



အမျိုးသားဇီဝလုံခြုံမှုဆိုင်ရာ မူဘောင်နှင့်မူဝါဒများ ရေးဆွဲပြဋ္ဌာန်းနိုင်ရေး အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလို

အမျိုးသားဇီဝလုံခြုံမှုဆိုင်ရာ မူဘောင်နှင့်မူဝါဒပေါ်ထွန်းရေး အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး တိုက်တွန်း မှာကြား

နေပြည်တော် ဒီဇင်ဘာ ၁၈

အ မျိုးသားဇီဝလုံခြုံမှုဆိုင်ရာ မူဘောင်၊ မူဝါဒနှင့်လမ်းညွှန်ချက်များကို ပြဋ္ဌာန်းပြီး စနစ်တကျစိစစ်ခန့်ခွဲခြင်းဖြင့် မိမိတို့နိုင်ငံသူ၊ နိုင်ငံသားများ ဘေးအန္တရာယ်ကင်းသည့် အစားအစာများရရှိစေပြီး ဇီဝမျိုးစုံမျိုးကွဲများအပေါ် ထိခိုက်မှုမရှိစေရေးအတွက် ခေတ်မီဇီဝနည်းပညာများကို ပွင့်လင်းမြင်သာစွာ အကျိုးရှိရှိအသုံးပြုလာနိုင်မည်ဖြစ်ကြောင်း ယနေ့နံနက် ၉ နာရီက နေပြည်တော် ဟိုတယ်ဇန်ရှီ Hilton Hotel ၌ ကျင်းပသည့် အမျိုးသားဇီဝလုံခြုံမှုဆိုင်ရာ မူဘောင်နှင့်မူဝါဒပေါ်ထွန်းရေးအလုပ်ရုံဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။ (ပုံ)

ဆွေးနွေးပွဲသို့ ဝန်ကြီးဌာနမှ အခြေတမ်းအတွင်းဝန်များနှင့် ညွှန်ကြားရေး များချုပ်များ၊ ဆက်စပ်ဝန်ကြီးဌာနများ၏ ဦးစီးဌာနများ၊ တက္ကသိုလ်များနှင့် သုတေသနဌာနများမှ တာဝန်ရှိသူများ၊ ပြည်တွင်း ပြည်ပ ပညာရှင်များ တက်ရောက်ကြသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့် အမှာစကားပြောကြားရာတွင် ကမ္ဘာ့နိုင်ငံ များနည်းတူ ဇီဝနည်းပညာရပ်များကို အကျိုးရှိစွာအသုံးပြုနိုင်ရေးအတွက် လိုအပ်သည့် အမျိုးသားဇီဝလုံခြုံမှုဆိုင်ရာ မူဘောင်နှင့်မူဝါဒများ ချမှတ်ထိန်းကျောင်း နိုင်ရေးမှာ အလွန်အရေးကြီးကြောင်း၊

အိမ်နီးချင်းနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံအချို့ တွင် ဗီဇပြုပြင်ထားသည့် မျိုးစေ့၊ စားသောက်ကုန်နှင့်ဗီဇပြုပြင်ထားသည့် ထွက်ကုန်များကို လက်ခံအသုံးပြုလာမှု များရှိနေသည့်အတွက် မြန်မာနိုင်ငံအတွင်း ဗီဇပြုပြင်သီးနှံများ၊ တိရစ္ဆာန်များ၊ ထုတ်ကုန်များစသည်ဖြင့် နယ်စပ် ဖြတ်ကျော်ဝင်ရောက်လာနိုင်မှုကဲ့သို့သော စိန်ခေါ်မှုများကို အနှေးနှင့်အမြန်ကြုံတွေ့ လာနိုင်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်စွာအကောင်အထည်ဖော်ရာတွင် တိုးတက်လာသည့်နည်းပညာများကို အကျိုးရှိစွာ အသုံးပြုနိုင်ရေး၊ ဘေးအန္တရာယ်အနည်းဆုံးဖြစ်ရေးအတွက် မိမိတို့နိုင်ငံ၏ အခြေအနေနှင့် လိုက်လျော ညီထွေမှုရှိပြီး နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီသည့် အမျိုးသားဇီဝလုံခြုံမှု ဆိုင်ရာ မူဘောင်နှင့်မူဝါဒများ ရေးဆွဲ ပြဋ္ဌာန်းနိုင်ရေးအတွက် သက်ဆိုင်သူ အားလုံးတို့က ပူးပေါင်းပါဝင် ဆောင်ရွက် ကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်းက လက်ရှိ ရေးဆွဲပြီးစီးပြီးသော ဇီဝလုံခြုံမှု ဆိုင်ရာ မူဘောင်နှင့်ရှေ့ဆက်ဆောင်ရွက် ရန် စီမံထားရှိမှုများကို ရှင်းလင်းတင်ပြ သည်။

ထို့နောက် ဆက်စပ်ဝန်ကြီးဌာနများ မှ ဦးစီးဌာနများ၊ တက္ကသိုလ်များနှင့် သုတေသနဌာနများမှ တာဝန်ရှိသူများ ပြည်တွင်း ပြည်ပ ပညာရှင်များက အမျိုးသားဇီဝလုံခြုံမှုဆိုင်ရာ မူဘောင်နှင့် မူဝါဒပေါ်ထွန်းရေးနှင့်ပတ်သက်၍ ဝိုင်းဝန်း အကြံပြုဆွေးနွေးကြသည်။

စာ - ၃ သို့

ရောဂါတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်

ဂျစ်ဆွဲတန်းဖော်စိုက်ပျိုးနည်း တက်ရောက်ကြည့်ရှု အားပေး



ကျိုက်လတ် ဒီဇင်ဘာ ၁၃

ကျိုက် လတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန တောင်သူစိုက်ပျိုးရေး အသိပညာပေး ဂျစ်ဆွဲတန်းဖော်စိုက်ပျိုးနည်းစနစ်သရုပ်ပြပွဲကို ယမန်နေ့ ညနေ ၃ နာရီက ကျိုက်လတ်မြို့နယ်၊ ဆူးဂဏန်းကျေးရွာအုပ်စု၊ တောင်သူ ဦးတင်နွယ်ဦး၏ လယ်၌ကျင်းပရာ ရောဂါတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင် တက်ရောက်ကြည့်ရှုအားပေးသည်။ စာ - ၂ သို့



စိုက်ပျိုးရေးသိပ္ပံဆရာများ အရည်အသွေးမြှင့်တင်ရေး မဲခေါင်-လန်ချန်း ဒုတိယအကြိမ်

အထူးရန်ပုံငွေဖြင့် တိရစ္ဆာန်မွေးမြူရေး သင်တန်း နေပြည်တော်တွင် ဖွင့်လှစ်

နေပြည်တော် ဒီဇင်ဘာ ၁၇

စိုက် ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ် ဖြစ်သည့် လူသားအရင်းအမြစ်များကို နှစ်စဉ်မွေးထုတ်ပေးလျက်ရှိရာ အလယ်အလတ်အဆင့် စိုက်ပျိုးရေး ပညာရှင်များ ပြုစုပျိုးထောင်မှု၌ အရည်အသွေးပြည့်ဝစွာ ဆောင်ရွက်နိုင်ရေးသည် သင်ကြားပေးမည့် ဆရာ၊ ဆရာမများ၏ သင်ကြားပေးနိုင်မှုစွမ်းရည်အပေါ်တွင် များစွာမူတည်လျက်ရှိသည့်အလျောက် ယနေ့ဖွင့်လှစ်မည့်တိရစ္ဆာန်မွေးမြူရေး Animal Husbandry သင်တန်းမှာ အရေးပါသည့်အစီအစဉ်တစ်ရပ်ဖြစ်ကြောင်း ယနေ့နံနက် ၈ နာရီခွဲက စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် တိရစ္ဆာန်မွေးမြူရေး Animal Husbandry သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးလှကျော်က ပြောကြားသည်။ (ပုံ) စာ - ၁၁ သို့

နည်းပညာအတွေ့အကြုံ ဗဟုသုတများ၊ ကောင်းမွန်သည့်လုပ်ငန်းစဉ်များကို မျှဝေခြင်းဖြင့် ပိုမိုကောင်းမွန်သည့် လူမှုစီးပွားဘဝကို ပေးစွမ်းနိုင်မည်

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ Agribusiness Forum 2019 အခမ်းအနားတွင် အဖွင့်အမှာစကားပြောကြား



နေပြည်တော် ဒီဇင်ဘာ ၁၂

စိုက် ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် ဥရောပသမဂ္ဂဆိုင်ရာ ကုန်သည်ကြီးများအသင်း EURO Cham တို့ ပူးပေါင်းကျင်းပသည့် Agribusiness Forum 2019 ကို ယနေ့နံနက်ပိုင်းက နေပြည်တော် M-Gallery Hotel တွင်ကျင်းပရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူတက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။ (အပေါ်ပုံ)

အခမ်းအနားသို့ တိုင်းဒေသကြီး ပြည်နယ်များမှ စိုက်ပျိုးမွေးမြူရေး ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဥရောပသမဂ္ဂဆိုင်ရာ ကုန်သည်ကြီးများအသင်း၊ EURO Cham၏ အမှုဆောင်ဒါရိုက်တာ Marc de la Fouchardiere၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ International Labour Organization - ILO၊ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု နှင့်ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့အစည်း The Organisation for Economic Co-operation and Development-OECD နှင့် ပြည်တွင်းပြည်ပမိတ်ဖက်အဖွဲ့အစည်း များမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထား သူများ တက်ရောက်ကြပြီး Euro Cham ၏ အမှုဆောင်ဒါရိုက်တာ Marc de la Fouchardiereက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားသည်။

Agribusiness Forum 2019 ဖွင့်ပွဲ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက အဖွင့်အမှာစကား ပြောကြားရာ၌ လယ်ယာစိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သည့် မြန်မာနိုင်ငံအနေဖြင့် တောင်သူများ ဝင်ငွေတိုးတက်ရေးသည် နိုင်ငံစီးပွားဖွံ့ဖြိုးရေးကို တိုက်ရိုက်အချိုးကျ ပတ်သက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ သဘာဝရေမြေရာသီဥတုအရ စိုက်ပျိုးမြေ ဧရိယာများစွာရှိသော်လည်း လက်ရှိ အသုံးချစိုက်ပျိုးမှုဧရိယာမှာ နည်းပါး လျက် ရှိနေသေးသည်ကို တွေ့ရမှာ ဖြစ်ကြောင်း၊

အရည်အသွေးပြည့် ဝပြီး ဘေး အန္တရာယ်ကင်းရှင်းသည့် လယ်ယာ ထွက်ကုန်သီးနှံများ၊ ရေထွက်ပစ္စည်းနှင့် အသားငါးများကို ဈေးကွက်ဝယ်လိုအား နှင့်တိုက်ဆိုင်၍ တိုးတက်ထုတ်လုပ်နိုင်ရန် ဆောင်ရွက်လျက်ရှိပြီး တစ်ဖက်တွင် လည်း ပြည်တွင်း/ပြည်ပနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပါဝင်ပူးပေါင်း ဆောင်ရွက်လာစေရေးကိုလည်း ဆောင်ရွက် လျက်ရှိကြောင်း၊ စိုက်ပျိုးရေးကဏ္ဍတွင်

ယှဉ်ပြိုင်မှုအားကောင်းလာခြင်းနှင့်အတူ နိုင်ငံတကာစည်းမျဉ်းစည်းကမ်းများ၊ ဌာန ဆိုင်ရာ မူဝါဒများချမှတ်ဆောင်ရွက်ခြင်း၊ စိုက်ပျိုးသီးနှံများ အရည်အသွေးနှင့် စံချိန်



စံညွှန်းပြည့်ဝရေးအတွက် ကောင်းမွန်သော စိုက်ပျိုးရေးကျင့်စဉ် (GAP)၊ ကောင်းမွန် သော မွေးမြူရေးကျင့်စဉ် (GAHP)၊ ကောင်းမွန်သောရေသတ္တဝါမွေးမြူရေး ကျင့်စဉ် (GAQP)၊ ကောင်းမွန်သော ထုတ်လုပ်ရေးကျင့်စဉ် (GMP) တို့ကို လိုက်နာဆောင်ရွက်ပြီး ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်ယှဉ်ပြိုင်ဆောင်ရွက်နိုင်ရေးကို မိမိတို့ဝန်ကြီးဌာနက အလေးထား လုပ်ဆောင်နေကြောင်း၊ စက်မှုလယ်ယာ ကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ဆည်မြောင်း ကဏ္ဍစသည်တို့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် အတူ ပူးပေါင်းဆောင်ရွက်သည့် ကုမ္ပဏီ များအနေဖြင့် နည်းပညာ၊ ဗဟုသုတ အတွေ့အကြုံများစွာ ရရှိဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း၊ ယခုစိုက်ပျိုးရေး နည်းပညာ အတွေ့အကြုံဆိုင်ရာ ဗဟုသုတများ ကောင်းမွန်သည့် လုပ်ငန်းစဉ်များကို မျှဝေ ဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးရေးလုပ်ကိုင် သူ တောင်သူများအတွက် ပိုမိုကောင်းမွန် သည့် လူမှုစီးပွားဘဝကို ပေးစွမ်းနိုင်မည် ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် ဥရောပ သမဂ္ဂဆိုင်ရာ ကုန်သည်ကြီးများအသင်း EURO Chamတို့ ပူးပေါင်းကျင်းပသည့် Agribusiness Forum 2019 အခမ်း အနားကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက အထိမ်းအမှတ်မောင်းတီး၍

ဖွင့်လှစ်ပေးသည်။
ဖိုရမ်တွင် စိုက်ပျိုးရေးကဏ္ဍကြီး တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်လာစေရေး ဘုံရည်မှန်းချက်ထားရှိကာ စကားပိုင်း ဆွေးနွေးပွဲ၊ စားပွဲပိုင်းဆွေးနွေးပွဲများ ပါဝင် မည်ဖြစ်ပြီး စိုက်ပျိုးမွေးမြူရေးဆိုင်ရာ လုပ်ငန်းများတွင် ပိုမိုကောင်းမွန်သည့် အလေ့အကျင့်နှင့် စံနှုန်းများရေရှည်ဖွံ့ဖြိုး လာစေရေး၊ စားသောက်ကုန်သီးနှံများ ဘေးကင်းလုံခြုံရေး၊ ပို့ကုန်သွင်းကုန် ဆိုင်ရာ အလေ့အကျင့်ကောင်းများ၊ မြေယာအသုံးချမှုမှန်ကန်ရေး၊ စိုက်ပျိုးရေး လုပ်ငန်းစဉ်တစ်လျှောက် ထိန်းညှိဆောင်

ရွက်ရေး၊ လယ်သမားများအတွက် ချေးငွေပိုမိုရရှိရေး၊ နည်းပညာဆိုင်ရာများ တွင် မြင်သာထင်သာရှိသည့် ဆုံးဖြတ်ချက် များ ချမှတ်နိုင်ရေးတို့ကို ထည့်သွင်း ဆွေးနွေးသွားမည်ဖြစ်သည်။



ဒီဇင်ဘာ ၁၁ ရက် မွန်းလွဲ ၂ နာရီ က ဥရောပသမဂ္ဂဆိုင်ရာ ကုန်သည်ကြီး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ကြသည်။ MOALI ပြန်ကြားရေး

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ကိုရီးယားသမ္မတနိုင်ငံ Ofe Co.,Ltd ဥက္ကဋ္ဌ နှင့် ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ရန်ပုံငွေအဖွဲ့တို့အား သီးခြားစီ တွေ့ဆုံ

နေပြည်တော် ဒီဇင်ဘာ ၁၃

စိုက် ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူသည် အမြဲတမ်း အတွင်းဝန် များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကိုရီးယားသမ္မတနိုင်ငံ Ofe Co.,Ltd ဥက္ကဋ္ဌ Mr.Youngcher -Ham ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ အား ယနေ့မွန်းလွဲ ၂ နာရီက နေပြည်တော် ရုံးအမှတ် ၁၅ ရှိ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌လက်ခံတွေ့ဆုံပြီး မြန်မာ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ပုဂ္ဂလိကကဏ္ဍမှ ရင်းနှီးမြှုပ်နှံနိုင်မှု အလားအလာများ၊ အဆင့်မြှင့် လယ်ယာမြေဖော်ထုတ်ခြင်းနှင့် စက်မှု



လယ်ယာကူးပြောင်းရေးလုပ်ငန်းစဉ်ဆိုင်ရာများ၊ စိုက်ပျိုးရေးလုပ်ငန်းသုံး စက်ကိရိယာများ တိုးတက်အသုံးပြုရေးနှင့် ပြည်တွင်းပြည်ပ ပို့ကုန်တိုးမြှင့် ထုတ်လုပ်နိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ ရိတ်သိမ်းချိန်လွန်နည်းပညာ အသုံးပြု ဆောင်ရွက်ရေးနှင့် အအေးခန်းသိုလှောင်ရုံအသုံးပြုမှုအခြေအနေများကို ဆွေးနွေး ကြသည်။ MOALI ပြန်ကြားရေး

ရှေ့ဖုံး - ဧရာဝတီတိုင်းဒေသကြီး မှ

ရှေးဦးစွာ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်း ဦးစီးမှူး ဦးစိန်မောင်မြင့်က ဝန်ကြီးချုပ်အား ရှင်းလင်းတင်ပြသည်။
ယင်းအခမ်းအနားသို့ ဝန်ကြီးချုပ်

နှင့်အတူ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်နှင့်အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ်အဆင့်

ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထားသူ များနှင့် တောင်သူ ၁၅၀ ဦး တက်ရောက်ကြသည်။
သပြေထွန်း

ပဲပုပ်

ဟာ အာဟာရရှုထောင့်၊ စီးပွားရေးရှုထောင့်အရ ကမ္ဘာ့ဈေးကွက်တွင် အရေးပါလာတဲ့သီးနှံဖြစ်ပါတယ်။ စားသုံးရာမှာလည်း အစေ့ကို စားဖွယ်ရှိကွာအဖြစ်နဲ့သာမက ပဲပုပ်အခြေခံအခြားထုတ်ကုန်များကိုလည်း စားသုံးကြပါတယ်။

ယခုရာစုနှစ်မှာ ပဲပုပ်ကို တွင်ကျယ်စွာ စားသုံးလာကြပါတယ်။ ဒါ့အပြင် ပဲပုပ်ကို ပြည်တွင်း သုံးသာမက ပြည်ပကိုလည်းတင်ပို့ပြီး ပြည်ပဝင်ငွေ ရရှိနေတဲ့သီးနှံလည်း ဖြစ်ပါတယ်။

ပဲပုပ်ထဲမှာ ပရိုတိန်းအသားဓာတ် ၄၀ မှ ၄၅ ရာခိုင်နှုန်း၊ ဆီ ၁၉ မှ ၂၀ ရာခိုင်နှုန်းပါဝင်ပါတယ်။

ပဲပုပ်ကို အထွက်တိုးအောင် ဆောင်ရွက်နိုင်ရင် ပြည်တွင်းစားသုံးမှုနဲ့ ပြည်ပတင်ပို့မှုအတွက် အားထားနိုင်မှာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ပဲပုပ်တစ်ဧက တင်း ၅၀ ကျော် ထွက်ရှိနေပါတယ်။ မြန်မာနိုင်ငံမှာတော့ တစ်ဧကတင်း ၂၀ ရှိပေမယ့် မြေပြင်လက်တွေ့မှာ တစ်ဧက ရှစ်တင်းမှ ၁၀ တင်းသာ အနိုင်နိုင်ထွက်နေ တာ တွေ့ရပါတယ်။ မျိုးကအရေးကြီးတဲ့အတွက် တစ်ဧကတင်း ၅၀ ကျော်ထွက်တဲ့ မျိုးတွေကို ပြောင်းလဲစိုက်ပျိုးဖို့လိုသလို ပဲပုပ်အထွက်တိုးအောင် ဇီဝကမ္မအဆင့်အလိုက် ဂရုတစိုက်ပြုစောင့်ရှောက် ထိန်းသိမ်းဖို့လည်း လိုအပ်ပါတယ်။

ပဲပုပ်ပင်ရဲ့ ဇီဝကမ္မအရ ပင်ပိုင်းကြီးထွားမှု အဆင့်၊ မျိုးပွားမှုအဆင့်နဲ့ရင့်မှည့်မှုအဆင့်ဆိုပြီး ရှိပါတယ်။ ဒီဇီဝကမ္မအဆင့်တိုင်းမှာ လိုအပ်တဲ့ပြုစောင့်ရှောက်ခြင်းဟာ ပဲပုပ်အထွက်တိုးဖို့ အကောင်းဆုံး နည်းလမ်းတစ်ရပ် ဖြစ်ပါတယ်။

ပင်ပိုင်းကြီးထွားမှုအဆင့်အောက်မှာ ဇီဝကမ္မ ဖြစ်စဉ်အဆင့်ရှစ်ဆင့် ရှိပါတယ်။

(၁) မျိုးညှောက်ပေါက် အဆင့်၊

(၂) အစေ့ ရွက်မြေပေါ်ရောက်အဆင့်၊

(၃) ပထမသုံးလွှာရွက်ပေါင်းထွက်တဲ့အဆင့်၊

(၄) ဒုတိယသုံးလွှာရွက်ပေါင်းထွက်တဲ့အဆင့်၊

(၅) တတိယသုံးလွှာရွက်ပေါင်းထွက်တဲ့အဆင့်၊

(၆) စတုတ္ထသုံးလွှာရွက်ပေါင်းထွက်တဲ့အဆင့်၊

(၇) ပဉ္စမသုံးလွှာရွက်ပေါင်းထွက်တဲ့အဆင့်နဲ့ (၈) ဆဌမ သုံးလွှာရွက်ပေါင်းထွက်တဲ့အဆင့်၊ ပန်းစတင် ပွင့်တော့မယ့်အဆင့်)တို့ ဖြစ်ပါတယ်။

အစေ့ရွက်မြေပေါ်ရောက်တဲ့ အဆင့် အထိ သိုလှောင်ထားတဲ့အစာတွေကို ခုနစ်ရက်မှ ၁၀ ရက် ကြာကာလ အပင်ငယ်လိုအပ်တဲ့အစိတ်အပိုင်းတွေကို ပို့ပေးပါတယ်။

တကယ်လို့အကြောင်းအမျိုးမျိုးကြောင့် အစေ့ရွက်နှစ်ရွက်စလုံး ဆုံးရှုံးပျက်စီးသွားရင် အထွက်နှုန်း ၈ မှ ၉ ရာခိုင်နှုန်းအထိ ထိခိုက်နိုင်ပါ တယ်။ ဒါကြောင့် အထူးဂရုပြုစိုက်ပျိုးပြီး ထိန်းသိမ်း ပေးဖို့ လိုပါတယ်။ ပဲပုပ်အပင်စပေါက်ပြီး ငါးရက်ကြာရင် မြစ်မွေးများလှိုင်လှိုင်ထွက်လာပြီး ငါးပတ်မှ ခြောက်ပတ်ကြာရင် ဘေးမြစ်များ ၁၅ လက်မလောက် ဘေးကိုပြန့်ပွားလာပါတယ်။ မြေတွင်းအနက် ၁၆ လက်မကနေ ၁၈ လက်မအထိ

ရောက်နိုင်ပါတယ်။

ဒီအဆင့်မှာ အပင်ပေါက်ကောင်းဖို့ ပဲပုပ်စေ့ကို မြေတွင်းအနက် တစ်လက်မခွဲသာချပေးဖို့ လိုပါတယ်။ မျိုးစေ့နက်သွားရင် အပင်ပေါက်လည်းညံ့၊ အပင်ကြီးထွားမှုလည်းညံ့၊ အစာစုပ်ယူမှုလည်း နည်းသွားစေပါတယ်။ မြေဩဇာကို ကြပ်ကဲကျွေးခြင်း မပြုဘဲ စိုက်ကြောင်းအတွင်း အမြစ်နဲ့သုံးလက်မ လောက်ခွာပြီး ချပေးဖို့ လိုပါတယ်။

ပဲပုပ်ပင်ဟာ ပထမသုံးလွှာရွက်ပေါင်းနဲ့ ဒုတိယ သုံးလွှာရွက်ပေါင်းထွက်တဲ့အချိန်မှာ အဆစ်နှစ်ဆစ်

တယ်။ အဲဒီအဆင့်မှာ အပင်ပြုစောင့်ရှောက်ပေးရင် ဘေးကင်းတွေ၊ ပန်းဖူးပန်းခိုင်တွေ မပျက်စီးအောင် အထူးဂရုပြုဖို့ လိုအပ်ပါတယ်။ အဲဒီအချိန်မှာ အသီးအပွင့်ကိုအားပေးတဲ့ ရွက်ဖျန်းမြေဩဇာကို နှစ်ကြိမ်၊ သုံးကြိမ်ဖျန်းပေးဖို့ လိုအပ်ပါတယ်။ ဒါမှသာ အပွင့်သနွေအောင်ပြီး အတောင့်၊ အစေ့လည်း အောင်မြင်ကြီးထွားမှာ ဖြစ်ပါတယ်။

ဆဌမရွက်လွှာပေါင်းထွက်ချိန်အဆင့်မှာတော့ အပင်အမြင့် ၁၂ လက်မကနေ ၁၄ လက်မလောက် မြင့်လာပါတယ်။ ဘေးမြစ်တွေ စိုက်တန်းကြား အပြည့်ထွက်လာတာ တွေ့ရပါတယ်။ အဲဒီအဆင့်မှာ

နဲ့ မျိုးပွားအဆင့်တို့ ဖြစ်ပါတယ်။

မျိုးပွားပိုင်းကြီးထွားမှုအဆင့်မှာ ပဲပုပ်အတောင့် တွေ၊ ပဲပုပ်စေ့တွေဖြစ်ပေါ်မှု၊ ကြီးထွားမှု၊ အောင်စေ့ ရာခိုင်နှုန်းများစေမှုတွေကြောင့် ပဲပုပ်အထွက်တိုးစေဖို့ အလွန်အရေးပါတဲ့အဆင့် ဖြစ်ပါတယ်။

ဒီအချိန်မှာ ပဲပုပ်တောင့်တွေဖြစ်ပေါ်ဖို့နဲ့ ပဲပုပ် အောင်စေ့တွေဖြစ်ပေါ်ဖို့အတွက် အစာအလိုအပ်ဆုံး အချိန် ဖြစ်ပါတယ်။

လိုအပ်တဲ့အစာအာဟာရကိုရရှိဖို့ အမြစ်က စုပ်ယူတဲ့ အာဟာရဓာတ်အရွက်က အစိမ်းရောင် ကလိုရိုဖီးလ်တွေနဲ့ နေရောင်ခြည်မှာ ချက်လုပ်တဲ့ အစာရဲ့ ၇၅ ရာခိုင်နှုန်းကို အသုံးပြုပါတယ်။

ဒီအချိန်မှာ ပဲပုပ်အရွက်တွေ စိမ်းစိုနေပြီး နေရောင်ခြည်စွမ်းအင်နဲ့အစာချက်နိုင်စွမ်းအား ကောင်းနေဖို့ လိုပါတယ်။



ပဲပုပ်အထွက်တိုးရန် ဇီဝကမ္မအဆင့်အလိုက် ပြုစောင့်ရှောက်ခြင်း

ဖြစ်ပေါ်လာပါတယ်။ အပင်မြင့် ၆ လက်မ မှ ၈ လက်မခန့်ရှိလာပြီ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ပဲပုပ် အမြစ်မှာ ရိုက်ခိုက်ယမ်းဘက်တီးရီးယားတွေ အမြစ်မှာ မြစ်ဖုအဖြစ် တွယ်ကပ်အချေချပြီး လေထဲက နိုက်ထရိုဂျင်ကိုဖမ်းယူပြီး ပဲပုပ်ပင်ကို အကူအညီ စပေးပါတယ်။ ဒီအဆင့်မှာ နိုက်ထရိုဂျင်မြေဩဇာ ကျွေးဖို့ မလိုအပ်သေးပါ။ ပေါင်းလိုက်ပေးရင် ဖြာထွက်နေတဲ့ အမြစ်မွှားတွေကို မထိခိုက်အောင် အထူးဂရုပြုဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

ပဲပုပ်ပင်ရဲ့တတိယသုံးလွှာ ရွက်ပေါင်းနဲ့ ပဉ္စမ သုံးလွှာရွက်ပေါင်းထွက်တဲ့အဆင့်ရောက်ရင် အပင် အမြင့်ဟာ ၇ လက်မကနေ ၉ လက်မ မှ ၁၀ မှ ၁၂ လက်မအထိ မြင့်လာပြီး ဘေးကင်းတွေ စထွက်လာ ပါတယ်။ ပန်းဖူး၊ ပန်းခိုင်များလည်း စထွက်လာပါ

အသီးအပွင့်ရွက်ဖျန်းအားတိုးဆေးရည်ကို နှစ်ကြိမ်၊ သုံးကြိမ်ဖျန်းပေးပြီး ပိုးမွှားရောဂါ ဂရုတစိုက် ကာကွယ်နှိမ်နင်းပေးဖို့ သတိပြုရမှာ ဖြစ်ပါတယ်။

မျိုးပွားပိုင်းအဆင့်မှာ အဆင့်ရှစ်ဆင့်ခွဲခြား ထားပါတယ်။ (၁) ပထမဆုံးပန်းစတင်ပွင့်တဲ့အဆင့်၊ (၂) ပင်စည်ထိပ်ပိုင်းအဆစ်နှစ်ဆစ်မှာ ပန်းပွင့်တဲ့ အဆင့်၊ (၃) ထိပ်ပိုင်းအဆစ်လေးဆစ်မှာ အတောင့် ငယ်စတင်ဖြစ်ပေါ်လာတဲ့အဆင့်၊ (၄) ထိပ်ပိုင်း အဆစ်လေးဆစ်မှာ အတောင့်ငယ်စတင်ကြီးထွားလာတဲ့ အဆင့်၊ (၅) ထိပ်ပိုင်းအဆစ်လေးဆစ်မှာ အတောင့် ကြီးထွားပြီး အစေ့စတင်ဖြစ်ပေါ်တဲ့အဆင့်၊ (၆) ထိပ်ပိုင်းအဆစ်လေးဆစ်မှာ အတောင့်ကြီးထွားပြီး အစေ့မာလာတဲ့အဆင့်၊ (၇) ရင့်မှည့်တဲ့အတောင့် တစ်တောင့်ဖြစ်ပေါ်တဲ့အဆင့်နဲ့ (၈) ရင့်မှည့်တဲ့အဆင့်

မြေတွင်းက အစိုဓာတ်လုံလောက်ပြီး အာဟာရဓာတ် တွေလည်း ပြည့်ဝနေဖို့ လိုပါတယ်။

ဒါကြောင့် ဒီအချိန်မှာ နိုက်ထရိုဂျင်ဓာတ် နည်းနည်း၊ ဖော့စဖရပ်ဓာတ်များများ၊ ပိုတက်စီယမ် ဓာတ်အသင့်အတင့်အချိုးပါတဲ့ အပင်အားတိုး ဓာတ်မြေဩဇာအရည်ကို နှစ်ကြိမ်ဖျန်းပေးဖို့ လိုပါတယ်။ ရေဆင်းစိုက်ပျိုးရေးသုတေသနက ထုတ်ဝေဖြန့်ဖြူးတဲ့ဇီဝဆူပါဓာတ်မြေဩဇာအရည် တစ်ဧက ၅၀၀ စီစီဖျန်းပေးရင် ပိုကောင်းပါတယ်။ ပန်းစပွင့်ပြီဆိုတာနဲ့ ယူရီးယားလေးဇွန်းခွဲ၊ လက်ချားမူနဲ့တစ်ဇွန်း၊ ရေလေးဂါလန်နဲ့ရောမွှေပြီး တစ်ဧကမှာ ရေဂါလန် ၂၀ နှုန်းနဲ့ ဖျန်းပေးရင် ပဲထွက်နှုန်း ၁၀ ကနေ ၁၅ ရာခိုင်နှုန်းအထိ ပိုတယ် လို့ သုတေသနရလဒ်က ဆိုထားပါတယ်။ ဒီအဆင့် မှာ အစိုဓာတ်မလုံလောက်၊ အရွက်တွေကဝါ၊ အာဟာရကမပြည့်စုံ၊ အစာချက်လုပ်နှုန်းကလည်း ညံ့ဆိုရင် ပဲလည်း အထွက်သိသိသာသာကျသွားနိုင် တယ်ဆိုတာ သတိပြုကြစေချင်ပါတယ်။

ပဲပုပ်ပင်တစ်ပင်မှာ ရင့်မှည့်တဲ့အတောင့် တစ်တောင့်စတင်ဖြစ်ပေါ်ချိန်ဟာ ဇီဝကမ္မအရ ရင့်မှည့်တဲ့အဆင့် ပြည့်စုံခြင်းဖြစ်လာပါတယ်။ ဒီအချိန် မှာ အစေ့ထဲမှာ ရေပါဝင်မှု ၆၀ ရာခိုင်နှုန်းလောက် ရှိနေပါတယ်။ အစေ့တွင်းအစိုဓာတ် ၁၅ ရာခိုင်နှုန်း အောက်ကို ရောက်ရှိစေဖို့ ခြောက်သွေ့သောရာသီ ၅ ရက်မှ ၁၀ ရက်ခန့်လောက်ရှိဖို့ လိုပါတယ်။ ပဲပုပ် ရိုက်သိမ်းခြွေလှေ့ပြီးရင် အစိုဓာတ် ၈ ရာခိုင်နှုန်းမှ ၉ ရာခိုင်နှုန်းအထိရှိအောင် စနစ်တကျအခြောက်ခံဖို့ လိုအပ်ပါတယ်။

ဒါကြောင့် တောင်သူလယ်သမားကြီးတွေအနေ နဲ့ ပဲပုပ်အထွက်တိုးစေဖို့ ပဲပုပ်ပင်ရဲ့ဇီဝကမ္မဖြစ်စဉ် အဆင့်အလိုက် ပြုစောင့်ရှောက်ထိန်းသိမ်းကြဖို့ လိုအပ်ပါတယ်။

တနင်္သာရီမြို့နယ်အသင်းစု နှစ်ပတ်လည် အစည်းအဝေး ကျင်းပ

တနင်္သာရီမြို့နယ် မြို့နယ်သမဝါယမအသင်းစု လီမိတက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်နှင့် ၂၀၁၉-၂၀၂၀ ခု Mini budget ခြောက်လအတွက် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ၁၅.၁၂.၁၉ ရက် ၉ နာရီက မြို့နယ် သမဝါယမအသင်းစုရုံး၌ ကျင်းပရာ တိုင်းဒေသကြီး သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူး ဒေါ်ချောစုလှိုင်၊ တိုင်းဒေသကြီး သမဝါယမ အသင်းစုချုပ် ဥက္ကဋ္ဌ ဦးသိန်းဝင်း၊ မြို့နယ်ဦးစီးအရာရှိ ဦးအောင်ဝင်းတို့က အသီးသီးအမှာစကား ပြောကြား ပြီး ဒါရိုက်တာအဖွဲ့အစီရင်ခံစာ၊ နှစ်ချုပ်ဘဏ္ဍာရေး ရှင်းတမ်းနှင့် အသင်းစာရင်းစစ်အစီရင်ခံစာများ ဖတ်ကြားအတည်ပြုကြသည်။

သမဝါယမ



Vivo V9 Dual Rear Camera 2019.12.15 09:21

ရေးပြချင်စရာ
အတွေးစာပေ

စီးပွားရေးမှာ တွေးစရာ

မြတ်စိုး(လှိုင်)

ခေတ် စနစ်တွေ ပြောင်းလာသည် နှင့် အမျှ စီးပွားရေး လုပ်နည်းလုပ်ဟန်များလည်း ပြောင်းလဲလာကြသည်။

ထိုအထဲတွင် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်လုပ်ငန်းများသည် ရင်းနှီးမြှုပ်နှံမှုကို အင်အားစိုက်ထားသည့် ပြုကား အပြိုင်အဆိုင်ဆောင်ရွက်လာကြသည်။

ထိုလုပ်ငန်းအတွက် စကားတစ်ရပ်ရှိသည်။ “**ကြွေးမကျ၊ ဈေးမဆစ်**” ဆိုသော စကားရပ်ဖြစ်သည်။

အများအားဖြင့် စားသောက်ဆိုင်လုပ်ငန်းများသည် စားသုံးသူအနေဖြင့် ဆိုင်ထဲသို့ဝင်လာကတည်းက သူ့ဈေးနှင့်သူ မိမိတွင် ပါလာသည့်ငွေကြေးပေါ်မူတည်၍ ဝယ်ယူစားသုံးရန် ဆုံးဖြတ်ပြီးဖြစ်သည်။

ထို့ကြောင့်လည်း စားသောက်ဆိုင်အများစုသည် ဈေးနှုန်းကို အပြီးသတ်မှတ်ထားသည့် မီးနူး (Menu) ကဒ်များ ပြင်ဆင်ထားလာကြသည်။

စားသုံးသူသည် မိမိနှစ်သက်ရာစားဖွယ်များကို သတ်မှတ်ဈေးနှုန်းအရ လက်ခံကာ မှာကြားစားသုံးရုံပင်ဖြစ်သည်။

စားသောက်ဆိုင်လုပ်ငန်းများအပြိုင်အဆိုင်ဖြစ်လာချိန်တွင် ပိုင်ရှင်များဘက်က ဆွဲဆောင်မှုအမျိုးမျိုးဖြင့် ယှဉ်ပြိုင်လာကြရာ အမြင်သာဆုံးမှာ ဝန်ထမ်းများ၏ ဖော်ရွေပျူငှာတာဝန်ကျေပွန်မှုကို စားသောက်ဖွယ်ပစ္စည်းထက် ပို၍ အဓိကထားလာကြသည်။

ဒုတိယမှာ စားသောက်ဖွယ်ရာများ၏ အရသာရှိမှုနှင့်သန့်ရှင်းစင်ကြယ်မှု၊ ဘေးအန္တရာယ်ကင်းရှင်းမှုဖြစ်သည်။ တတိယမှာ စားသောက်ဖွယ်ရာများ၏ ဈေးနှုန်းဖြစ်သည်ဟု ထင်မြင်မိသည်။

မိတ်ဆွေရင်းချာတစ်ဦး မကြာမီက မိမိအိမ်အနီးတွင် ခေတ်မီစားသောက်ဆိုင်ကြီးတစ်ခု လာဖွင့်သည်။

ထိုဆိုင်သည် အခင်းအကျင်းအလွန်ကောင်းသည်။ စားသောက်ဖွယ်ရာများလည်း စုံသည်။ အစားအသောက်

လည်း အရသာရှိသည်။ ဈေးနှုန်းလည်း သင့်တင့်မျှတသည်။

သို့သော် ထိုဆိုင်သစ်သည် ကြာရှည်မရပဲတည်နိုင်ဘဲ အရှုံးပေါ်ကာ ဆိုင်ပိတ်လိုက်ရသည်။

မိမိသည် မိတ်ဆွေရင်းချာသံယောဇဉ်ဖြင့် ထိုဆိုင်ကို ဖွင့်စကတည်းက မကြာခဏသွားရောက်အားပေးသည်။ ရောက်ဖြစ်သည်။

သို့သော် ဆိုင်ရှင်မျှော်မှန်းထားသလောက် မအောင်မြင်ဘဲ လူအဝင်နည်းသည်။ စားသုံးသူများရမည့်အချိန်တွင်ပင် လူခပ်ပါးပါးသာ တွေ့ရသည်။

ထိုဆိုင်နှင့်ယှဉ်လျှင် မလှမ်းမကမ်းတွင်ရှိသော လက်ဖက်ရည်ဆိုင်ကလေး၌ လူအမြဲပြည့်နေသည်။ နှိုင်းယှဉ်၍ ပြောရလျှင် ထိုဆိုင်ကလေး၏ လက်ဖက်ရည်၊ ကော်ဖီအပါအဝင် စားသုံးဖွယ်ရာများမှာ ကျွန်တော့်မိတ်ဆွေဆိုင်သစ်၏ စားသုံးဖွယ်ရာများ၏အရသာကိုပင် မမီ။

သို့သော်-ထိုဆိုင် ဘာကြောင့် အောင်မြင်နေသနည်း။ ဆိုင်နှစ်ဆိုင်ကို

ယှဉ်၍ အကဲခတ်လိုက်သောအခါ ခြားနားချက်အချို့ကို တွေ့လိုက်ရသည်။

အောင်မြင်နေသော ဆိုင်ကလေးသည် ပိုင်ရှင်ကိုယ်တိုင် ငွေလိုက်သိမ်းကာ ဝင်လာသမျှ ဧည့်သည်တွေကို သူ့ကိုယ်တိုင် နွေးထွေးစွာ ကြိုဆိုသည်။ နေရာပေးသည်။

“တို့ဆရာတွေလာတယ်ဟေ့၊ ဟိုမှာ နေရာပေးပါ” စားသုံးသူတွေဝင်လာတိုင်း စားပွဲထိုးကလေးများကို လှမ်းအော်ကာ နေရာချထားပေးသည်။ တစ်ခါတစ်ရံ ကိုယ်တိုင်အနီးသို့လာရပ်ကာ “ဘာတွေ စားသုံးကြမလဲ”ဟု မေးရင်း ရေနွေးဓာတ်ဘူးကိုမ၍ကြည့်ကာ လိုလျှင် ရေနွေးကြမ်းဖြည့်ခိုင်းသည်။

ကျွန်တော်တို့ရပ်ကွက်သည် ရုံးသူရုံးသား လူလတ်တန်းစားများနှင့် အလုပ်သမားအများစုနေထိုင်ရာဖြစ်သည်။ အများစုမှာ ရုံးသွားရုံးပြန်ချိန်နှင့် အားလပ်ချိန်များတွင် ဆိုင်သို့ရောက်လာကြခြင်းဖြစ်သည်။

မိမိအိမ်တွင် မရနိုင်သော နွေးထွေး



ကြိုဆိုမှုနှင့် ပျူငှာမှုကို ပေးနိုင်သည့် စားသောက်ဆိုင်များကို သဘောကျနှစ်ခြိုက်ကြသည်။

များသောအားဖြင့် စိတ်ပျော်ချိန်၌လည်းကောင်း၊ စိတ်ညစ်ချိန်၌လည်းကောင်း၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များသို့ ရောက်လာတတ်ကြခြင်းဖြစ်သည်။

ယင်းအခြေအနေမှန်ကို မတွက်ဆမိသော ကျွန်တော်၏မိတ်ဆွေရင်းသည် ငွေအရင်းအနှီးများစွာဖြင့် ထိုဆိုင်ကလေး၏ အနီးတွင် ဆိုင်သစ်ကြီးလာ၍ ဖွင့်လှစ်ခြင်းဖြစ်သည်။

ထို့ပြင် ကာလ၊ ဒေသအခြေအနေနှင့် လုံးဝမကိုက်ညီသည့် ထိုဆိုင်သစ်ကြီးအမှားမှာ “**ကိုယ်တိုင်ယူစနစ်ဖြင့် သုံးဆောင်ကြပါ**”ဟူသည့် စာတမ်းများ ချိတ်ဆွဲထားခြင်းပင်။



ပီလောပီနိုစိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ နေပြည်တော်တွင် ကျင်းပ

ရေဆင်း ဒီဇင်ဘာ ၉

စိုက် ပျိုးရေးသုတေသနဦးစီးဌာနနှင့် New Holland Agriculture ကုမ္ပဏီတို့ပူးပေါင်း၍ ပီလောပီနိုစိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ်ခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပရာ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့်စီမံကိန်းဦးစီးဌာန (စိုက်ပျိုးရေး)တို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာများ၊ သုတေသနပညာရှင်များ၊ စိုက်ပျိုးရေးအကြံပေးပညာရှင်များ၊ ပြည်တွင်း/ပြည်ပမှစိုက်ပျိုးရေးပညာရှင်များ၊ New Holland Agriculture ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ရောဂါတိုင်းမှ ပီလောပီနိုစိုက် တောင်သူများ တက်ရောက်ကြသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းနှင့် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းတို့က ပီလောပီနိုစိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြှင့်တင်ရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကြသည်။

ထို့နောက် အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ ပီလောပီနိုစိုက်ပျိုးထုတ်လုပ်မှုနှင့် ခေတ်မီစက်ယန္တရားများ အသုံးပြုနိုင်

မှု အလားအလာများ၊ ပြည်တွင်း၊ ပြည်ပ ပီလောပီနိုစိုက်ပျိုးထုတ်လုပ်မှုများ၊ ပီလောပီနိုသုတေသနလုပ်ငန်းများ၊ ပိုးမွှားရောဂါများ၊ မြန်မာ့ပီလောပီနိုအနာဂတ် အလားအလာများနှင့် ပတ်သက်၍ ပြည်တွင်းပြည်ပပညာရှင်များက တင်ပြကြပြီး ဝိုင်းဝန်းဆွေးနွေးညှိနှိုင်းကြသည်။

စိုက်ပျိုးရေးသုတေသနဦးစီးဌာန

မင်္ဂလာရှိသောလူမျိုး ကောင်းစံရိုး

၂၀၁၉ ခုနှစ် မတ်လအတွင်းက အမေရိကတွင် ရောက်နေသည့် လူငယ်တစ်ဦး မိမိနှင့်ဇနီးတို့အား ငွေကျပ်တစ်သိန်းစီနှင့် ဆေးဝါးများဖြင့် ကျောက်တော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးမှူး ထမ်းဆောင်ခဲ့စဉ်က စာရေးဝန်ထမ်းခန့်ထားပေးခဲ့သူဖြစ်သည်။

“ကျွန်တော်တို့မိသားစုအနေနဲ့ အဆင်းရဲဆုံး၊ အခက်အခဲဆုံးအချိန်မှာ ဆရာက အလုပ်ခန့်ပေးခဲ့လို့ ကျွန်တော်တို့ မိသားစုအဆင်ပြေခဲ့ရပါတယ်”ဟု ပြောကာ ထိုလူငယ်က လက်အုပ်ချီ၍ ကန်တော့ပါသည်။

နှစ်ပေါင်း ၃၀ ကျော်ကာလက အဖြစ်အပျက်မို့ စာရေးသူမှာ ယင်းကိစ္စကို မေ့နေပါပြီ။

စာရေးသူမှာ ကျောက်တော်မြို့နယ်သား ဇာတိဖြစ်ရာ မြို့နယ်အတွက်၊ မြို့နယ်သားများအတွက် အကောင်းဆုံးဆောင်ရွက်ပေးရန် ဆန္ဒရှိခဲ့ရာ လူငယ်များအလုပ်အကိုင်ရသွား၍ ရွှင်ဖြိုးသွားကြသည်ကိုမြင်ရလျှင် စိတ်ထဲ၌ ကြည်နူးပီတိဖြစ်ရပါသည်။

စာရေးသူ၏ငယ်ဆရာ တိုင်းမင်းကြီးဟောင်း ဦးသာဇံအောင်(ကွယ်လွန်)က စာရေးသူအရာရှိပေါက်စခန့်အပ်ခြင်း ခံရ၍ ၎င်းထံဝင်ရောက်သတင်းပို့စဉ် “ဒီမှာ ငါ့တပည့်၊ မင်းဟာ အခုအရာရှိတစ်ယောက် ဖြစ်ပြီ။ ထူးထူးခြားခြားတော့ မှာစရာ မရှိဘူး။ အလုပ်ကို ရိုးရိုးသားသားနဲ့ မှန်မှန်ကန်ကန်လုပ်။ အလုပ်တာဝန် ကျေပါစေ။ ငါ့မှာချင်တာတစ်ခုက လူတစ်ယောက်ရဲ့ စားဝတ်နေရေးအတွက် ထမင်းအိုးတစ်လုံးကို တည်ပေးဖို့ဆိုတာ ခက်တယ်ကွဲ့။ အဲ ရိုက်ခွဲမယ်ဆိုရင်တော့ လွယ်သလားမမေးနဲ့။ ဒီတော့ မင်းရဲ့ဘဝ

မှာ လူတွေကို ထမင်းအိုးတည်ပေးနိုင်သူ သာဖြစ်ပါစေ။ ထမင်းအိုး ရိုက်ခွဲသူ မဖြစ်စေနဲ့” ဟူသောစကားမှာ နားထဲမှာ သံမှိုနှက်သလိုစွဲခဲ့ရာ ထိုလူငယ်လာရောက် ကန်တော့ချိန်တွင် ထိုစကားတွေ ပြန်လည်ကြားယောင်လာမိပါသည်။

ထို့ကြောင့် ဝန်ထမ်းဘဝတွင် မိမိကြောင့် ထိခိုက်နစ်နာသူများမရှိရအောင် အမြဲစောင့်စည်းခဲ့သည်။ မိမိနှင့်ပတ်သက်သူများ၊ သက်ဆိုင်သူများနှင့် သဘောချင်း မတိုက်ဆိုင်မှုများရှိခဲ့၍ အထက်အဖွဲ့အစည်းသို့ အစီရင်ခံစာရေးသားတင်ပြရမည်ဆိုသည့်အခါများ၌ပင် ဒေါသဖြစ်နေချိန်၌ ရေးသားခြင်းမပြုခဲ့။ ရေးသားမိသည့်တိုင်အောင်လည်း စာကြမ်း၊ စာချောများကို လက်မှတ်မရေးထိုးသေးဘဲ သုံးလေးရက်ခန့်စောင့်ပြီး ပြန်ဖတ်ပြီးမှ လက်မှတ်ရေးထိုးတင်ပြဖြစ်ခဲ့သည်။ ထိုအချိန်တွင် ဒေါသလည်းပြယ်ပြီ။ သို့ဖြင့် မတင်ပြသင့်သည်များကို မတင်ပြဖြစ်ခဲ့သလို၊ တင်ပြသည့်တိုင်အောင်လည်း သက်သက်ညာညာ ရေးသားအစီရင်ခံစာဖြစ်သည်မျိုးသာ ရှိခဲ့သည်။ ဤသည်မှာ စာရေးသူလုပ်ငန်း ခွင်တွင်ရှိသည့်ကာလ တစ်လျှောက်လုံးကျင့်သုံးခဲ့သည့် ကျင့်စဉ်ဖြစ်သည်။

ယခုလာရောက်သူလူငယ်ကိုလည်း မည်သည့် မျှော်လင့်ချက်မှမထားဘဲ စေတနာသန့်သန့်ဖြင့် ကူညီခန့်ထားပေးခဲ့

ခြင်းသာဖြစ်သည်။ မိမိ၏လုပ်ငန်းတာဝန်တစ်ရပ်ကို ထမ်းဆောင်ခဲ့ခြင်းသာ ဖြစ်သည်။ သာမန်အားဖြင့် အမှတ်တမဲ့ပင် ဖြစ်သည်။

သို့ရာတွင် ထိုအမှတ်တမဲ့သည်ပင် လူငယ်အတွက်တော့ အမှတ်တရဖြစ်နေခဲ့သည်။ သူ့အပေါ်တွင် စာရေးသူ၏ အကြွေးပိသလိုခံစားရင်း ကျေးဇူးဆပ်ခြင်းဖြစ်သည်။ ကျေးဇူးတရားကို ရှာကြိုသိတတ်သူလည်း ဖြစ်သည်။ သူသည် စာရေးသူထံသို့ နှစ်စဉ် အားဆေးတွေ ပို့ပေးကန်တော့နေသူလည်း ဖြစ်သည်။ လူငယ်သည် စာရေးသူ ကျောက်တော်မှ ပြောင်းသွားခဲ့ပြီးနောက် အထက်အရာရှိ၏ နှိမ့်ချဆက်ဆံမှုများကို မခံနိုင်လွန်းတော့၍ အလုပ်မှထွက်ကာ မလေးရှားသို့ ထွက်သွားခဲ့သည်။ မလေးရှားမှနေ၍ အမေရိကန်ဗီဇပေါက်ကာ အမေရိကန်သို့ ရောက်ရှိသွားခြင်းဖြစ်သည်ဟု ဆိုသည်။ ယခု ထိုလူငယ်မှာ အမေရိကန်တွင် ဆူရိုးဆိုင်နှစ်ဆိုင်ဖွင့်လှစ်ထားရှိကာ လုပ်ငန်းအဆင်ပြေနေပြီဖြစ်ကြောင်းလည်း သိလိုက်ရသည်။

အကြောင်းအမျိုးမျိုးကြောင့် ပြည်ပသို့ရောက်ရှိသွားကြသည့် မြန်မာလူငယ်တွေအများအပြားရှိနေကြပြီ။

ယခု ကျွန်တော့်ထံလာရောက်ကန်တော့သည့်လူငယ်ကဲ့သို့ အမိမြန်မာပြည်အပါအဝင် ကျေးဇူးတင်ထိုက်သူများကို ကျေးဇူးတုံ့ပြန်တတ်ခြင်းမှာလည်း မင်္ဂလာနှင့်ပြည့်စုံသောလူမျိုးတစ်ရပ်၏ ဂုဏ်ပင် ဖြစ်သည်။

ဘယ်နိုင်ငံသို့ပင် ရောက်သွားပါစေ။ ကိုယ်မွေးဖွားကြီးပြင်းခဲ့ရာ ဇာတိမြေ အမိမြန်မာပြည်နှင့် ကျေးဇူးရှိခဲ့ဖူးသူများကို ကျေးဇူးမကုန်မိကြရန် အလွန်အရေးကြီးပါသည်။

ပေါင်းမြက် ပင်သည် နေရာအနှံ့တွင် ပေါက်ရောက်နိုင်သည်။ သီးနှံပင်မရှိသောနေရာများတွင် ပေါင်းမြက်က အပြည့်နေရာယူထားသည်ကို တွေ့ရသည်။ ထွန်ယက်မြေပြုပြင်ပြီး သီးနှံပင်စိုက်ပျိုးရန် မြေဆီသြဇာကျွေးထားသောနေရာဆိုလျှင် ဆိုဖွယ်ရာမရှိတော့ပေ။ သီးနှံပင်မစိုက်ပျိုးမီကပင် ပေါင်းမြက်က ကြီးစိုးထားပြီး ဖြစ်နေသည်။

သို့အတွက် သီးနှံပင်နှင့်ပေါင်းမြက်သည် အမြဲခွန်တွဲနေလေ့ရှိသည်။ သီးနှံများ၏ အထွက်နှုန်းကို ကျဆင်းအောင် နှောင့်ယှက်နေသည့် အဓိကရန်သူမှာလည်း ပေါင်းမြက်ပင်များပင်ဖြစ်သည်။

သို့သော် ပေါင်းမြက်သည် ပိုးမွှားရောဂါကဲ့သို့ သီးနှံပင်ကို လုံးဝ ပျက်စီးသွားအောင် ဖျက်ဆီးခြင်းမပြုနိုင်ဘဲ အထွက်ကျဆင်းရုံသာ အန္တရာယ်ပြုနိုင်သောကြောင့် တောင်သူလယ်သမားကြီးများသည် ပေါင်းမြက်ဟုဆိုလျှင် သတိမမူ ဂူမမြင်သလို ဖြစ်နေတတ်သည်။

ထို့ကြောင့်လည်း မြေပြင်လက်တွေ့တွင် ပေါင်းမြက်များကြောင့် သီးနှံများဆုံးရှုံးမှုမှာ အလွန်များပြားကာ ဒုက္ခကိုခံစားနေကြရသည်။ ပေါင်းမြက်များကြောင့် သီးနှံဆုံးရှုံးမှုသည် ပိုးမွှားနှင့်ရောဂါနှစ်ခုပေါင်းကြောင့် ဆုံးရှုံးမှုနှင့်ညီမျှသည်ဟု သုတေသီတို့က ဆိုထားသည်။

ပေါင်းမြက်ကြောင့် သီးနှံအထွက်နှုန်းထိခိုက်မှုမှာ နိုင်ငံအလိုက် ကွာခြားမှုရှိသည်။ ဖွံ့ဖြိုးပြီးစက်မှုနိုင်ငံများတွင် သီးနှံထိခိုက်မှု ၅ ရာခိုင်နှုန်းရှိပြီး အလယ်အလတ်အဆင့် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ထိခိုက်မှု ၁၀ ရာခိုင်နှုန်းရှိသည်။ ဖွံ့ဖြိုးစနစ်နိုင်ငံများတွင်မူ ၂၅ ရာခိုင်နှုန်းအထိ မြင့်တက်နေကြောင်း တွေ့ရသည်။

ပေါင်းမြက်ကို ထိရောက်စွာ ကာကွယ်နှိမ်နင်းခြင်းမပြုလုပ်နိုင်ပါက စပါးတွင် ၂၆ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်း၊ မြေပဲတွင် ၂၄ ဒသမ ၄ ရာခိုင်နှုန်း၊

ဒေသအလိုက် စိုက်ပျိုးကြသောသီးနှံများနှင့် ယှဉ်တွဲပေါက်ရောက်ကြသော ပေါင်းမြက်အမျိုးအစားများကို သိရှိထားခြင်းဖြင့် ပေါင်းမြက်ကို ထိရောက်စွာကာကွယ်နှိမ်နင်းနိုင်ရန် အထောက်အကူပြုမည်ဖြစ်သည်။ တစ်ဖန် ပေါင်းမြက်များ၏ မျိုးဆက်ပြန့်ပွားမှု၊ ပျံ့နှံ့မှုအလေ့အထကိုလည်း သိရှိထားရန် လိုအပ်သည်။ ပေါင်းမြက်ပင်သည် ပင်ပိုင်းကြီးထွားမှုကာလမှ ပန်းပွင့်ချိန်အထိ လျင်မြန်စွာကြီးထွားသည်။ နှစ်ရှည်ခံပင်ဖြစ်ပါက ပင်ပိုင်းဆိုင်ရာ လျင်မြန်စွာကြီးထွား၍ အပင်အစိတ်အပိုင်းမှပင် မျိုးပွားနိုင်သည်။ အလွယ်တကူဆွဲနုတ်ဖယ်ရှားရန် ခက်တတ်သည်။ လေနှင့်လူသတ္တဝါတို့နှင့် ထိတွေ့ပါလာရင် ဝတ်မှုန်ကူးနိုင်သည်။ အကြမ်းအတမ်းခံနိုင်သည်။ ခက်ခဲကြမ်းတမ်းသော ရာသီဥတုပတ်ဝန်းကျင်အခြေအနေမှာပင် ရှင်သန်မျိုးပွားနိုင်သည်။ အခြေအနေပေးပါက စဉ်ဆက်မပြတ်မျိုးဆက်၍ ပွားနိုင်သည်။ ပေါင်းမြက်စေ့သည် နှစ် ၂၀ မှ ၃၀ အထိ မျိုးညွှောက်မပေါက်ဘဲ အစေ့ငုတ်၍နေနိုင်သည်။ အခြေအနေပေးပါက အညွှောက်ထထွက်၍ ရှင်သန်နိုင်သည်။ မျိုးဆက်ပြန့်ပွားရာတွင် နည်းနှစ်နည်းဖြင့် ပြန့်ပွားသည်။ (၁)လိင်မဲ့နည်းဖြင့် မျိုးဆက်ပြန့်ပွားခြင်း၊ (၂) မျိုးစေ့ထုတ်၍ မျိုးဆက်ပြန့်ပွားခြင်းတို့ဖြစ်သည်။ လိင်မဲ့နည်းဖြင့် မျိုးဆက်ပြန့်ပွားရာတွင် အပင်အစိတ်အပိုင်းများ အပိုင်းပိုင်းပြတ်တောက်သွားသော်လည်း ၎င်းပြတ်တောက်သော

ပေါင်းမြက်နိုင်ငံနင်းစေရန် တမန်းပြင်စဉ်ကတည်းက တမန်းညက်အောင်၊ ပေါင်းမြက်ကုန်စင်အောင်၊ တမန်းမျက်နှာပြင်ညီအောင်၊ ရေနေရေထိုင်ကောင်းအောင် ဂရုပြုစီမံကြရန် လိုအပ်သည်။ တမန်းညီခြင်း၊ ရေနေရေထိုင်ကောင်းခြင်း၊ တမန်းညက်ခြင်းသည် ပေါင်းမြက်ပေါက်ရောက်မှု ၄၀ ရာခိုင်နှုန်းအထိ သက်သာစေသည်ဟု ရေဆင်းစိုက်ပျိုးရေးသုတေသနက ဆိုထားသည်။

မြေပဲပင်သည် အပင်ငယ်စဉ် ပေါင်းကြောက်သည်။ စိုက်ပျိုးပြီး နှစ်ပတ်သားမှ ရက် ၆၀ အတွင်း ပေါင်းမြက်ထူထပ်စွာ ဖုံးလွှမ်းခံရပါက အထွက်သိသိသာသာကျဆင်းသွားစေသည်။ ထို့ကြောင့် အပင်ငယ်စဉ် ပေါင်းမြက်မဖြစ်မနေ ရှင်းလင်းပေးရန်လိုသည်။ အာဖရိကနှင့် အိန္ဒိယနိုင်ငံများတွင် အပင်ငယ်စဉ် သုံးပတ်မှ ခြောက်ပတ်သားအတွင်း လက်ပေါင်းလိုက်ပေးခြင်းဖြင့် အထွက်နှုန်းမြင့်မားနိုင်သည်ဟု ဆိုကြသည်။ ဆူဒန်နိုင်ငံတွင် မြေပဲပင်ငယ်စဉ် ပေါင်းမြက်ပင် ဖုံးလွှမ်းခံရပါက အထွက်ထိခိုက်နိုင်ကြောင်းနှင့် ၅၀ ရာခိုင်နှုန်းအထိ ပေါင်းမြက် ဖုံးလွှမ်းခံရပါက အထွက် ၇၀ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်သည်ဟု ဆိုထားသည်။ တန်ဇန်နီးယားနိုင်ငံတွင် မြေဩဇာ အသုံးမပြုဘဲ အပင်ငယ်စဉ်အချိန်မှန်မှန်ပေါင်းရှင်းခြင်းဖြင့် အထွက် ၅၀ ရာခိုင်နှုန်းအထိ အထွက်ပိုသည်ဟု ဆိုသည်။

နှမ်းပင်သည် အပင်ငယ်စဉ် ကြီးထွားမှုနှေးကွေးသည်။ ပေါင်းမြက်ပင်သည် လျင်မြန်စွာ ပေါက်ရောက်ကြီးထွားပြီး နှမ်းပင်ကို လွှမ်းမိုးသွားစေသည်။ နှမ်းပင်အထဲနေ့၍ အပင်ဖြစ်ထွန်းမှုတန့်နေ



နှမ်းတွင် ၂၁ ရာခိုင်နှုန်း၊ ပဲတီစိမ်းတွင် ၁၆ ရာခိုင်နှုန်း၊ အစေ့ထုတ်ပြောင်းတွင် ၈ ရာခိုင်နှုန်း၊ ပဲပုပ်တွင် ၁၅ ရာခိုင်နှုန်း အထွက်နှုန်းထိခိုက်လျက်ရှိကြောင်း မှတ်တမ်းများအရ သိရသည်။

သို့ဖြစ်၍ လက်ရှိပေါင်းမြက်ကာကွယ်နှိမ်နင်းရေးနည်းစနစ်များသည် ထိရောက်မှုမရှိသေးကြောင်း တွေ့ရှိရသည်။

မြန်မာနိုင်ငံတွင် လယ်သမားဦးရေ ၆၀၀၀ တွင် ၅၂ ရာခိုင်နှုန်းသာ ပေါင်းမြက်ကို ကာကွယ်နှိမ်နင်းကြကြောင်း သုတေသနစာတမ်းတစ်ခုက ထောက်ပြထားသည်။

ပေါင်းမြက်ပင်၏ အရွက်ရပ်သွင်ကိုကြည့်၍ မြက်၊ မြက်မှန်ညှင်း၊ ရွက်ပြန့်ပေါင်းဟူ၍ အမျိုးအစားခွဲခြားထားသည်။ ပေါင်းမြက်များ၏ ပေါက်ရောက်မှုအလေ့အထအရ ကုန်းနေ၊ ရေနေ၊ တစ်နှစ်ခံပင်၊ နှစ်နှစ်ခံပင်၊ နှစ်ရှည်ခံပင်၊ ပင်ပျော့ပင်၊ ပင်မာပင်ဟူ၍လည်း ခွဲခြားထားသည်။

စပါးခင်းများကို အထွက်ကျဆင်းအောင် အဓိကဒုက္ခပေးနေသော ပေါင်းမြက်အမျိုးအစားများမှာ ဆင်ငိုမြက်၊ ခွေးအပြီးပုပ်မြက်၊ မြက်မှန်ညှင်း၊ ဟင်းနုနယ်၊ လယ်ဗေဒါ၊ ကညွတ်၊ ကန်စွန်းနီ၊ မြက်ကလုံ၊ မှိုနုတို၊ ရေစလပ်စသည်တို့ဖြစ်သည်။ ယာသီးနှံများဖြစ်သည့် ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ အစေ့ထုတ်ပြောင်း၊ ဂျုံစသည့်သီးနှံများကိုဒုက္ခပေးသည့် ပေါင်းမြက်များမှ မြက်အမျိုးမျိုး၊ ကြက်မောက်ဖြူ၊ ခွေးသေးပန်း၊ ဟင်းဂလာရိုင်း၊ ဗောက်ခွေး၊ တောရိုန်းခို၊ တောလေးညှင်း၊ ဟင်းနုနယ်ရိုင်း၊ ဒန္တသုခ၊ ပဒူ၊ ဖြူ၊ ကိုင်းပင်များ၊ ထိကရုံးပင်များ၊ ပဒိုင်းပင်၊ ဒန့်ကျွပ်စသည့်ပေါင်းမြက်ပင်များ အဓိကဖြစ်သည်။

ပေါင်းမြက်ပင်များသည် ရေမြေရာသီဥတုအပေါ်မူတည်၍ အမျိုးအစားကွဲပြားပေါက်ရောက်ရှင်သန်နေကြသည်ကို တွေ့ရသည်။ အပူချိန် ၁၀ မှ ၃၃ ဒီဂရီစင်တီဂရိတ်နှင့် မိုးရေချိန် ၁၅၄၀ မှ ၄၀၀၀ မီလီမီတာရှိသည့် မြောက်ပိုင်း တောင်ကုန်းတောင်တန်းများ၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်ဒေသများ၊ အပူချိန် ၁၀ မှ ၃၃ ဒီဂရီစင်တီဂရိတ်ရှိပြီး မိုးရေချိန် ၁၂၈၀ မှ ၂၅၆၀ မီလီမီတာရှိသည့် အရှေ့ပိုင်းကုန်းမြင့်ဒေသဖြစ်သည့် ရှမ်းပြည်နယ်၊ အပူချိန် ၁၈ မှ ၃၇ ဒီဂရီစင်တီဂရိတ်ရှိပြီး မိုးရေချိန် ၂၀၅၀ မှ ၅၀၃၀ မီလီမီတာရှိသည့် တောင်ပိုင်းကုန်းလွင်ပြင်၊ မြစ်ဝကျွန်းပေါ်ဒေသဖြစ်သည့် ရခိုင်၊ ပဲခူး၊ ဧရာဝတီ၊ ရန်ကုန်၊ မွန်၊ ကရင်၊ တနင်္သာရီဒေသများ၊ အပူချိန် ၁၅ မှ ၃၉ ဒီဂရီစင်တီဂရိတ်ရှိပြီး မိုးရေချိန် ၇၇၀ မှ ၁၈၀၀ မီလီမီတာရှိသည့် အလယ်ပိုင်းလွင်ပြင်ဒေသ၊ မန္တလေး၊ မကွေး၊ စစ်ကိုင်းတိုင်းဒေသကြီး တောင်ပိုင်းဒေသများ ဖြစ်ကြသည်။

အပင်အစိတ်အပိုင်းများမှ အမြစ်၊ အညွန့်စသည်တို့ထွက်ကာ ခေါင်းထောင်ထ၍ ပြန့်လည်ရှင်သန်နိုင်သည်။

မျိုးစေ့ထုတ်၍ ပြန့်ပွားရာတွင်လည်း ပေါင်းမြက်ပင်များမှာ တစ်ပင်တည်းမှာပင် မျိုးစေ့ပေါင်းမြက်များစွာထုတ်နိုင်သည်။ မျိုးစေ့တိုင်းကလည်း အပင်ပေါက်နိုင်သည်။ ဥပမာ-ဟင်းနုနယ်ပင်ဆိုလျှင် အစေ့ ၂၃၅၀၀၀ စေ့၊ ကတောက်ဆတ်ပင်ဆိုလျှင် အစေ့ ၆၀၀၀၀၊ ခွေးသေးပန်းပင်ဆိုလျှင် အစေ့ ၄၀၀၀၀၊ ခွေးအပြီးပုပ်ပင်ဆိုလျှင် အစေ့ ၈၀၀၀၀-၁၀၀၀၀၀ အထိ မျိုးစေ့ထုတ်နိုင်သည်ကို တွေ့ကြရသည်။

အချို့ပေါင်းမြက်ပင်အမျိုးအစားများသည် မျိုးစေ့လည်းထုတ်ပြီး လိင်မဲ့မျိုးပွားနည်းဖြင့်လည်း မျိုးပွားနိုင်သည်ကို တွေ့ရပါသည်။ ပေါင်းမြက်အစေ့များသည် ခရီးအနီးအဝေးသို့ လေ၊ ရေ၊ လူ၊ တိရစ္ဆာန်၊ လယ်ယာသုံးကိရိယာစသည့်နည်းမျိုးစုံဖြင့် ပျံ့နှံ့နိုင်စွမ်းရှိသည်။ ဤသည်ကိုကြည့်လျှင် ပေါင်းမြက်များကို ဘဝသံသရာပြတ်အောင် ကာကွယ်နှိမ်နင်းရန် အလွန်ခက်ခဲကြောင်း အကဲခတ်နိုင်မည် ဖြစ်သည်။

ပေါင်းမြက်ပင်များသည် သီးနှံများ၏အထွက်ကို ထိခိုက်ကျဆင်းစေရုံသာမက အခြားသောဆိုးကျိုးများလည်း ဖြစ်စေသည်။ သီးနှံများ၏ အရည်အသွေးကျဆင်းစေခြင်း၊ သီးနှံများ၏ မြေဩဇာအာဟာရကို လူယူစားသုံးခံရခြင်း၊ မြေယာပြုပြင်ရာတွင် အနှောင့်အယှက်ဖြစ်စေခြင်း၊ ပိုးမွှားရောဂါတို့၏ခိုအောင်းရာလက်ခံပင်ဖြစ်နေသဖြင့် ကာကွယ်နှိမ်နင်းရန် ခက်ခဲခြင်း၊ ရေသွင်း၊ ရေထုတ်မြောင်းများပိတ်ဆို့သဖြင့် ရေသွင်းရေထုတ်ခက်ခဲခြင်း၊ အပင်ပြုစောင့်ရှောက်ရာတွင် အဟန့်အတားဖြစ်စေခြင်း၊ ရိတ်သိမ်းခြွေလှေ့ရာတွင် ခက်ခဲခြင်း၊ မြေယာတန်ဖိုးကျစေခြင်း စသည့်ဆိုးကျိုးတရားများကိုလည်း ပေးသည်။

အချို့ပေါင်းမြက်များ၏ဝတ်မှုန်များသည် အရေပြားကို ယားယံစေခြင်း၊ အသက်ရှူလမ်းကြောင်းပိတ်၍ အသက်ရှူကျပ်စေခြင်း၊ အချို့ရေနေပေါင်းမြက်ပင်များသည် ငှက်ဖျားရောဂါပိုးသယ်ဆောင်လက်ခံပေးခြင်း၊ အချို့ပေါင်းမြက်ပင်တို့သည် လူသတ္တဝါတို့၏ အသက်အန္တရာယ်ကိုပင် ထိပါးစေနိုင်ခြင်းစသည်တို့ ဖြစ်ပေါ်စေနိုင်သည်။

ပေါင်းမြက်များကြောင့် သီးနှံအထွက်ပေါ်ထိခိုက်ကျဆင်းမှုမှာ ပေါင်းမြက်အမျိုးအစားပေါက်ရောက်မှုပမာဏ၊ ပေါင်းမြက်ပင်နှင့် သီးနှံပင်တို့၏ သက်တမ်းပေါ်တွင်လည်း မူတည်သည်။

စပါးပင်ငယ်စဉ်တွင် ပေါင်းမြက်ပင်၏ဖိစီးမှုခံရပါက အပင်ပွားစည်းမှုနည်းစေပြီး စပါးအထွက်ကျစေသည်။ သို့အတွက် အပင်ငယ်စဉ်

စေသည်။ နှမ်းခင်းကို ပေါင်းမြက်သုတ်သင်နိုင်ရန်အတွက် အတန်းလိုက် စိုက်သင့်သည်။ အချို့သော ပေါင်းစေ့များသည် နှမ်းစေ့နှင့် အရောင်အသွေး အရွယ်အစားပါ တူညီနေသဖြင့် ဈေးကောင်းမရ ဖြစ်တတ်သည်။ အမေရိကန်နိုင်ငံတွင် ၎င်းပေါင်းမြက်ပင်မျိုးကို လူအားဖြင့်ပင် ဂရုတစိုက် သုတ်သင်ပစ်ကြသည်ဟု ဆိုသည်။

ပေါင်းမြက်နှိမ်နင်းရာတွင် သတိပြုရမည့် နောက်တစ်ချက်မှာ ပေါင်းမြက်စေ့များနှင့် ရောနှောနေသည့် မသန့်စင်သောမျိုးစေ့များ အသုံးပြုနေခြင်းကို သတိပြုရှောင်ရှားရန်ဖြစ်သည်။ ပေါင်းမြက်စေ့များနှင့် ရောနှောနေသည့်မျိုးစေ့ကို အသုံးပြုခြင်းသည် သီးနှံစိုက်ခင်းများ ပေါင်းမြက်နှိမ်နင်း၍မနိုင်နိုင်အောင် ခြိမ်းခြောက်ခံနေကြရခြင်း ဖြစ်သည်။ ပေါင်းမြက်သံသရာမည်သို့မျှ မပြတ်နိုင်တော့ပေ။

သို့ဖြစ်၍ သီးနှံများ၏ အထွက်ထိခိုက်ကျဆင်းအောင် အန္တရာယ်ပြုနေသည့် ပေါင်းမြက်များကို သံသရာတွင်းဆက်ပြတ်အောင် ကာကွယ်နှိမ်နင်းမည်ဆိုပါက ပေါင်းသတ်ဆေးတစ်မျိုးတည်း အသုံးပြုရုံဖြင့် မလုံလောက်ဘဲ ပေါင်းမြက်ဘက်စုံကာကွယ်နှိမ်နင်းနည်းဖြင့်သာ အားကိုးရာသဖွယ် ထိထိရောက်ရောက်ကျင့်သုံးကြရန် လိုအပ်လာပြီဖြစ်သည်။ **တောင်သူလယ်သမားကြီးများအနေဖြင့် သီးနှံများကို ဒုက္ခပေးတတ်သည့် ပေါင်းမြက်အန္တရာယ်ကို ပိုးမွှားရောဂါအန္တရာယ်ကဲ့သို့ပင် တန်းထူထားကာ စိတ်ဝင်စားနှိမ်နင်းကြစေရန် တိုက်တွန်းလိုပါသည်။**

သီးနှံများကို နှောင့်ယှက်၍ ဒုက္ခပေးနေသည့် ပေါင်းမြက်အန္တရာယ်ကို ဘက်စုံနည်းဖြင့် ကာကွယ်နှိမ်နင်းရာတွင် (၁) တိုက်ရိုက်သုတ်သင်ရှင်းလင်းနည်း၊ (၂) စနစ်ကျသောမြေယာပြုပြင်ထွန်ယက်နည်းဖြင့် ကာကွယ်နှိမ်နင်းနည်း၊ (၃) ရေသွင်းရေထုတ်စနစ်ကို ကောင်းမွန်အောင် ပြုလုပ်၍ ကာကွယ်နှိမ်နင်းနည်း၊ (၄) သီးနှံ အလှည့်ကျစိုက်ပျိုးသောစနစ် ကျင့်သုံး၍ ကာကွယ်နှိမ်နင်းနည်း၊ (၅) ပေါင်းမြက်အစေ့များ သေချာသန့်စင်ပြီးသောမျိုးသန့်များကိုသာ အသုံးပြုခြင်းဖြင့် ကာကွယ်နှိမ်နင်းနည်း၊ (၆) ပေါင်းသတ်ဆေးများအသုံးပြု၍ ကာကွယ်နှိမ်နင်းနည်းစသည်တို့ကို ထိရောက်စွာ အသုံးပြုရမည်ဖြစ်သည်။

သို့ပါ၍ သီးနှံများကို အထွက်ကျဆင်းစေရန် နှောင့်ယှက်ဒုက္ခပေးနေသည့် ပေါင်းမြက်အန္တရာယ်ကို ဘဝသံသရာစက်ဝန်းပြတ်သွားသည်အထိ ဘက်စုံနည်းဖြင့် ထိရောက်စွာကာကွယ်နှိမ်နင်းနိုင်ကြရန် အထူးလိုအပ်ပေသည်။ ■

မြန်မာနိုင်ငံအစေ့ထုတ်ပြောင်း
စီမံကိန်းရလဒ်များ
သုံးသပ်ညှိနှိုင်းဆွေးနွေးပွဲ
နေပြည်တော်တွင် ကျင်းပ
နေပြည်တော် နိုဝင်ဘာ ၂၈

စိုက် ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာနနှင့် ကိုရီးယားကျေးလက်နှင့် စီးပွား တိုးတက်ရေးဖွံ့ဖြိုးမှု ဆောင်ရွက်ရေး



အဖွဲ့အစည်း (KREI) တို့ ပူးပေါင်းဆောင်ရွက်သည့် မြန်မာနိုင်ငံအစေ့ထုတ်ပြောင်းစိုက်ပျိုးထုတ်လုပ်မှု ကွင်းဆက်အကြံပေး တင်ပြမှုများဆောင်ရွက်ခြင်း စီမံကိန်းလုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို နေပြည်တော် မြတ်တော်ဝင်ဟိုတယ်၌ ယနေ့နံနက် ၉ နာရီက ကျင်းပရာ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် စိုက်ပျိုးရေးဦးစီးဌာနနှင့် စီမံကိန်းဦးစီးဌာန (စိုက်ပျိုးရေး)တို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနများနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ဒုတိယတိုင်းဦးစီးမှူး၊ တောင်ကြီး၊ ကျောက်မဲ၊ လားရှိုးနှင့် နောင်ချိုတို့မှ ခရိုင်ဦးစီးမှူးများ၊ မြို့နယ်ဦးစီးမှူးများ၊ သုတေသနပညာရှင်များ၊ စိုက်ပျိုးရေးပညာရှင်များ၊ KREI မှ တာဝန်ရှိသူများ၊ ပြောင်းစိုက်တောင်သူအစုအဖွဲ့ ကိုယ်စားလှယ်များ၊ Myanmar Agriculture Network (MAN)၊ AEG Agriculture Fresh Studio၊ Burgundy Hills Group၊ AWBA နှင့် Sunjin Myanmar တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းက ပြောင်းသီးနှံစိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေး၊ တွေ့ကြုံနေရသည့် အခက်အခဲများနှင့် ဈေးကွက်အခြေအနေများအား လေ့လာသုံးသပ်ကာ ပြောင်းစိုက်တောင်သူ၊	ပုဂ္ဂလိကနှင့်အစိုးရတို့ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များ၊ ဆွေးနွေးချက်များကို တင်ပြသည်။	သနပညာရှင်များ၊ စိုက်ပျိုးရေးပညာရှင်များ၊ စိုက်ပျိုးရေးအကြံပေးပညာရှင်များ၊ တောင်သူများ၊ ပုဂ္ဂလိကလုပ်ငန်းကိုယ်စားလှယ်များက ပိုင်းဝန်း ဆွေးနွေးကြသည်။
	ဆွေးနွေးပွဲတွင် စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု တင်ပြဆွေးနွေးကြပြီး၊ တက်ရောက်လာသည့် သုတေသနပညာရှင်များ၊ စိုက်ပျိုးရေးပညာရှင်များ၊ စိုက်ပျိုးရေးအကြံပေးပညာရှင်များ၊ တောင်သူများ၊ ပုဂ္ဂလိကလုပ်ငန်းကိုယ်စားလှယ်များက ပိုင်းဝန်း ဆွေးနွေးကြသည်။	စိုက်ပျိုးရေးသုတေသနဦးစီးဌာန



ချက်ကြီးသီးနှံဆိုင်ရာ နည်းပညာပေးရေးနှင့် စိုက်ပျိုးထုတ်လုပ်မှုသင်တန်း ကျင်းပ
တိုက်ကြီး ဒီဇင်ဘာ ၉

တိုက်ကြီး မြို့နယ် ကျွဲဘတ်ကျေးရွာတွင် ချက်ကြီးသီးနှံနည်းပညာနှင့် စိုက်ပျိုးထုတ်လုပ်မှုသင်တန်းကို ၉.၁၂.၁၉ ရက်မှ ၁၁.၁၂.၁၉ ရက်အထိ ပြုလုပ်ရာ ဥက္ကဋ္ဌသုတေသနနှင့်မျိုးပွားခြံတာဝန်ခံ၊ ဦးစီးအရာရှိ ဦးနိုင်ဝင်းနှင့် တိုက်ကြီးမြို့နယ်ဦးစီးမှူး၊ ဦးစိုးနိုင်တို့က ဝန်ထမ်းများနှင့် သင်တန်းသား၊ သင်တန်းသူ ၃၀ ဦးတို့ ကြိုဆိုနှုတ်ခေါ်ခဲ့သည်။ ကြိုဆိုနှုတ်ခေါ်မှုများ၊ ရိတ်သိမ်းချိန်လွန်နည်းပညာ၊ ရောဂါပိုးမွှားများ၊ ပေါင်းပင်ကာကွယ်နှိမ်နင်းနည်းများ၊ အထူးအထွက်တိုး ကြံစိုက်ပျိုးနည်းစနစ်၊ လမိုင်းပြုပြင်ခြင်း၊ ကြံတစ်ဆစ်ချင်းပျိုးထောင် စိုက်ပျိုးနည်း၊ ကြံအထွက်တိုးရန်ရေနှင့်ဓာတ်မြေဩဇာ လိုအပ်ချက် စသည်တို့ကို စာတွေ့လက်တွေ့သင်ကြားပို့ချပေးသည်။

ထို့နောက် ကျွဲဘတ်ကျေးရွာအုပ်စုကြံတောင်သူ ဦးအေးလွင်၏ ရာသီဥတုနှင့်ကိုက်ညီသော စိုက်နည်းစနစ် Climate	Smart Agriculture Technology သရုပ်ပြပွဲကို ၉.၁၂.၁၉ ရက်တွင် ပြုလုပ်ရာ ဌာနမှတာဝန်ရှိသူများ၊ ကြံစိုက်	တောင်သူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ စုစုပေါင်း ၁၂၀ ဦး တက်ရောက်ကြသည်။ DOA/YGN ■
--	--	--

ဆားလင်းကြီးမြို့နယ် စိုက်ပျိုးရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ



ဆားလင်းကြီး ဒီဇင်ဘာ ၁၇

ဆားလင်း ကြီးမြို့နယ်အတွင်းရှိ ဆားလင်းကြီး ဆည်/ငွေသာဆည်နှင့် ဖောင်းကတာဆည်များမှ နွေသီးနှံစိုက်ပျိုးရန် ဆည်ရေလျော့နည်းနေသဖြင့် မိုးစပါးအပြီး ဆောင်းသီးနှံများကို အစိုဓာတ်မီအောင် အချိန်မီစိုက်ပျိုးနည်းများ နှိုးဆော်ကြေငြာချက်များကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက ဒီဇင်ဘာ ၁၇ ရက်တွင် ဖြန့်ဝေပေးနေစဉ်။

ဇော်လင်း (ဆားလင်းကြီး)

ပြည်ပပဲပုပ်မျိုးသစ်များ ပဏာမသုတေသနပြု စမ်းသပ်

စိုက် ပျိုးရေးသုတေသနဦးစီးဌာန၊ ဆီထွက်နှင့်ပဲမျိုးစုံသီးနှံသုတေသနဌာနခွဲတွင် ပဲမျိုးစုံမှ သုတေသနပညာရှင်များသည် ပြောင်းလဲလာသော ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေမည့် သုတေသနလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိသည်။

ယင်းသို့ဆောင်ရွက်ရာတွင် ပဲမျိုးစုံသီးနှံ ပြည်တွင်း၊ ပြည်ပမှမျိုးများ တင်သွင်းရွေးချယ်ခြင်း၊ မျိုးကူးစပ် မွေးမြူရွေးချယ်ခြင်း၊ မျိုးထွန်းနည်းဖြင့် မွေးမြူရွေးချယ်ခြင်း၊ မော်လီကျူးလာနည်းဖြင့် မွေးမြူရွေးချယ်ခြင်းစသည့်နည်းလမ်းများဖြင့် မျိုးမွေးမြူခြင်း ဆောင်ရွက်လျက် ရှိသည်။

ကွဲပြားခြားနားသည့် ရေ၊ မြေ၊ ရာသီဥတု၊ ဒေသအသီးသီးနှင့် သင့်တော်သည့် အထွက်ကောင်းပဲပုပ်မျိုးသစ်များ ဖော်ထုတ် နိုင်ရန်အတွက် ထိုင်း၊ ကိုရီးယား၊ တရုတ်နှင့်အမေရိကန်နိုင်ငံတို့မှ မျိုးများတင်သွင်းကာ သုတေသနပြု ဆောင်ရွက်လျက်ရှိသည်။

ယခု မိုးနှောင်းရာသီတွင်လည်း အမေရိကန်နိုင်ငံမှ မျိုးကူးမျိုးဖြစ်သည့် USA-0432၊ USA-0180၊ USA-2929၊ USA-5152၊ USA-8102၊ USA-8142၊

USA-8151၊ USA-8561 နှင့် USA-9201 တို့ကို ရေဆင်းရှိ ကွင်းသုတေသန စိုက်ခင်း၌လည်းကောင်း၊ ရှမ်းပြည်နယ်အောင်ပန်းနှင့် ကျောက်မဲ သုတေသနခြံများ၌လည်းကောင်း စမ်းသပ်စိုက်ပျိုးထားကာ မျိုးတစ်မျိုးချင်း စီစဉ်အရည်အချင်းလက္ခဏာများ (ဥပမာ-သီးတောင့်ပုံစံ၊ သီးတောင့်အရောင်)၊ အပင်ဖြစ်ထွန်းမှုအခြေအနေများ၊ အထွက်နှုန်းနှင့်အရည်အသွေးလက္ခဏာများ (ဥပမာ-ဆီပါဝင်မှု၊ ပရိုတိန်းပါဝင်မှု)တို့ကို စနစ်တကျ မှတ်တမ်းကောက်ယူနိုင်မည်ဖြစ်သည်။ အဆိုပါအမေရိကန်မျိုးကိုမျိုးကို ရေ၊ မြေဒေသနှင့်လိုက်လျောညီထွေမှုသိရှိရန် မိုးနှောင်းရာသီတွင် ပဏာမသုတေသနအဖြစ် စမ်းသပ်စိုက်ပျိုးထားကာ ရှေ့လာမည့် မိုးရာသီတွင်လည်း ဆက်လက်စမ်းသပ် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

စိုက်ပျိုးရေးသုတေသနဦးစီးဌာန



စလင်းမြို့နယ် စံကွက်ရိတ်သိမ်း

စလင်း ဒီဇင်ဘာ ၁၇

စလင်း မြို့နယ် ဘက်စုံအဆင့်မြှင့်တင်နည်းပညာသုံးစံပြကျေးရွာ၊ ဝက်သိုက်ကျေးရွာ တောင်သူ ဦးသန်းဌေးအောင်၏လယ်မြေတွင် မိုးစပါးဧရာမင်း (RS-CS) မျိုးကောင်းမျိုးသန့်မျိုးစေ့ထုတ် အထွက်နှုန်းယှဉ်ပြိုင်ကွက် စံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပနေစဉ်။

စိုးမိုးသူ (စလင်း)



မြန်မာ နိုင်ငံမှာ ပြည်တော်သာခေတ်ဟု ခေါ်ခဲ့ကြသည့် မြန်မာနိုင်ငံ၏ ရှေ့ခေတ်ကဖြစ်ခဲ့တဲ့အဖြစ်အပျက်ဆိုတော့ ကြာခဲ့ပါပြီ။ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် နှစ်နှစ်မျှအကြာမှာ တိုင်းပြည်ကိုအုပ်ချုပ်သည့် နိုင်ငံခေါင်းဆောင်တွေက ပြည်သူတွေအပေါ်တွင် စေတနာကြီးမားစွာဖြင့် စီစဉ်သည့် စီမံကိန်းကြီးတစ်ခုကို ပြည်တော်သာစီမံကိန်းဟု ခေါ်ခဲ့ကြတာကို သိမိလိုက်သူတွေက မှတ်မိကြဦးမည် ထင်ပါသည်။ မြန်မာနိုင်ငံသားတစ်ယောက်သည် တစ်လလျှင် ဝင်ငွေ ၈၀၀၊ တိုက်ခန်းတစ်ခန်း၊ မော်တော်ကားတစ်စီးပိုင်စေ ရမည်ဆိုသည့် စီမံကိန်းကြီးဖြစ်သည်။ မြန်မာနိုင်ငံသည် လူဦးရေသန်း ၂၀ မပြည့်သေးသည့် ကာလဖြစ်သည်။ ရွှေတစ်ကျပ်သားကို ၁၆၀ကျပ်။ ဆန်တစ်ပြည်ကို ၂၅ ပြား။ အမေရိကန်တစ်ဒေါ်လာကို ၆ ကျပ် ပြား ၅၀။ ပေါင်စတာလင်တစ်ပေါင်ကို ၁၃ ကျပ်။ မြန်မာငွေသည် ကမ္ဘာ့မည်သည့်နိုင်ငံမှာမဆို သုံးစွဲနိုင်သည့်ခေတ်ဖြစ်သည်။ အနိမ့်ဆုံးလခစား ၈၂ ကျပ်။ စာရေး ၁၂၆ ကျပ်၊ စာရေးကြီး ၁၈၀ ကျပ်။ အရာရှိ ၃၅၀ ကျပ်ဆိုတာတွေကို မှတ်မိကြဦးမည်ထင်သည်။ ထိုခေတ်က ဖြစ်ခဲ့သည့်အဖြစ်အပျက်ဆိုတော့ ကြာခဲ့ပါပြီ။

နိုင်ငံတော်အစိုးရကလည်း ပညာရေးကို အားပေးသည်။ ပြည်တော်သာ ကျောင်းဆရာတွေ ထောင်နှင့်သောင်းနှင့်ချီပြီး အလုပ်ခန့်ပေးနေသည်။ အနာဂတ်မြန်မာနိုင်ငံကို ပညာတတ်တွေအုပ်ချုပ်စေရမည်ဆိုသည့်ရည်ရွယ်ချက်ဖြင့် ပညာရေးကိုအားပေးနေသည်။ အရှေ့တောင်အာရှတွင် ရန်ကုန်တက္ကသိုလ်သည် ထိပ်တန်းတက္ကသိုလ်ဖြစ်နေသည်။ အာရှတိုက်နိုင်ငံတွေက ကျောင်းသူကျောင်းသားတွေ လာရောက်

သစ်သစ်လွင်လွင်မဟုတ်သည့် အဝတ်အစားတွေကိုဝတ်ထားသည့်အတွက် တစ်နယ်တစ်ကျေးက စပါးဝယ်သမား၊ နွားဝယ်သမားလိုပဲ ထင်ကြသည်။ ရွာသူရွာသားတွေကလည်း ဧည့်ဝတ်ကျေကြသည်။ “သီးနှံအထွက်ကောင်းကြရဲ့လား” “ဒီရွာကတော့ ရိုးမခြေရင်းမှာရှိနေလို့ မြေဆီမြေဩဇာ အမြဲကောင်းတယ်၊ သီးနှံအထွက်လည်း မကျဘူး။ စပါးဈေးကတော့ အစိုးရဖြတ်ဈေးနဲ့ကုန်သည်ကြိုက်ဈေးအပေါ်မှာ မူတည်တာပေါ့ ကိုယ့်လူရယ်၊ ဒီနှစ်တစ်တင်းကို ၁၃ကျပ်။ ၁၅ ကျပ်အထိတောင် ရလိုက်တဲ့သူတွေ ရှိတယ်” “တော်တော်ဈေးကောင်းတာပဲ၊ အထွက်နှုန်းကောင်းဖို့ပဲလိုတယ်” “ကောင်းတယ်၊ ကျုပ်တို့လယ်တွေက အထွက်နှုန်းမကျဘူး” လယ်သမားယောင်ဆောင်ထားသည့် မြို့နယ်ပညာရေးမှူးသည် သူ၏သရုပ်ဆောင်ချက်ပီပြင်နေပြီဖြစ်၍ စိတ်ချလက်ချရွာထဲလျှောက်ကြည့်သည်။ ရွာထိပ်က ရွာဦးကျောင်းခြံဝင်းကြီးနှင့် ခဲတစ်ပစ်လောက်အကွာမှာရှိသည့် မူလတန်းကျောင်းကလေးရှေ့တွင် ကလေးတွေ ပြေးလွှားဆော့ကစားနေကြတာကို လှမ်းမြင်လိုက်သည်။ ကျောင်းကလေးရှေ့အလံတိုင်မှာ ပြည်ထောင်စုအလံကို လွှင့်ထူထားသည်။ အနီရောင်နောက်ခံမှာ လက်ဝဲဘက်အထက်ထောင့် ကအပြာရောင်လေးထောင့်ကွက်ထဲမှာ ကြယ်ဖြူကြီးကို ကြယ်ဖြူအသေးငါးလုံးက

ကျောင်းသား ကျောင်းသူအားလုံးကို ကျောင်းအုပ်ဆရာကြီးက ရိုက်သည်ကိုလည်း မြင်ခဲ့ရသည်။ ထို့ကြောင့် မြို့နယ်ပညာရေးမှူးသည် လက်ပံတောရွာမှ သုတ်ခြေတင်လှည့်ပြန်ခဲ့ပြီး ဘိုင်စကယ်အပ်ထားခဲ့သည့်ကိန္နရီချောင်းရွာမှ သူ့ရုံးရှိရာ မြို့ကိုတန်းပြန်သွားခဲ့သည်။ ထိုအဖြစ်အပျက်က လွန်ခဲ့သည့်နှစ်ပေါင်း ၄၀ ကျော်ကာလက ဖြစ်သည်။ ယနေ့တော့ လက်ပံတောရွာမှာ အာစရိယပူဇော်ပွဲပြုလုပ်နေကြသည်။ အသက် ၉၀ ပြည့်ပြီဖြစ်သည့်ဆရာကြီးကို တပည့်လယ်သမားကြီးတွေ၊ တပည့်မကောက်စိုက်သမီးကြီးတွေနှင့် မြို့မှာရောက်နေကြသည့်ဝန်ထမ်းတွေက ကန်တော့ကြသည့်ပွဲဖြစ်သည်။ တပ်ရင်းတပ်ဖွဲ့အသီးသီးတွေမှာ တာဝန်ထမ်းဆောင်နေကြသည့်အရာရှိ၊ အရာခံ၊ အကြပ်ကြီးတွေတောင်ပါသည်။ တပည့်တွေ၊ တပည့်မတွေက သူတို့ဆရာကြီး ကျန်းမာစွာ အသက်ရှည်နေတာတွေကြာရ၍ ဝမ်းသာပျော်ရွှင်နေကြသည်။ ဆရာကြီးကို ချစ်ကြ၍ လာပြောနေကြသည်။ “ဆရာကြီး သားကို ရိုက်ပါအုံး” “ဆရာကြီး သမီးကိုလည်း ရိုက်အုံးလေ” ဆရာကြီးက တပည့်တွေကိုကြည့်ပြီး ဝီတိပြုံးဖြင့် ထိုင်လျက် ပြုံးနေသည်။ ငယ်ဘဝတွေကို ပြန်လည်အမှတ်ရနေကြသည့်အတွက် အသက် ၄၀ လောက် ပြန်ငယ်သွားကြသလို ခံစားနေကြရသည်။ သူတို့



တပည့်တွေကို လံ့စွာစေသည့် ကျောင်းသရာ

ပညာသင်နေကြရသည်။ သင်ကြားပို့ချပေးနေသည့်ဆရာတွေကလည်း ဆရာကြီး ဦးဖေမောင်တင်၊ ဆရာကြီး မင်းသုဝဏ်၊ ဒေါက်တာထင်အောင်ကဲ့သို့ဆရာတွေဖြစ်သည်။ ပါဠိဘာသာရပ်ကို အင်္ဂလိပ်မြန်မာနှစ်ဘာသာဖြင့် သင်ပေးနိုင်အောင် အင်္ဂလန်မှာ သီတင်းသုံးနေထိုင်သည့် ဆရာတော်အသျှင်သေဋ္ဌိလကို ဝန်ကြီးချုပ်က ပင့်ခေါ်ပြီး ပါဠိပါမောက္ခခန့်ထားသည့်ကာလ ဖြစ်သည်။

ဤလိုအခါသမယမှာ ရခိုင်ရိုးမခြေရင်းက အိမ်ခြေတစ်ရာမျှသာရှိသည့် လက်ပံတောရွာကလေးက မူလတန်းကျောင်းကလေးမှာ ကျောင်းအုပ်ဆရာကြီးသည် တပည့်ကျောင်းသားကျောင်းသူတွေကို နေ့တိုင်းရိုက်နေသည့်သတင်းထွက်လာခဲ့ခြင်း ဖြစ်သည်။

ဤသတင်းကိုကြားသည့် သံတွဲမြို့က မြို့နယ်ပညာရေးမှူးသည် ကိုယ်တိုင်စုံစမ်းစစ်ဆေးပြီး ထိရောက်စွာအရေးယူမည်ဟု ဆုံးဖြတ်လိုက်သည်။ တပည့်လေးတွေကို သားသမီးတွေလို သဘောထားရမည့် ကျောင်းဆရာက တပည့်တွေကို နေ့စဉ်ရိုက်နေပါသည်ဆိုသည့် သတင်းကို ကြားလိုက်ရသည့်အတွက် မြို့နယ်ပညာရေးမှူး၏ဒေါသသည် ငယ်ထိပ်ကိုမြွေဆိပ်တက်သလို ပြာဝေမူးနောက်သွားသည်။ ချက်ချင်းအရေးယူနိုင်ရန် မိုင် ၃၀ မျှဝေးသောအရပ်ကို ဘိုင်စကယ်ဖြင့် သွားသည်။ လက်ပံတောရွာကိုမရောက်မီ ကိန္နရီချောင်းရွာမှာ ဘိုင်စကယ်ကို အပ်ထားခဲ့ပြီး ခြေကျင်လျှောက်သည်။ ကျွဲဝယ်၊ နွားဝယ်၊ စပါးဝယ်လိုသည့်လယ်သမားတစ်ယောက်ဟန် ဝတ်စားဆင်ယင်ပြီး ရွာကိုဝင်သည်။ မျက်နှာသုတ်ပဝါခပ်နွမ်းနွမ်းကို ခေါင်းမှာပတ်ပေါင်းထားသည့်အပြင်

ဝန်းရံထားသည့် နိုင်ငံတော်အလံသည် ဆင်မယဉ်သာ၊ ယဉ်ကျေးစွာလွင့်လှုပ်နေသည်။ ကျောင်းကလေးအနီးကို ချဉ်းကပ်သွားသောအခါ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်တော်သာမူလတန်းကျောင်းလက်ပံတောရွာဆိုသည့်ဆိုင်ဘုတ်က ကြိုဆိုနေသည်။ အလျားပေ-၄၀၊ အနံပေ-၂၀ မျှကျယ်သည့်မြေစိုက်၊ ဝါးထရံကာ၊ ဓနိမိုးကျောင်းကလေးမှာ ကျောင်းအုပ်ဆရာကြီးနှင့် ကျောင်းဆရာမလေးတစ်ယောက်သာ ရှိတာတွေ့ရသည်။ ဆရာကြီးသည် သူ့လက်က နာရီကို တကြည့်ကြည့်လုပ်နေသည်။

နံနက် ၇ နာရီထိုးသည်နှင့် စားပွဲပေါ်က ခေါင်းလောင်းကို ဆွဲကိုင်ကာ မတ်တတ်ထရပ်လိုက်သည်။ ခေါင်းလောင်းကိုင်ထားသည့် လက်က အဆက်မပြတ်လှုပ်နေသည့် အတွက် ကျောင်းတက်ခေါင်းလောင်းလှုပ်သံလည်း အဆက်မပြတ်ထွက်နေသည်။ လေးတန်း၊ သုံးတန်း၊ နှစ်တန်း၊ တစ်တန်း၊ သူငယ်တန်းတစ်ကန့်စီ နေရာယူကြရသည်။ ကြမ်းခင်းမရှိ၊ သဲမာမြေပြင်မှာချထားသည့်ထိုင်ခုံတွေမှာ ဝင်ထိုင်ကြရသည်ကို တွေ့မြင်ခဲ့ရသည်။ စာသင်ခန်းထဲကို ဝင်လာသည့်

ငယ်ငယ်က ဆရာကြီးဆုံးမတာကို ပြန်လည်ကြားယောင်မိကြသည်။ “ပညာတတ်တွေဖြစ်အောင်ကြိုးစားကြ၊ အနာဂတ်မြန်မာနိုင်ငံကို ပညာတတ်သူတွေအုပ်ချုပ်မှ တိုင်းပြည်တိုးတက်မယ်၊ ကြီးပွားမယ်၊ ချမ်းသာမယ်၊ ငါပြောတာကိုမမေ့အောင် နင်တို့ကို နေ့တိုင်းတစ်ချက်စီ ရိုက်မယ်” ဆရာကြီးက ကျောင်းတက်ခေါင်းလောင်းလှုပ်လိုက်ပြီဆိုလျှင် ကျောင်းစာသင်ခန်းထဲကို ပြေးဝင်လာကြသည့်ကလေးတွေသည် လက်ပိုက်ပြီး တန်းစီကာ ဆရာကြီးရှေ့ကဖြတ်ပြီးမှ မိမိထိုင်ခုံမှာ ထိုင်ကြရသည်။ ဆရာကြီးက သူ့ရှေ့ကိုရောက်လာသည့်တပည့်၊ တပည့်မတွေကို သူ့လက်မှာ ကိုင်ထားသည့် သတင်းစာအလိပ်ဖြင့် တင်ပါးကို တစ်ချက်စီ ရိုက်သည်။ အရိုက်ခံရသည့်တပည့်က (မနာပါဘူး)ဆိုသည့်ပုံစံဖြင့် ပြောင်စပ်စပ်လုပ်သွားလိုက်သေးသည်။ ကျောင်းတက်နောက်ကျနေသည့် တပည့်လေးတွေက ဆရာကြီးဆီလာပြီး (သားအရိုက်မခံရသေးဘူး)၊ (သမီးလည်း အရိုက်မခံရသေးဘူး)ဟုလာပြောပြီး အရိုက်ခံကြသည်။ စားပွဲပေါ်မှာ တင်ထားသည့်သတင်းစာကိုလိပ်ပြီး တင်ပါးကိုတစ်ချက်ရိုက်လိုက်တော့မှ ကျေနပ်သွားကြသည်။ အနာဂတ်မြန်မာနိုင်ငံကို ပညာတတ်တွေအဖြစ်နဲ့ ခေါင်းဆောင်ကြဖို့၊ ပညာကြိုးစားကြဖို့ သတိပေးသည့်အနေဖြင့် ရိုက်ခြင်းဖြစ်သည်။

လွန်ခဲ့သည့်နှစ်ပေါင်း ၄၀ လောက်က လက်ပံတောရွာက ကျောင်းအုပ်ဆရာကြီးသည် တပည့်တွေကို နေ့စဉ်ရိုက်နေပါသည်ဟု သတင်းရသည့် မြို့နယ်ပညာရေးမှူးသည် ဆရာကြီးကို အလုပ်ဖြုတ်ရန် လာချောင်းသည်ကို ဘယ်သူမျှမသိလိုက် ဖြစ်သွားသည်။ မြို့နယ်ပညာရေးမှူးက မြို့ကိုပြန်ရောက်သည့်အခါ လက်ပံတောရွာက မူလတန်းကျောင်းအုပ်ကြီးကို နိုင်ငံဂုဏ်ရည်ဆုချီးမြှင့်ရန် ထောက်ခံစာရေးပြီး တိုင်းပညာမင်းကြီးထံပို့လိုက်သည်။ ဆရာကြီး အသက်ပြည့်၍ အငြိမ်းစားယူပြီးမှ တော်လှန်ရေးကောင်စီအစိုးရလက်ထက်မှာ နိုင်ငံဂုဏ်ရည်ဆု ချီးမြှင့်ခံခဲ့ရသည်။

ကြာခဲ့ပါပြီ။ ဆရာကြီးရော မြို့နယ်ပညာရေးမှူးပါ ကွယ်လွန်ခဲ့ကြပါပြီ။ ဆရာကြီး၏ တပည့်တွေသည်ပင် အသက်ကြီးကြပြီဖြစ်သည်။ သူတို့ဆရာကြီးသာရှိသေးလျှင် ဆရာကြီး ကျွန်တော်၊ ကျွန်မတို့ကို ရိုက်ပါအုံးဟု ပြောကြမည်ဖြစ်သည်။ ■

မိုးစပါးကောင်းမျိုးစေ့ထုတ် ကွင်းသရုပ်ပြပွဲ ပုလဲတွင် ကျင်းပ
ပုလဲ ဒီဇင်ဘာ ၁၁
ပုလဲ မြို့နယ် ကျေးသမ္မားကျေးရွာ တောင်သူ ဦးမြင့်သန်း၏ လယ်မြေ နှစ်ဧကပေါ်၌ မြောက်ယမားဆည်ရေသောက် လယ်ယာကဏ္ဍ စိုက်ပျိုးမြေဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု စီမံကိန်းအစီအစဉ်ဖြင့် စိုက်ပျိုးထားသော မိုးစပါး ဧရာမင်းမျိုးစေ့ထုတ် (FS to RS)စိုက်ကွက်စံကွက်ရိတ်သိမ်းမှု တောင်သူကွင်း သရုပ်ပြပွဲကို ယမန်နေ့ညနေ ၄ နာရီက ကျင်းပရာ စပါးအစိုတစ်ဧက အထွက်နှုန်း ၈၈ တင်းရရှိသည်။

သရုပ်ပြပွဲသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့မှ ဝန်ထမ်းများ၊ တောင်သူများ တက်ရောက်လေ့လာကြသည်။ **မင်းခန့်စိုး (ဇေယျာမြေ)**



ကမ္ဘာ့မြောက်ခြမ်း အအေးပို ငှက်ကြီးတွေကို အကာအကွယ်ပေးနေရ

နိုဝင်ဘာ ဒီဇင်ဘာ၊ ဇန်နဝါရီလသောလများမှာ ကမ္ဘာ့မြောက်ဘက်ခြမ်း၏ အအေးဆုံးလများဖြစ်ရာ ထိုလများ၌ ဆီးနှင်းများဖုံးလွှမ်းခြင်း၊ ရေများခဲခြင်း၊ လေအေးများတိုက်ခတ်ခြင်းများရှိ၏။ ထိုဆောင်းလများ၌ ထိုဒေသ၌ ကျက်စားသောငှက်များသည် ရာသီဥတုပိုနွေးသော တောင်ဘက်ဒေသများသို့ အုပ်စုလိုက် ပြောင်းရွှေ့လေ့ရှိကြ၏။



တိရစ္ဆာန်ရုံများရှိ ငှက်များကို မူ ပေးကြရ၏။
အအေးဒဏ်မှ အကာအကွယ်ပေးရန် ဥရောပတိုက်ရှိ ချက်သမ္မတနိုင်ငံ၏
တိရစ္ဆာန်ရုံဝန်ထမ်းများက ဆောင်ရွက် တိရစ္ဆာန်ရုံတစ်ရုံတွင် ပယ်လီကန်

ငှက်ကြီးအကောင် ၂၈ ကောင်ကို မွေးထားရာ အဆိုပါငှက်ကြီးများအား အအေးဒဏ်မှ အကာအကွယ်ပေးသည့် နေရာသို့ တိရစ္ဆာန်ရုံဝန်ထမ်းများသည် ခက်ခက်ခဲခဲဖြင့် ပို့ဆောင်ကြရ၏။

ပုံမှာ တိရစ္ဆာန်ရုံဝန်ထမ်း အမျိုးသမီးကြီးတစ်ဦးက ပယ်လီကန်ငှက်ကြီးတစ်ကောင်ကို အအေးဒဏ်မှ အကာအကွယ်ပေးသောနေရာသို့ သယ်ယူသွားပုံ ဖြစ်သည်။ ပယ်လီကန်ငှက်၌ ရှည်လျားသော နှုတ်သီးကြီးရှိရာ ၎င်းနှုတ်သီးဖြင့် လူကို ထိုးဆိတ်လေ့ရှိ၏။ ထို့ကြောင့် အဆိုပါအမျိုးသမီးကြီးသည် ငှက်၏ နှုတ်သီးရှည်ကြီးကို မြဲမြံစွာဆုပ်ထားပြီးမှ ငှက်ကို သယ်ဆောင်သွားခြင်း ဖြစ်သည်။(စထရိတ်တိုင်းမိစ် ၇.၁၁.၁၉)

ခန့်ရှိသေးသော ဖျံမကလေးဖြစ်ကြောင်း သိရသည်။

ဖျံကယ်ဆယ်ရေးအဖွဲ့ဝင်များ၏ အမြန်ပြုစုပေးမှုကြောင့် ၎င်းဖျံမကလေးမှာ ပြန်လည်ရှင်သန်လာကြောင်း သိရ၏။

(စထရိတ်တိုင်းမိစ် ၂၁.၉.၁၉)



ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၏ အဆိုအရ ၎င်းဖျံမကလေးမှာ နှစ်ရက်သား

မြသိန်း

နှစ်ရက်သား ပင်လယ်ဖျံလေး၏ အံ့ဖွယ်ကံကြမ္မာ

အင်္ဂလန် နိုင်ငံမြောက်ဘက်ရှိ မြောက်ပင်လယ်ထဲ၌ မျောပါနေသော ပင်လယ်ဖျံငယ်လေးတစ်ကောင်ကို ကမ္ဘာလှည့် ခရီးသွား လှေတစ်စင်းပေါ်မှ ကမ္ဘာလှည့်ခရီးသွားနှစ်ဦးတွေ့ရှိပြီး ကယ်ဆယ်လိုက် ရသည့်ဖြစ်ရပ်တစ်ခုသည် ၂၀၁၉ စက်တင်ဘာလတွင် ဖြစ်ခဲ့၏။

အင်္ဂလန်နိုင်ငံ၏ မြောက်ဘက်ပိုင်းရှိ နော့သ်သင်းဘားလင်း ပင်လယ်ကမ်းခြေ အလွန်ရှိ ဖုန်းကျွန်းများတစ်ခုကို၌ လှေတစ်စင်းဖြင့် ခရီးသွားနေကြသော ကမ္ဘာလှည့် ခရီးသည် နှစ်ဦးသည် ရေနစ်လုနီးဖြစ်နေသည့် အဆိုပါပင်လယ် ဖျံငယ်လေးကိုတွေ့၍ ကယ်ဆယ်လိုက်ခြင်း ဖြစ်သည်။

ပင်လယ်ရေများ ဝမ်းဗိုက်ထဲရောက်နေသောကြောင့် ၎င်းဖျံငယ်လေးမှာ ခက်ခက်ခဲခဲအသက်ရှူနေရကြောင်းကို ထိုခရီးသည်နှစ်ဦးက သတိပြုမိကြသည်။ ထိုဖျံငယ်လေးကို ပင်လယ်ကမ်းခြေရှိ ပင်လယ်ဖျံကယ်ဆယ်ရေးအဖွဲ့ရှိရာသို့ ချက်ချင်းသယ်ဆောင်လာကြသည်။ ဖျံ

ကမ္ဘာကြီး ပို၍ လျင်လျင်မြန်မြန် ပူနွေးလာ

မိုး လောင်ကျွမ်းသော ရုပ်ကြွင်းလောင်စာများကြောင့် ဖန်လုံအိမ်ဓာတ်ငွေ့များသည် ကမ္ဘာလေထုကို ညစ်ညမ်းစေပြီး ကမ္ဘာ့မျက်နှာပြင်ကို ပို၍လျင်မြန်စွာ ပူနွေးစေကြောင်း၊ ဤတွေ့ရှိချက်မှာ အသစ်တပ်ဆင်အသုံးပြုလိုက်သည့် ကွန်ပျူတာများမှတစ်ဆင့် တွေ့ရှိရခြင်းဖြစ်သည်ဟု ပါရီမြို့ရှိ အေအက်ဖ်ပီသတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

ယခုလက်ရှိ ထွက်ရှိနေသည့် ကာဗွန်ငွေ့များကို နိုင်ငံနိုင်ငံနင်းနင်း မထိန်းချုပ်နိုင်ပါက ကမ္ဘာ၏ ပျမ်းမျှ အပူချိန်သည် ၂၁၀၀ ပြည့်နှစ်သို့ ရောက်လျှင် စက်မှုတော်လှန်ရေးမတိုင်မီက ပျမ်းမျှအပူချိန်ထက်ပို၍ ၆ ဒသမ ၅ မှ ၇ ဒီဂရီခဲလ်စီးယပ်စ်သို့ ရောက်ရှိမည်ဟု ပြင်သစ်နိုင်ငံ သုတေသနဌာန နှစ်ခုမှ သိပ္ပံပညာရှင်များက ပြောဆိုလိုက်ကြသည်။ ဤခန့်မှန်းတွေ့ရှိချက်မှာ ယခင်က ခန့်မှန်းတွေ့ရှိချက်ထက် ၂ ဒီဂရီခဲလ်စီးယပ်စ်ပိုသည်ဟု သိရသည်။

ယခုအခါ ကမ္ဘာ့အပူချိန်သည် စက်မှုတော်လှန်ရေးမတိုင်မီကထက် ၁ ဒီဂရီခဲလ်စီးယပ်စ်ခန့်သာ ပူနေရုံရှိသေးသည်။ ကမ္ဘာသည် ကြောက်စရာ

ကောင်းသော အပူလှိုင်းများ မိုးခေါင်ပြီး ပူပြင်းခြောက်သွေ့မှုများ၊ ရေကြီးခြင်းများ၊ ဖျက်အားကောင်းသော အပူပိုင်းမုန်တိုင်းများ၊ ပင်လယ်ရေမြင့်တက်လာမှုများ စသော အဖျက်လုပ်ရပ်များနှင့်ကြုံတွေ့နေကြရ၏။

နောက်ဆုံးပေါ်ကွန်ပျူတာများ အကူအညီဖြင့် ကမ္ဘာလေထုကို လေ့လာခြင်း၊ မိုးတိမ်များကို လေ့လာခြင်း၊ ကမ္ဘာကြီးပူနွေးမှုကို လေ့လာခြင်းတို့ကို ပြုလုပ်ရာ၌ ပို၍တိကျမှန်ကန်မှုများကို ရရှိသည်ဟု သိပ္ပံပညာရှင်တို့က ပြောကြသည်။ အထူးသဖြင့် လေထုအတွင်း ကာဗွန်ဓာတ်ငွေ့များ တိုးလာမှုအခြေအနေကို အဆိုပါကွန်ပျူတာများက တိတိကျကျပြသသည်ဟု သိရသည်။

ယနေ့ကမ္ဘာကြီးပူနွေးနေခြင်း၏ အဓိကအကြောင်းရင်းကြီးမှာ စက်ရုံများ၊ သယ်ယူပို့ဆောင်ရေးယာဉ်များ၊ ဓာတ်အားပေးစက်ရုံများ၊ တောမီးများစသည်တို့မှ ထွက်ရှိလာသည့်ဖန်လုံအိမ်ဓာတ်ငွေ့များကြောင့်ဖြစ်ရာ “ပူနွေးခြင်းလျော့ကျသွားအောင် ကျွန်ုပ်တို့လူသားများ ဆောင်ရွက်ရမည်မှာ ခက်ခက်ခဲခဲမဟုတ်။ ရိုးရိုးရှင်းရှင်းလေးပင်ဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ ဖန်လုံ အိမ်ဓာတ်ငွေ့များ ထုတ်လွှတ်နေခြင်းကို ယနေ့မှစ၍ ယခုအချိန်မှစ၍ လျော့ကျအောင်လုပ်ကြပါ။ မနက်ဖြန်မှလုပ်မည်ဟု မရွေးဆိုင်းပါနှင့်” ဟု သိပ္ပံပညာရှင်ကြီးတစ်ဦးက ပြောဆိုလိုက်၏။

(စထရိတ်တိုင်းမိစ် ၁၈.၉.၁၉)



လူအများကို ဒုက္ခပေးနေသော ဆီးချိုရောဂါ

ယနေ့ ခေတ်တွင် လူတို့ကိုဒုက္ခပေးနေသည့်ရောဂါများတွင် ဆီးချိုရောဂါသည် ထိပ်ဆုံးစာရင်းတွင် ပါဝင်၏။ ကျန်းမာရေးဆိုင်ရာပုဂ္ဂိုလ်များ၏ အဆိုအရ အချို့ဓာတ်စားသုံးမှုများလွန်းခြင်းကြောင့် ဆီးချိုရောဂါကို ခံစားကြရသည်ဟု သိရသည်။

အာရှတိုက်၏ ဖွံ့ဖြိုးသော စီးပွားရေးဖွံ့ဖြိုးသော စင်ကာပူနိုင်ငံတွင် ဆီးချိုရောဂါတိုက်ဖျက်ရေး၌ နှစ်စဉ် စင်ကာပူဒေါ်လာကို တစ်ဘီလီယံကျော် (ဒေါ်လာသန်း ၁၀၀၀ ကျော်) သုံးနေရသည်ဟု သိရသည်။ ထို့ကြောင့် စင်ကာပူ ကျန်းမာရေးဘုတ်အဖွဲ့သည် အစားအစာနှင့် အချိုရည်ထုတ်လုပ်သော လုပ်ငန်းရှင်များအား အစားအစာနှင့် အချိုရည်များတွင် အချို့ဓာတ်(သကြားဓာတ်)ပါဝင်မှုကို လျှော့ချရန် ဆွေးနွေးလျက်ရှိ၏။

ယနေ့လူနေမှုဘဝ၌ အစားအစာများနှင့်အရည်များတွင် အချို့ဓာတ်ပါဝင်မှုများက စားသုံးသူများကို (အထူးသဖြင့် ကလေးသူငယ် လူငယ်လူရွယ်များကို) အလွန်ဆွဲဆောင်လျက် ရှိ၏။

စင်ကာပူအစိုးရသည် လူတို့၏ ကျန်းမာရေးကို ဒုက္ခပေးနေသည့် ဆီးချိုရောဂါတိုက်ဖျက်ရေးအတွက် အစားအစာများနှင့် အရည်များကို ထုတ်ဝေထားသည့် ဘူးများ၊ ပုလင်းများစသည်တို့တွင် အချို့ဓာတ်မည်မျှပါဝင်သည်ကို စားသုံးသူသိရန် ရှင်းရှင်းလင်းလင်းဖော်ပြရေးကို တွန်းအားပေးလျက်ရှိပြီး အချို့ဓာတ်များသော အစားအစာများနှင့် အရည်များ

ကို သတင်းစာ၊ ရုပ်မြင်သံကြားစသည်တို့တွင် ကြော်ငြာခြင်းကို တားဆီးရန် ဆောင်ရွက်နေ၏။

ထို့ပြင် ပြည်သူလူထုကိုလည်း အချို့ဓာတ်မများသည့် အစားအစာများနှင့် အရည်များကိုသာ ရွေးချယ်စားသောက်ရန် ပညာပေးသွားမည် ဖြစ်၏။

၂၀၁၈ ခုနှစ်တွင် စင်ကာပူ ကျန်းမာရေးဌာန၏ ကွင်းဆင်းလေ့လာဆန်းစစ်ချက်အရ စင်ကာပူတွင် အချို့ရည်များကို နေ့စဉ် သောက်သုံးမှု၌ သကြားဓာတ်ပါဝင်မှုသည် သောက်သုံးသူတစ်ဦးလျှင် လက်ဖက်ရည်ဇွန်း ၁၂ ဇွန်းကျော်ခန့် ပါဝင်မှုရှိနေကြောင်းကို တွေ့ရ၏။

စင်ကာပူကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက မိမိတို့သည် လာမည့်မျိုးဆက်သစ်များ၏ ကျန်းမာရေးကောင်းရန် ဆီးချိုရောဂါတိုက်ဖျက်ရေးကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူလူထုအနေဖြင့်လည်း မိမိတို့၏ ဆီးချိုရောဂါတိုက်ဖျက်ရေးအစီအစဉ်ကို ဝိုင်းဝန်းကူညီကြစေလိုကြောင်းဖြင့် ပြောဆိုလိုက်၏။

(စထရိတ်တိုင်းမိစ် ၁၁.၁၀.၁၉)

ပူပြင်းခြောက်သွေ့ခြင်းကြောင့် လင်းနို့များစွာ သေဆုံး

ရှာသိ ဥတုပူပြင်းခြောက်သွေ့မှုကာလရည် ကြာလာခြင်းကြောင့် ဩစတြေးလျနိုင်ငံဒေသအချို့၌ လင်းနို့ကောင်ရေများစွာသည် အစာရေစာပြတ်လပ်ပြီး သေဆုံးနေကြရသည်ဟု ဩစတြေးလျနိုင်ငံ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူတို့က ပြောဆိုကြသည်။

၂၀၁၉ စက်တင်ဘာလဆန်းပိုင်းမှစ၍ ဩစတြေးလျနိုင်ငံ ကွင်းစလန်နှင့် နယူးဆော့သ်ဝေးဒေသများ၌ သေဆုံးလာသော လင်းနို့ကောင်ရေများသည် အလွန်များလာသည်ဟု သိရသည်။

လင်းနို့များ ယင်းကဲ့သို့အသေများလာခြင်းမှာ ရာသီဥတုဖောက်ပြန်ပြီး ၎င်းတို့အတွက် အစာရေစာအလွန်ရှားပါးသောကြောင့်ဟု သိရသည်။

ဩစတြေးလျနိုင်ငံရှိ ကိုအာလာသတ္တဝါများ၏ အဓိကအစားအစာဖြစ်သော ယူကလစ်တစ်ပင် (အရွက်များ) ရှင်သန်ပေါက်ပွားရေးအတွက် လင်းနို့များသည် ဝတ်မှုန်ကူးပေးခြင်းအလုပ်ကိုလုပ်ကြ၏။

ကွင်းစလန်ဒေသ သဘာဝပတ်ဝန်းကျင်ဌာနမှ တာဝန်ရှိသူများ၏

အပြောအရ လင်းနို့များအစာရေစာပြတ်လပ်ခြင်းမှာ ရာသီဥတုပူပြင်းခြင်း၊ တောမီးများလောင်ခြင်းနှင့် လေမုန်တိုင်းများကြောင့်ဖြစ်သည်ဟု သိရသည်။

ဩစတြေးလျနိုင်ငံ မိုးလေဝသဌာန၏ ကြိုတင်ခန့်မှန်းချက်တစ်ခုတွင် နယူးဆော့သ်ဝေးဒေသတစ်ခုလုံးနှင့် ကွင်းစလန်ဒေသသုံးပုံနှစ်ပုံသည် ပူပြင်းခြောက်သွေ့မှုဒဏ်ကို အကြီးအကျယ်ခံနေရသည်ဟု ဖော်ပြထားသည်။

လွန်ခဲ့သည့် ၂၀၁၈ ခုနှစ်၌လည်း ဩစတြေးလျနိုင်ငံတွင် အပူရှိန်လွန်ကဲမှုကြောင့် လင်းနို့များစွာသည် သေပွဲဝင်ခဲ့ကြရသည်ဟု ဆစ်ဒနီမြို့ အေအက်ဖ်ပီသတင်းဌာနမှ သတင်းရေးသားလိုက်သည်။

(ဘန်ကောက်ပို့စ် ၂၆.၉.၁၉)



ကျေးရွာလမ်းတံတား၊ သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးလင်းရေး အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးလာ မြန်မာ-ကိုရီးယား စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဖိရမ် နေပြည်တော်တွင် ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၁၁

မြန်မာ -ကိုရီးယား စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဖိရမ် (Myanmar - Korea Agriculture and Rural Development Forum) ကို ယနေ့နံနက် ၉ နာရီက နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး သင်တန်းကျောင်းခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။



မြန်မာ-ကိုရီးယား စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဖိရမ်သို့ ပြည်ထောင်စုဝန်ကြီးဌာနများမှ ဒုတိယ ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့၏ ရေးရာ ကော်မတီများမှ ဥက္ကဋ္ဌများ၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယား သံအမတ်ကြီး Mr.Lee Sang-Hwa၊ နေပြည်တော်ကောင်စီဝင်၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးအေဂျင်စီ (KOICA) မှ Chief Representative Ms.Lee YounSoo၊ စီမံကိန်းမန်နေဂျာ Mr.Lee Song Woo

နှင့် တာဝန်ရှိသူများ၊ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာသစ် လှုပ်ရှားမှုကျေးရွာခေါင်းဆောင်များ တက်ရောက်ကြသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက အဖွင့်အမှာစကားပြောကြား ရာတွင် KOICA အထောက်အပံ့ဖြင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိသော မြန်မာဆယ်မာအူးလ်အွန်ဒုန် ကျေးရွာသစ် လှုပ်ရှားမှုစီမံကိန်းသည် ကိုရီးယား-မြန်မာ နှစ်နိုင်ငံအကြား ရေရှည်တည်တံ့ခိုင်မြဲသော ချစ်ကြည်ရင်းနှီးမှုများကို တိုးတက်ဖော် ဆောင်နိုင်ခဲ့ကြောင်း၊ စီမံကိန်းအောင်မြင်မှု ရလဒ်များအဖြစ် ကျေးရွာများ၏ လမ်းတံတားသောက်သုံးရေရရှိရေး



လျှပ်စစ်မီးလင်းရေးစသည့် အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးလာသကဲ့သို့ ကျေးရွာသူ ကျေးရွာသားများ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာ ခံယူချက်များ မှန်ကန်ပြောင်းလဲလာခြင်း စုပေါင်း ဆောင်ရွက်မှု အားကောင်းလာခြင်း အစရှိသည့် မျက်စိဖြင့် မမြင်မတွေ့ရသော် လည်း တန်ဖိုးရှိသောရလဒ်များကို ရရှိခဲ့ကြောင်း။

ကျေးရွာခေါင်းဆောင်များ၏ မိမိ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ဆောင်လမ်းပြဆောင်ရွက်ပေးမှု၊ ကျေးရွာသူ၊ ကျေးရွာသားများ ကိုယ့်အား ကိုယ်ကိုးခြင်း၊ လုံ့လဝီရိယရှိခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းစသည့် ဆယ်မာ အူးလ်အွန်ဒုန်၏ အခြေခံစိတ်ဓာတ်ကောင်း များဖြင့် ပူးပေါင်းဆောင်ရွက်မှုတို့ကြောင့် စီမံကိန်းကျေးရွာများအားလုံး သိသာစွာ ဖွံ့ဖြိုးအောင်မြင်မှုရရှိခဲ့ကြောင်း၊ စီမံကိန်း ကျေးရွာဖွံ့ဖြိုးတိုးတက်မှုများ ရေရှည် တည်တံ့ရေးနှင့် အခြားကျန်ရှိနေသည့် ကျေးရွာများပါ လိုက်ပါဖွံ့ဖြိုးလာစေရေး အတွက် ဝန်ကြီးဌာနအနေဖြင့် လိုအပ် သည့် လမ်းညွှန်ချက်၊ မူဝါဒနှင့်နည်း



ကိုရီးယားသံအမတ်ကြီး Mr.Lee Sang-Hwa ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားစဉ်။

ဗျူဟာများကို စနစ်တကျချမှတ်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူအဆင့်ဆင့်၏ ကြီးကြပ်မှုများနှင့်အတူ ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယား သံအမတ် ကြီး Mr.Lee Sang Hwaနှင့် စိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းတို့က ကြိုဆိုနှုတ်ခွန်းဆက် စကားများ ပြောကြားကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ် ကြီး Mr.Lee Sang Hwa၊ KOICA မှ Chief Representative Ms.Lee YounSooနှင့် စီမံကိန်းမန်နေဂျာ Mr.Lee Song Woo တို့အား အမှတ်တရ ဂုဏ်ပြု လက်ဆောင်များ ပေးအပ်ကာ စုပေါင်း အမှတ်တရဓာတ်ပုံရိုက်ကူးကြသည်။

ဆက်လက်၍ စီမံကိန်းမန်နေဂျာ Mr.Lee Song Woo က စီမံကိန်း၏ တိုးတက်မှုအခြေအနေများကို လည်းကောင်း၊ ကျေးရွာခေါင်းဆောင်များက မိမိတို့ ကျေးရွာများအလိုက် စီမံကိန်းအကောင် အထည်ဖော်မှုနှင့် ရလဒ်များကို လည်းကောင်း၊ စီမံကိန်းဒါရိုက်တာ

ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကို က ဆယ်မာအူးလ်အွန်ဒုန်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ နှင့် တိုးချဲ့ဆောင်ရွက်သွားမည့် အစီအစဉ် များကိုလည်းကောင်း ရှင်းလင်းတင်ပြ ကြသည်။

ယင်းနောက် ၂၀၁၉-၂၀၂၀ ခုနှစ် တွင် တိုင်းဒေသကြီး/ပြည်နယ်ရန်ပုံငွေဖြင့် ကျေးရွာသစ်လှုပ်ရှားမှု စံပြကျေးရွာ ၂၆ ရွာ တိုးချဲ့ဆောင်ရွက်မည့် စစ်ကိုင်းနှင့်မန္တလေး တိုင်းဒေသကြီး၊ ရခိုင်နှင့်ရှမ်းပြည်နယ်တို့ အား ဂုဏ်ပြုသောအားဖြင့် KOICA မှ Chief Representative Mr.Lee Youn Soo က ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းထံ ကွန်ပျူတာနှင့် ရုံးလုပ်ငန်းသုံး ပစ္စည်းများကို လွှဲပြောင်းပေးအပ်သည်။

ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း စံပြကျေးရွာ ၁၁၀ သို့ ဂုဏ်ပြုမှတ်တမ်း လွှာများ ချီးမြှင့် ပေးအပ်ပြီးနောက် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့်အဖွဲ့ သည် စံပြကျေးရွာများမှ ထုတ်လုပ်သည့် လှည်းကုန်ပစ္စည်းများနှင့် သင်တန်းကျောင်း အား လှည့်လည်ကြည့်ရှု အားပေး ကြသည်။

နေ့လယ်ပိုင်းတွင် မြန်မာ-ကိုရီးယား စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဖိရမ်ကို ဆက်လက်ကျင်းပရာ တာဝန်ရှိသူ အသီးသီးက မြန်မာနိုင်ငံ၏ ကျေးလက် ဒေသဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒများကို လည်းကောင်း၊ စီမံကိန်းလွန်ကာလ ကျေးရွာ ရန်ပုံငွေစီမံခန့်ခွဲမှု လမ်းညွှန်ချက်



ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်း ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားစဉ်။

များကိုလည်းကောင်း၊ စိုက်ပျိုးပညာပေး ရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး သင်တန်းကျောင်း၏ အခန်းကဏ္ဍကို လည်းကောင်း၊ လက်ရှိဆောင်ရွက်နေသည့် မြစ်စိမ်းရောင်စီမံကိန်းနှင့် မြန်မာ ဆယ်မာအူးလ်အွန်ဒုန်စီမံကိန်း၏ ပူးပေါင်း ဆောင်ရွက်မှု အခြေအနေများကို လည်းကောင်း၊ မြန်မာဆယ်မာအူးလ် အွန်ဒုန် စီမံကိန်း၏ ရလဒ်များအပေါ် စစ်တမ်းကောက်ယူသည့်ပုံစံများကို လည်းကောင်း ဝိုင်းဝန်းဆွေးနွေးတင်ပြ ကြသည်။

ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း၏ အကျိုးဆက်အဖြစ် ယခု ၂၀၁၉-၂၀၂၀ ခုနှစ်တွင် တိုင်းဒေသကြီး/ပြည်နယ် ရန်ပုံငွေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁၀ ရွာ၊ မန္တလေးတိုင်းဒေသကြီးတွင် ၁၀ ရွာ၊ ရခိုင်ပြည်နယ်တွင် ၁၂ ရွာနှင့် ရှမ်း ပြည်နယ်တွင် တစ်ရွာ၊ စုစုပေါင်း ၂၆ ရွာကို အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်သည်။ KOICA အထောက်အပံ့ ဖြင့် ဆယ်မာအူးလ်အွန်ဒုန်စီမံကိန်းအဆင့် ၂ အဖြစ် ICT Supported Participatory Rural Development Project for Hinder Landကိုလည်း ၂၀၂၀ ပြည့်နှစ်မှ





စာ - ၁၀ ကျေးရွာ၊ လမ်းတံတား မှ

၂၀၂၅ ခုနှစ်အထိ အမေရိကန်ဒေါ်လာသန်း ၂၀ အထောက်အပံ့ဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်ခုနစ်ခုတို့တွင် အကောင်အထည် ဖော်ဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွက် လျက်ရှိသည်။

၂၀၁၉ မှ ၂၀၂၃ ခုနှစ်အထိ တိုင်းဒေသကြီး/ပြည်နယ် ၁၀ ခု၏

မြို့နယ် ၂၇ မြို့နယ်တွင် ဆောင်ရွက်မည့် မြန်မာစိုက်ပျိုးပညာပေးရေးလုပ်ငန်း စွမ်းဆောင်မှုမြှင့်တင်ခြင်းစီမံကိန်း ကိုလည်း စိုက်ပျိုးရေးဦးစီးဌာနနှင့် KOICA တို့ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၉ ရက်တွင် နှစ်ဖက် သဘောတူလက်မှတ်ရေးထိုးပြီးဖြစ်သည်။

MOALIပြန်ကြားရေး



ချင်းတွင်းမြစ်ဝှမ်း ရာသီဥတုဒဏ်ခံနိုင်သည့် စိုက်ပျိုးရေး၊ သစ်တောနှင့်မြေအသုံးချမှုစီမံကိန်း ပဏာမညှိနှိုင်းဆွေးနွေး

ရေဆင်း ဒီဇင်ဘာ ၂

ကုလ သမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ အထောက်အပံ့ဖြင့် ချင်းတွင်းမြစ်ဝှမ်းဒေသများတွင် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသည့် စိုက်ပျိုးရေး၊ သစ်တောနှင့်မြေအသုံးချမှု (Climate Resilient Agriculture, Forestry and Land Use in Chindwin River Basin, CAFOLU-Chindwin) စီမံကိန်း သုတေသနလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရန် Mr.Matthias Seebauer ဦးဆောင်သောအဖွဲ့သည် ရေဆင်းစိုက်ပျိုးရေး သုတေသနဦးစီးဌာနသို့ ယနေ့မွန်းလွဲပိုင်းက လာရောက်ရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နိုင်ကြည်ဝင်းနှင့် သုတေသနပညာရှင်များက နဝရတ်အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံဆွေးနွေးကြသည်။ (ပုံ)

အဆိုပါစီမံကိန်းသည် ချင်းတွင်းမြစ်ဝှမ်းဒေသများတွင် စိုက်ပျိုးထုတ်လုပ်မှု နည်းပါးခြင်းနှင့် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသော စိုက်ပျိုးရေး၊ သစ်တောနှင့်မြေအသုံးချမှုဆိုင်ရာ လုပ်ငန်းများတွင် အစိုးရနှင့်ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်နိုင်ရန်အတွက် အခြေအနေကောင်းများ တည်ဆောက်နိုင်ရန် ရည်ရွယ်၍ သုတေသနလုပ်ငန်းများ အဓိကဆောင်ရွက်သွားမည်ဖြစ်ရာ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် အခြေခံစစ်တမ်းများ ကောက်ယူခြင်း၊ ချင်းတွင်း



မြစ်ဝှမ်းဒေသတစ်လျှောက်ရှိတောင်သူများနှင့်ပူးပေါင်းဆောင်ရွက်ခြင်း၊ တောင်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေရှည်တည်တံ့သောရာသီဥတုနှင့်လိုက်လျောညီထွေသည့် ဘက်ပေါင်းစုံပေါင်းစည်းစိုက်ပျိုးရေးနှင့်သစ်တောစနစ် ထူထောင်ရေးတို့အတွက် သုတေသနနှင့်နည်းပညာလုပ်ငန်းများကို ညှိနှိုင်းဆွေးနွေးကြသည်။

စိုက်ပျိုးရေးသုတေသနဦးစီးဌာန



မြစ်ဝှမ်းရောင်ကျေးရွာစီမံကိန်း လျှပ်စစ်ထရန်စဖော်မာတပ်ဆင်ခြင်း ကွင်းသင်း စစ်သေး

ဆားလင်းကြီး ဒီဇင်ဘာ ၆

ဆား လင်းကြီးမြို့နယ်အတွင်းရှိ မြစ်ဝှမ်းရောင်ကျေးရွာစီမံကိန်းဝင် ၃၁ ရွာအနက် မတောင့်တကျေးရွာ၌ စီမံကိန်းရန်ပုံငွေမှ အတိုးရရှိငွေနှင့် လူထုထည့်ဝင်ငွေတို့ပူးပေါင်း၍ လျှပ်စစ်ထရန်စဖော်မာတပ်ဆင်ခြင်းပြီးစီးမှုအခြေအနေများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးခိုင်နှင့်ဝန်ထမ်းများက ယမန်နေ့ နံနက် ၁၁ နာရီတွင် ကွင်းဆင်းစစ်ဆေးကြသည်။ (ပုံ)

ဆားလင်းကြီးမြို့နယ် ဒူးထောက်၊ ထန်းပု၊ တုံရွာမ၊ ထန်းတော၊ သာယာကုန်း၊ ညောင်ပင်တို၊ မတောင့်တ၊ ဘိုက်သရက်၊ ရွှေသမင်၊ ရွာသစ်ကုန်း၊ ကျွဲချိတော၊ ကံကြီးတော၊ ရေမိန်(မ)၊ ရုံးပင်ရိုး၊ ဇီးပင်(မ)၊ ဇီးပင်(တ)၊ ညောင်ပင်သာ၊ ဆုံတား၊ ကျိုင်းခမောက်၊ ချောင်းရိုး၊ ဖလန်ကန်၊ ခွန်သာ၊ သရက်ကိုင်း၊ ညောင်ပင်ကိုင်း၊ လင်းစားကျက်၊ တရား၊ မကျီးတန်း၊ ရွှေချမ်းသာ၊ ဇီးချိုင့်၊ တဲကြီး ကျေးရွာနှင့် ဆားခါးကျေးရွာများတွင် မြစ်ဝှမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေမှ ကျေးရွာတစ်ရွာလျှင် ငွေကျပ်သိန်း ၃၀၀ နှုန်း ထူထောင်ပေးထားသည်။ မင်းခန့်စိုး (ဇေယျာမြေ)

ရှေ့ပိုင်း - စိုက်ပျိုးရေးသိပ္ပံဆရာများမှ

ဖွင့်ပွဲအခမ်းအနားသို့ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦးနှင့်ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ ညွှန်ကြားရေးမှူးများ၊ တွဲဖက်ပါမောက္ခများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ သင်တန်းပို့ချသည့်ဆရာ၊ ဆရာမများ၊ စိုက်ပျိုးရေးသိပ္ပံကျောင်းများမှ သင်တန်းသားဆရာ၊ ဆရာမများ တက်ရောက်ကြသည်။

သင်တန်းတက်ရောက်လာသော ဆရာ၊ ဆရာမများအနေဖြင့်လည်း ဤသင်တန်းတွင် ကိုယ်တိုင်ပါဝင်၍ တက်ကြွစွာလေ့ကျင့်သင်ယူကြပြီး သင်တန်းတက်ရောက်ခွင့်မရရှိသေးသော အခြားဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများထံသို့ လက်ဆင့်ကမ်းပေးကြဖို့ တိုက်တွန်းပါကြောင်း ဒုတိယဝန်ကြီးက အဖွင့် အမှာစကားတွင် ထည့်သွင်းပြောကြားသည်။ အခမ်းအနားတွင် နိုင်ငံခြားရေး

ဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းလေ့ကျင့်ရေးသင်တန်းကျောင်းနှင့် စိုက်ပျိုးရေးသိပ္ပံဌာနခွဲ ညွှန်ကြားရေးမှူးက မဲခေါင်-လန်ချန်း ဒုတိယအကြိမ် အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပြီးခဲ့သည့် စီမံကိန်းဆိုင်ရာများ၊ ယနေ့ဖွင့်လှစ်သည့် တိရစ္ဆာန်မွေးမြူရေး Animal Husbandry သင်တန်းဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများအဖွဲ့ဝင်အဖြစ် ပါဝင်သည့် မဲခေါင်ဒေသတွင်း နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေးနှင့်လူမှုရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်ဖြစ်သည့် မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်ရေးအစီအစဉ် (Mekong-Lancang

Cooperation) အထူးရန်ပုံငွေအဖွဲ့မှ ဒုတိယအသုတ်အနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်မည့် စီမံကိန်း ၁၁ ခုရွေးချယ်ထောက်ပံ့မှုတွင် စိုက်ပျိုးရေးဦးစီးဌာနက စီမံကိန်းငါးခုရရှိခဲ့၍ ဝန်ထမ်းလေ့ကျင့်ရေးသင်တန်းကျောင်းနှင့် စိုက်ပျိုးရေးသိပ္ပံဌာနခွဲ တစ်ခုပါဝင်ပြီး စီမံကိန်းအရ စိုက်ပျိုးရေးသိပ္ပံဆရာများ၏ အရည်အသွေးမြှင့်တင်ရေးအတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ တစ်လသင်တန်းလေးခုအနက် ယခုသင်တန်းသည် တတိယအကြိမ် ဖြစ်သည်။ သင်တန်းတစ်ကြိမ်လျှင် ဆရာ၊ ဆရာမ ၃၀ ဦးတို့ကို သင်ကြားရေးစွမ်းရည်မြှင့်တင်ပေးနိုင်မည်ဖြစ်၍ ယနေ့အထိ ဆရာ ဆရာမ ၉၀ ဦးကို လေ့ကျင့်ပျိုးထောင်ပေးနိုင်ခဲ့ကာ သင်တန်းတက်ရောက်ခဲ့ပြီးသော ဆရာ၊ ဆရာမများမှ ဆင့်ပွားသင်တန်းများ ပြန်လည်ပို့ချခြင်းဖြင့် စီမံကိန်းတစ်ခုလုံး၏ ၇၅ ရာခိုင်နှုန်းကို အကောင်အထည်ဖော်နိုင်ခဲ့သည်။

MOALIပြန်ကြားရေး



စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန နိုင်ငံခြားဈေးငွေစီမံကိန်းဆိုင်ရာ ဦးဆောင်ကော်မတီ အစည်းအဝေး (၄/၂၀၁၉) ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၁၆

စိုက် ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန နိုင်ငံခြားဈေးငွေ စီမံကိန်းများဆိုင်ရာ ဦးဆောင်ကော်မတီ အစည်းအဝေး (၄/၂၀၁၉) ကို ယနေ့ညနေပိုင်းက နေပြည်တော် ရုံးအမှတ် ၁၅ ၌ ကျင်းပရာ အခမ်းအနားသို့ ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးလှကျော်နှင့် ကော်မတီဝင်များဖြစ်ကြသည့် အမြဲတမ်းအတွင်းဝန်များ၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြသည်။

ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ဆောင်ရွက်ဆဲစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ ရန်ပုံငွေကြေးများ ထိရောက်အကျိုးရှိစွာ သုံးစွဲရေးနှင့် လုပ်ငန်းလျာထားချက်များအတိုင်း အရည်အသွေး ပြည့်မီစွာဖြင့် သတ်မှတ်ကာလပြီးစီးရေး စိစစ်ကြပ်မတ်ရန် လိုအပ်သကဲ့သို့ ညှိနှိုင်းဆဲစီမံကိန်းများနှင့်ပတ်သက်၍ လည်း လုပ်ငန်းများ မြန်ဆန်ထိရောက်စေရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ကိစ္စ၊ ညှိနှိုင်းရန်ကိစ္စများနှင့် ကြိုတင်ဆောင်ရွက်ရမည့်လုပ်ငန်းများအား အချိန်နှင့်တပြေးညီ ဆောင်ရွက်ထားကြရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ဟုမ္မလင်းမြို့နယ်တွင် အပင်ဇီဝမျိုးကွဲများ ထိန်းသိမ်းခြင်း အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

ဟုမ္မလင်း ဒီဇင်ဘာ ၇



ဟုမ္မလင်း မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် အပင်ဇီဝမျိုးကွဲများ ထိန်းသိမ်းခြင်းနှင့် အပင်မျိုးသစ် အကာအကွယ်ပေးရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပရာ စိုက်ပျိုးရေးသုတေသနဦးစီးဌာန (ရေဆင်း)မှ သုတေသနအရာရှိ ဒေါက်တာ ပပဝင်းက သီးနှံမျိုးသစ်များ၊ ဒေသမျိုးကွဲသီးနှံများနှင့် အရိုင်းပင်များ၏ ဇီဝမျိုးအရေးပါမှုနှင့် အဆိုပါ အပင်ဇီဝမျိုးကွဲများ (Plant Genetic Diversity) များ ပျက်သုဉ်းပျောက်ကွယ်မသွားစေရန်အတွက် ထိန်းသိမ်းအသုံးပြုသွားကြရန် ဆွေးနွေးပညာပေးသည်။

သင့်လုပ်ငန်းများ အောင်မြင်တိုးတက်လိုလျှင် လယ်ယာစီးပွားသတင်းဂျာနယ်တွင် ကြော်ငြာပါ။

တင်ပြချက်များနှင့်စပ်လျဉ်း၍ ဦးဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပြီး ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားသည်။

အစည်းအဝေးတွင် ဈေးငွေစီမံကိန်းဆိုင်ရာ ဆောင်ရွက်ပြီးစီးမှုများနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းဆိုင်ရာများ၊ ၃/၂၀၁၉ အစည်းအဝေးဆုံးဖြတ်ချက်ပါကိစ္စရပ်များ၊ ဆောင်ရွက်ဆဲစီမံကိန်းလုပ်ငန်းများ၏ အခြေအနေနှင့် ဆက်လက်ဆောင်ရွက်ရန်ကိစ္စရပ်များကို ဆွေးနွေးကြသည်။

၂၀၁၅-၂၀၁၆ ခုနှစ် ဧပြီလမှ ၂၀၁၉ ခုနှစ် စက်တင်ဘာလကုန်အထိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း

ဝန်ကြီးဌာန၏ ဆောင်ရွက်ဆဲဈေးငွေစီမံကိန်းများတွင် သမဝါယမကဏ္ဍသုံးခု၊ စိုက်ပျိုးရေးကဏ္ဍရစ်ခုနှင့် မွေးရေး၊ ကျေးလက်ကဏ္ဍရစ်ခု စုစုပေါင်း ၁၈ ခုရှိကြောင်း၊ ညှိနှိုင်းဆဲဈေးငွေစီမံကိန်းသုံးခုတွင် စိုက်ပျိုးရေးဝင်ငွေတိုးတက်စေရေး စီမံကိန်းအဆင့် ၂၊ ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းအားကောင်းသော လူထုဖွံ့ဖြိုးရေးစီမံကိန်းနှင့် ဒေသတွင်းအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေး (မြို့ရေရရှိရေး) စီမံကိန်းတို့ပါဝင်ပြီး အထောက်အပံ့ စီမံကိန်းများတွင် ဆောင်ရွက်ဆဲ ၁၂၈ ခု၊ ညှိနှိုင်းဆဲ ၅၅ ခု စုစုပေါင်း ၁၈၃ ခုရှိကြောင်း သိရသည်။

MOALI ပြန်ကြားရေး

ဇေယျာသီရိမြို့နယ် အရည်အသွေးမီ ရောမင်းမျိုးစေ့ထုတ်စိုက်ကွက် ရိတ်သိမ်း

နေပြည်တော် ဒီဇင်ဘာ ၅

နေပြည် တော် ဇေယျာသီရိမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မအူတောအုပ်စု တောင်သူ ဦးတင်သိန်း ၏လယ်မြေ ၁၀ ဧကတွင် (Minoru RX 61) ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခဲ့သည့် အရည်အသွေးပြည့်မီသော ရောမင်းစပါးမျိုးစေ့ထုတ်စိုက်ခင်း (မျိုးသန့်မျိုးပွားမျိုးစေ့မှ စီးပွားဖြစ် မျိုးသန့်မျိုးစေ့) စံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်သည်။

စံပြကွက်ရိတ်သိမ်းပွဲသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နိုင်ကြည်ဝင်း၊ နေပြည်တော်တိုင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူးများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်မှ တောင်သူများ တက်ရောက်၍ နည်းပညာပိုင်းဆိုင်ရာ မှတ်တမ်းများ ကောက်ယူကြသည်။

အဆိုပါ ၀ ဒသမ ၁၀ ဧက စံကွက်ရိတ်သိမ်းရာတွင် စပါးအစိုဓာတ် ၈ ဒသမ ၅ တင်းထွက်ရှိခဲ့ပြီးဖြစ်ရာ တစ်ဧကအထွက်နှုန်းမှာ ၈၅ တင်းထွက်ရှိသည်။

စိုက်ပျိုးရေးသုတေသနဦးစီးဌာန



တရုတ်နိုင်ငံ Guangxi University မှ ပါမောက္ခများ သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးညှိနှိုင်း

နေပြည်တော် နိုဝင်ဘာ ၂၈

ရန်ကုန် တက္ကသိုလ် ရုက္ခဗေဒဌာနမှ ပါမောက္ခ ဒေါက်တာဗေဒါ ဦးဆောင်၍ Guangxi University, Phytopathology နှင့် Entomology ဌာနတို့မှ ပါမောက္ခများသည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၌ ဆောင်ရွက်နေသည့် သုတေသနလုပ်ငန်းများကိုလေ့လာရန်နှင့် သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ရေဆင်း နေပြည်တော်သို့လာရောက်ကြရာ ညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ၊ ဌာနစုတာဝန်ခံများက နဝရတ်ခန်းမတွင် ယနေ့ တွေ့ဆုံဆွေးနွေးသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် စပါး၊ ပီလောပီနီ၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံသီးနှံများ စိုက်ပျိုးထုတ်လုပ်ရာ၌ နည်းပညာများတိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာ သုတေသနလုပ်ငန်းများ၊ အပင်ပိုးမွှားရောဂါကာကွယ်ရေးဆိုင်ရာ သုတေသနလုပ်ငန်းများ၊ ပြောင်းလဲလာသည့် ရာသီဥတုနှင့်လိုက်လျောညီထွေရှိပြီး ရောဂါဒဏ်ခံနိုင်ရည်ရှိသည့် အထွက်ကောင်းမျိုးများ၊ ရေ၊ မြေဒေသနှင့် ကိုက်ညီသည့် စိုက်ပျိုးနည်းစနစ်များအား ပူးပေါင်းဆောင်ရွက်ရန်အတွက် ညှိနှိုင်းဆွေးနွေးကြသည်။

ထို့နောက် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့်ပန်းမန်သုတေသနဌာနစုကွင်းအမှတ် ၁ ရှိ သရက်နှင့်ကျွဲကောသီးနှံ သုတေသနစိုက်ခင်းများနှင့် စပါးသီးနှံ သုတေသနဌာနစုကွင်းရှိ လက်ရှိဆောင်ရွက်နေသော စပါးသီးနှံသုတေသနလုပ်ငန်းများကို လေ့လာကြသည်။

စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရှည်မတက် ၏ အင်္ဂလိပ်အမည်မှာ wild asparagus ဟုခေါ်ပြီး Asparagus Root ဟုလည်း လူသိများ၏။ အိန္ဒိယနိုင်ငံတွင်မူ ယင်းကို shatavari ဟု ခေါ်ဆိုကြ၏။ ယင်း၏ ရုက္ခဗေဒအမည်မှာ *Asparagus racemosus* ဖြစ်ကာ မျိုးရင်း Liliaceae တွင် ပါဝင်၏။

နောက်ခံသမိုင်း

ရှည်မတက်ပင်သည် အိန္ဒိယနှင့် ဟိမဝန္တာ တောင်တန်းတစ်လျှောက်တွင် မူရင်းစိုက်ပျိုး ဖြစ်ထွန်း၏။ ရှည်မတက်ပင်ကို စနစ်တကျမဟုတ်ဘဲ ရိတ်သိမ်းခြင်း၊ သစ်တောပြုန်းတီးခြင်း၊ သဘာဝ အလျောက် ဖျက်ဆီးခြင်းတို့ကြောင့် ယခုအခါ ရှည်မတက်ပင်သည် မျိုးသုဉ်းရန်အန္တရာယ်ရှိသော အပင်အဖြစ် သတ်မှတ်ခြင်းခံလာရသည်။

အသွင်အပြင်နှင့် ဖွဲ့စည်းတည်ဆောက်ပုံ

ရှည်မတက်ပင်သည် မြန်မာနိုင်ငံအနှံ့တွင် သဘာဝအလျောက်ပေါက်ရောက်သည့် နှစ်ရှည်ခံ ရစ်ပတ်နွယ်ပင်မျိုးဖြစ်၏။ အပင်ကို တူးဖော်ကြည့် ပါက မြေကြီးထဲတွင် ဥယျာဉ်အမြစ်များ ရာချီပြီးရှိနေ သောကြောင့် ဥတစ်ရာအမြစ်ဟုလည်း တင်စား ခေါ်ဝေါ်ကြ၏။

ဆေးဖက်ဝင်အသုံးများ

ရှည်မတက်ပင်ကို အိန္ဒိယနိုင်ငံတွင် အာယုဗေဒ ဆေးအဖြစ်အဓိကအသုံးပြုရန် စိုက်ပျိုးကြ၏။ ရှည်မတက်ကို အစာမကြေခြင်း၊ ဝမ်းချုပ်ခြင်း၊ လေပွခြင်း၊ အစာအိမ်အနာဖြစ်ခြင်း၊ ရေအိတ်တည် ခြင်း၊ နာကျင်ကိုက်ခဲခြင်း၊ စိုးရိမ်သောကများခြင်း၊ ဝမ်းပျက်ဝမ်းလျောခြင်း၊ ချောင်းဆိုးရင်ကျပ်နာဖြစ်ခြင်း၊ တီဘီရောဂါဖြစ်ခြင်း၊ စိတ်နှလုံးမငြိမ်ခြင်းနှင့် ဆီးချို ရောဂါများအတွက် ဆေးဝါးများ ဖော်စပ်ရာတွင် အဓိကအသုံးပြုကြ၏။ အရက်ဖြတ်သည့်အခါတွင် လည်း ရှည်မတက်ကို အသုံးပြုကြ၏။ အမျိုးသမီးများ လစဉ်ဓမ္မတာမလာခင် ခံစားရသည့်ဝေဒနာများကို သက်သာစေရန်အတွက်လည်းကောင်း၊ သွေးဆင်း လွန်သောရောဂါများအတွက်လည်းကောင်း၊ နို့တိုက် မိခင်များနို့ထွက်များစေရန်အတွက်လည်းကောင်း ရှည်မတက်ကို အသုံးပြုကြ၏။

ရှည်မတက်၏ ကျန်းမာရေးအကျိုးကျေးဇူး ကောင်းများနှင့် အိန္ဒိယတွင် ဆေးဖက်ဝင်အသုံးပြုပုံ များကို အောက်ပါအတိုင်း တွေ့ရှိရသည်။

– ရှည်မတက်တွင် ဓာတ်တိုးဆန့်ကျင်နိုင်စွမ်းနှင့် ဘက်တီးရီးယားကို ဆန့်ကျင်နိုင်စွမ်းရှိသည့် ဂုဏ်သတ္တိများပါဝင်သည့်အတွက် ကိုယ်ခံစွမ်းအား စနစ်တိုးတက်ခြင်းကို စွမ်းဆောင်နိုင်၏။

– ရှည်မတက်တွင် ဆီးချိုရောဂါဖြစ်ပွားမှုကို ဟန့်တားပေးနိုင်သော အင်ဆူလင်ထုတ်လုပ်မှုကို လှုံ့ဆော်ပေးနိုင်စွမ်းရှိသည့်အတွက် ဆီးချိုရောဂါ အတွက် သင့်တော်လှသည့် ဆေးတစ်လက်ဖြစ်၏။

– ရှည်မတက်သည် မိသားစုမျိုးဆက်ပြန့်ပွားရေး အတွက် အဓိကအရေးပါသော သန္ဓေအောင်ခြင်းကို တိုးပွားစေခြင်းအပြင် အမျိုးသမီးများ မျိုးဆက် ပြန့်ပွားခြင်းစနစ်ဆိုင်ရာကျန်းမာရေးကို အဓိက အထောက်အကူပြုသော ဆေးတစ်လက်ဖြစ်၏။

– ရှည်မတက်သည် လူသားတို့ ခန္ဓာကိုယ် အတွင်းရှိ ဇီဝကမ္မဖြစ်စဉ်အတွက် နေ့စဉ်လှုပ်ရှား လည်ပတ်နေရသော ကိုယ်တွင်းအင်္ဂါများ၏ လုပ်ငန်းဆောင်တာစနစ်များကို မှန်ကန်စေရန်နှင့် စိတ်ဖိစီးမှုများကို ခံနိုင်ရည်ရှိစေရန် အထောက် အကူပြုပေးနိုင်စွမ်းရှိ၏။

ရှည်မတက်မှ ဆေးပြား၊ ဆေးမှုန့်၊ ဆေးရည် အစရှိသဖြင့် သောက်သုံးရန်အတွက် ပုံသဏ္ဌာန် အမျိုးမျိုးဖော်စပ် ထုတ်လုပ်ကြ၏။

– အမျိုးသမီးအများစုကြုံတွေ့ခံစားကြရသည့် သားအိမ်အတွင်း ရေအိတ်၊ အသားလုံး အစရှိသည် တို့ဖြစ်ပွားခြင်းနှင့် ဟိုမုန်းပမာဏ မျှခြေအနေအထား တွင် မရှိခြင်းတို့အတွက် ရှည်မတက်ကို အသုံးပြုပြီး ကုထုံးတစ်ရပ်အဖြစ် သုတေသနပြုလေ့လာကာ အောင်မြင်မှုရခဲ့၏။

အိန္ဒိယနိုင်ငံတွင် သွေးဆုံးပြီး အမျိုးသမီး ၁၁၇ ဦးကို ရှည်မတက်အမြစ်ဥမှ ဖော်စပ်ထားသောဆေးကို

အခြားသော ပရဆေးပင်သုံးမျိုးနှင့်အတူ ရောစပ်ပြီး ၁၂ ပတ်ကြာ တိုက်ကျွေးပြီး သုတေသနငယ်တစ်ရပ် ပြုခဲ့ရာ သွေးဆုံးခြင်း၏ နောက်ဆက်တွဲဝေဒနာ တစ်ရပ်ဖြစ်သော ဟိုမုန်းပမာဏ အတက်အကျနှင့်



အခြားသောကျန်းမာရေးတို့ကို တစ်စုံတစ်ရာ ထိခိုက်ခြင်းမရှိကြောင်းကို တွေ့ရှိခဲ့ကြသည်။

ခန္ဓာကိုယ်အတွင်း free radical များကြောင့် ဆဲလ်များပျက်စီးကွဲထွက်လာသောအခါ ကင်ဆာ အပါအဝင် ရောဂါဆိုးများ ပေါက်ပွားရန် အားပေးခြင်း မှ ကာကွယ်ပေးနိုင်သော ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိသည် ရှည်မတက်ပင်၏ အမြစ်အပိုင်း ဥတွင် အဓိက ပါဝင်လျက်ရှိ၏။ စိုးရိမ်သောကများခြင်းနှင့် စိတ်ဓာတ်ကျခြင်းတို့ကို အကောင်းဆုံးကာကွယ်နိုင်၏။

နို့တိုက်မိခင်များ နို့ရည်ထွက်နှုန်းနည်းနေပါက ရှည်မတက်ဥကို စားသုံးပေးခြင်းဖြင့် နို့ထွက်နှုန်း ကောင်းမွန်လာနိုင်စွမ်းရှိ၏။ ကိုယ်ဝန်ဆောင် မိခင်လောင်းများနှင့် နို့တိုက်မိခင်များ မိမိတို့၏ ရင်သွေးငယ်များ မိခင်နို့ရည်ကို ဝလင်အောင် တိုက်ကျွေးနိုင်ရန်အတွက် ရှည်မတက်ဥမှ ထုတ်လုပ် ထားသောဆေးကို တတ်ကျွမ်းသောပညာရှင်နှင့် တိုင်ပင်ဆွေးနွေးကာ သောက်သုံးနိုင်၏။

အံ့အားသင့်စေလောက်သော သန္ဓေအောင်မှုကို ပေးနိုင်သည့် ရှည်မတက်အစွမ်း

ရှည်မတက်ဥသည် အမျိုးသားသုတ်ပိုး ပမာဏ နှင့် အရည်အသွေးကို ရရှိစေရန် အားပေးနိုင်စွမ်း ရှိသည်ဟု ဆို၏။ ရှည်မတက်ပရဆေးမှ ထုတ်လုပ်ထားသော ဆေးများကို သောက်သုံးခြင်း ဖြင့် ကိုယ်ခံစွမ်းအားစနစ်တိုးတက် ကောင်းမွန် စေခြင်းအပြင် မျိုးဆက်ပွားအင်္ဂါများကို အားသစ် လောင်းပေးခြင်း၊ သန္ဓေအောင်မှုကို တိုးပွားစေခြင်း၊ အမျိုးသမီးများ၏ ဟိုမုန်းထုတ်လုပ်သည့်စနစ်များ မျှခြေအနေအထားသို့ ရောက်ရှိစေခြင်းနှင့် အမျိုးသမီးများ သွက်လက်ချာချာမှု၊ တက်ကြွမှုတို့ကို တိုးမြှင့်ပေးနိုင်စွမ်းသော ဆေးတစ်လက်ဖြစ်၏။

ရှည်မတက်ဥဖြစ်ကလေးသည် ကိုယ်ခန္ဓာ ကျန်းမာသန်စွမ်းခြင်း၊ အားမာန်အပြည့်ဖြင့် သွက်လက်တက်ကြွခြင်းတို့ကို ပေးစွမ်းနိုင်၏။ ထို့အပြင် အမျိုးသမီးများ သားအိမ်ကို အားဖြစ်စေပြီး သန္ဓေသားဆောင်နိုင်ရန် အသင့်အနေအထား ဖြစ်စေ၏။ ထိုမျှသာမက သန္ဓေသားပျက်ကျခြင်း ကိုလည်း ကာကွယ်ပေး၏။ မျိုးဆက်ပွားပြဿနာ များအတွက် အထောက်အကူကောင်းဖြစ်စေရုံမျှမက အာရုံကြောစနစ် ပုံမှန်မဟုတ်ခြင်းဆိုင်ရာ နောက်ဆက်တွဲပြဿနာများ၊ လည်မျိုတွင် ပိုးဝင်ခြင်း၊ တီဘီရောဂါ၊ ချောင်းဆိုးခြင်း၊ ပန်းနာရင်ကျပ်ခြင်း အစရှိသည့် ရောဂါများကိုပါ ပျောက်ကင်းနိုင်စွမ်း ရှိသည့် ပရဆေးတစ်မျိုးဖြစ်၏။

အမျိုးသမီးများအတွက်သာမက အမျိုးသား များ၏ သန္ဓေအောင်နိုင်မှုစွမ်းဆောင်ရည်ကိုလည်း

တိုးတက်စေ၏။ ထိုမျှသာမက ရှည်မတက်တွင် စိတ်ဓာတ်ကျခြင်းနှင့် ယင်းနှင့် ဆက်စပ်ရောဂါများ၊ အဆစ်အမြစ်ရောင်နာရောဂါများနှင့် သွေးအတွင်း မကောင်းသော ကိုလက်စထရောများခြင်း အစရှိသည့် ရောဂါများကို အကျိုးပြုစေသော သတ္တုဓာတ်များစွာပါဝင်ပြီး အထက်ဖော်ပြပါ ရောဂါများကို အကောင်းဆုံးထိရောက်စွာ သက်သာပျောက်ကင်းနိုင်စွမ်းရှိ၏။

စိတ်ဖိစီးမှုများလာသောအခါ အမျိုးသမီး များ၏သားအိမ်ထဲတွင် ရေအိတ်၊ သွေးလုံးများ ဖြစ်ခြင်းတို့ ခံစားလာရတတ်၏။ ရှည်မတက်ပရဆေး သည် အာရုံကြောစနစ်ကို အေးချမ်းတည်ငြိမ်စေပြီး စိတ်ကိုအပန်းပြေနိုင်စွမ်းရှိပြီး စိတ်ဖိစီးခြင်းကြောင့် ဖြစ်ပွားတတ်သော အဆိုး မြင်တတ်သည့်အာရုံများကို လည်း ဖယ်ရှားပေးနိုင်၏။

ရှည်မတက်ပရဆေးသည် အီစထရိုဂျင်ဟိုမုန်းကို ထုတ်လုပ်ပေးရန် တာဝန်ရှိသော ဓာတုပစ္စည်း တစ်မျိုးပါဝင်ပြီး အရည်အသွေးကောင်းမွန် ပြည့်မီ သော ‘မ’မျိုးဥကြွေရန် အထောက်အကူပြုစေသော ဆေးတစ်လက်ဖြစ်၏။

ရှည်မတက်ပရဆေးသည် အမျိုးသမီး များ၏ ကိုယ်ခံစွမ်းအားစနစ်ကို တိုးတက်ကောင်းမွန် စေပြီး သန္ဓေအောင်စေရန် အခွင့်အလမ်းကောင်းများကို ပိုမိုတိုးတက်ရရှိစေနိုင်မည်ဖြစ်၏။

ရှည်မတက်တွင် သားအိမ်ခေါင်းတွင်ရှိသော အကျိအချွေအလွှာအတွက် အားဖြစ်စေသော mucilage ပါဝင်ပြီး သားအိမ်ခေါင်းကို ကာကွယ်ပေး ထား၏။ ရှည်မတက်ပရဆေးကို စားသုံးခြင်းဖြင့် ကျန်းမာပြီး ပုံမှန်ဖြစ်စေသော ဓမ္မတာစက်ဝန်းကို ရရှိစေမည့်အပြင် အသည်းနှင့်ကျောက်ကပ်တွင် စုပုံနေသောအရည် များကို ဖယ်ရှားပေးနိုင်စွမ်းရှိ၏။

ရှည်မတက်ပရဆေးသည် ဟိုမုန်းများကို ပုံမှန်ထုတ်လွှတ်ပေးရန် အထောက်အကူပြုနိုင်စွမ်း ရှိ၏။ ရှည်မတက်ပရဆေးသည် မျိုးဥကြွေခြင်းဆိုင်ရာ ကျန်းမာရေးကို တိုးတက်ကောင်းစေပြီး မလိုလား အပ်သော အနှောင့်အယှက်များ ဖယ်ရှားပေးကာ ဟိုမုန်းပမာဏကို မျှခြေအနေအထားသို့ ရောက်ရှိနေ အောင် ထိန်းပေးထား၏။ လစဉ်ဓမ္မတာ စက်ဝန်းကို မှန်စေပြီး မျိုးဥအိမ်ကို ကျန်းမာစေ၏။

ရှည်မတက်ပရဆေးသည် ခန္ဓာကိုယ်အတွင်း အဆိပ်များစုပုံလာခြင်းမှ ဖယ်ရှားပေးနိုင်စွမ်းရှိ၏။ ယင်းသည် ကိုယ်ဝန်ဆောင်နိုင်ရန်အတွက် မမျိုးဥနှင့် အဖိုသုတ်ပိုးတို့ကောင်းမွန်စွာ ပေါင်းစည်းနိုင်စွမ်းရှိရန် သားအိမ်အတွင်း အာဟာရပြည့်ဝပြီး ကျန်းမာသော ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်စွမ်းရှိ၏။

ရှည်မတက်ပရဆေးကို ဆေးတောင့်၊ ဆေးရည် နှင့် အမှုန့်ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ဝယ်ယူရရှိနိုင်၏။ ယင်းပရဆေးကို ကျွမ်းကျင်သော အာယုဗေဒ ဆေးပညာရှင်များနှင့် စနစ်တကျညှိနှိုင်း ဆွေးနွေး ပြီးမှသာ သောက်သုံးရမည့် ဆေးအညွှန်းအတိုင်း ဂရုတစိုက် သောက်သုံးသင့်၏။ ရှည်မတက် ပရဆေးကို နွားနို့နှင့်အတူ ရောစပ်သောက်သုံးရန် လိုအပ်၏။ အိန္ဒိယနိုင်ငံတွင် ရှည်မတက်ပရဆေးကို မျိုးဆက်သစ်ပြန့်ပွားဆေးဟု တင်စားခေါ်ဝေါ်ကာ အိမ်ထောင်သည်များအဓိက သုံးစွဲကြသည်ဟု ဆို၏။

မြန်မာနိုင်ငံတွင်လည်း ရှည်မတက်ကို ကညွတ် ဟုလည်း ခေါ်ဆိုကြောင်း အရှင်နာဂသိန် ဆေးကျမ်းတွင် ဖော်ပြထား၏။ ဆေးဖက်ဝင်အဖြစ် အသုံးပြုသည့် အစိတ်အပိုင်းမှာ အမြစ်ဥဖြစ်သည် ဟုလည်း ဖော်ပြထား၏။ ရှည်မတက်ဥ၏ ဂုဏ်နှင့် စွမ်းရည်မှာ ခွန်အားကိုပြုတတ်၏။ ဝမ်းမီးတောက် စေ၏။ ဝမ်းဗြဲစေ၏။ ပြေပြစ်၏။ သုတ်နို့ရည်ပွားစေ၏။ နှလုံးရောဂါ၊ သွေးအန်၊ သွေးကျ၊ အဆုတ်နာတို့ကို ပျောက်ကင်းစေ၏။ သွေးလုံး၊ ရေလုံးရောဂါ၊ ဖောရောင်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ မျက်စိ ရောဂါတို့အတွက် အကျိုးပြု၏။ ကာမအားကို ပွားစေ၏ဟု ဖော်ပြထား၏။

ဆေးအဖြစ် အသုံးပြုပုံကိုလည်း အောက်ပါ အတိုင်း ဖော်ပြလိုပါ၏။

၁။ ရှည်မတက်ဥကို ချက်ပြုတ်စားခြင်း၊ နွားနို့နှင့် နို့ထမင်း ပြုလုပ်စားသောက်ခြင်းဖြင့် အားကို တိုးစေ၏။

၂။ ချောင်းခြောက်ရောဂါအတွက် ရှည်မတက်ဥ၊ မုယားကြီးရွက် သကြားခဲရော၍ သောက်ရ၏။

၃။ အဆစ်ရောင်ခြင်း၊ ကိုက်ခြင်းစသော တစ်ကိုယ်လုံး ဖောက်ပြန်သော လေရောဂါအတွက် ရှည်မတက်ဥကြိတ်ရည်သက်သက်ဖြင့် ချက်ထားသော ဆီသက်သက်ကို လိမ်းကျံပေးရ၏။

၄။ ရှည်မတက်ဥကို ကျို၍ရရှိလာသော အရည် တွင် သကြားခဲရောပြီး ပျားရည်ထည့်သောက်သော် ဆီးပူရောဂါနှင့် ဆီးအောင့်ရောဂါပျောက်ကင်းစေနိုင် သည်ဆို၏။

၅။ ရှည်မတက်ဥရည်တွင် ပျားရည်နှင့် နွားနို့ ရော၍ နံနက်ပိုင်းတွင် သောက်သုံးပေးပါက အပူအကိုက်နှင့် သည်းခြေရောဂါအမျိုးမျိုးကို သက်သာပျောက်ကင်းစေနိုင်၏။

၆။ ရှည်မတက်ဥ ကြိတ်ညှစ်ရည်တွင် နွားနို့ ရောသောက်ပေးခြင်းဖြင့် ကျောက်တည်ရောဂါ ပျောက်၏။



ယခင်တစ်ပတ်မှအဆက်

အဆိုပါကုမ္ပဏီနှင့်အတူ ရခိုင်စီးပွားရေး လုပ်ငန်းရှင်များလည်း ပူးပေါင်းပါဝင်ပြီး မိမိ၏လုပ်ငန်း ရည်မှန်းချက်များကို ရခိုင်ပြည်နယ်လွှတ်တော်နှင့် လွှတ်တော်ကိုယ်စားလှယ်များအား တွေ့ဆုံ၍ ရှင်းလင်းတင်ပြခဲ့သည်။

တတိယမြောက်ကုလားတန်မြစ်ကူးတံတား

စစ်တွေမြို့သစ်စီမံကိန်းတွင် အအေးခန်းစက်ရုံ များ တည်ဆောက်ရေး၊ မြို့ပြလူနေအိမ်ရာများ တည်ဆောက်ရေး၊ အနားယူအပန်းဖြေစခန်းများ၊ အခြားစက်မှုလုပ်ငန်းများပါဝင်ကြောင်း သိရသည်။ ထို့အတူ ကုလားတန်မြစ်ကူးတံတားတစ်စင်းကိုလည်း စစ်တွေဘက်ကမ်းနှင့် တစ်ဖက်ကမ်းရှိ ပေါက်တောမြို့နယ်သို့ဆက်သွယ်ရန် တံတားတစ်စင်း တည်ဆောက်မည့်စီမံကိန်းလည်း ပါဝင်ကြောင်း တွေ့ရသည်။

ဤမြစ်ကူးတံတားတည်ဆောက်ဖြစ်ပါက တတိယမြောက်ကုလားတန်မြစ်ကူးတံတားတစ်စင်း ပေါ်ထွန်းလာမည်ဖြစ်သည်။ ကုလားတန်မြစ်ကူး ပထမတစ်စင်းမှာ ကမ္ဘာ့ပန်ဒီတံတားဖြစ်ပြီး ကျောက်တော်မြို့အနီးတွင်ရှိကာ ဒုတိယမြောက် တံတားမှာ ပလက်ဝတံတားဖြစ်သည်။ တတိယမြောက်ကုလားတန်မြစ်ကူးတံတားမှာ စစ်တွေ ကမ်းခြေနှင့် ပေါက်တောကမ်းအနောက်ဘက်ကမ်းခြေတို့ ဆက်သွယ်ထားသဖြင့် စစ်တွေမြို့ကို တိုးချဲ့နိုင်သော အခွင့်အလမ်းများလည်း ရှိလာမည်ဖြစ်သည်။

ပေါက်တောမြို့နယ် ကျွဲကူးမြစ်ဝနေရာဖြစ်သော တောင်းဖူးဝမှ ရေစူးအနက်ရှိသောနေရာဖြစ်သဖြင့် ပင်လယ်ကူးသင်္ဘောများ ဝင်ရောက်ဆိုက်ကပ်ရပ်နား

နိုင်သည့် ဆိပ်ကမ်းတည်ဆောက်ရန်နေရာကောင်း ဖြစ်ကြောင်းလည်း သိရသည်။ လက်ရှိတွင်လည်း ရေစူးနက်သော ကုန်တင်သင်္ဘောကြီးများသည် တောင်းဖူးမြစ်ဝ(အင်းပေါက်ဝ)နေရာတွင် ကျောက်ချ ရပ်နားကာ ကုန်တင်ကုန်ချလုပ်နေသော နေရာတစ်ခု လည်းဖြစ်သည်။ ကုလားတန်မြစ်ဖြတ်တံတား (တတိယ)အစင်းကို တည်ဆောက်ပြီးပါက စစ်တွေမြို့ ဧရိယာမှာ စစ်တွေအရှေ့ဘက်ကမ်းပေါက်တောမြို့နယ် အထိ ကျယ်ပြန့်လာမည်ဖြစ်ပြီး ရန်ကုန်-စစ်တွေသို့ ကားလမ်းဖြင့် ဆက်သွယ်လာရာတွင်လည်း မိုင် ၈၀ ခန့် တိုတောင်းသွားမည်ဖြစ်သည်။

စိုက်ပျိုးရေး မွေးမြူရေးဇုန်စီမံကိန်း

ပြည်တွင်းပြည်ပကုမ္ပဏီများသည် စိုက်ပျိုးရေး နှင့်မွေးမြူရေးလုပ်ငန်းများတွင်လည်း ရင်းနှီးမြှုပ်နှံရန် စိတ်ပါဝင်စားလျက်ရှိကြောင်း တွေ့ရသည်။ အထူး သဖြင့် အမ်းတောင်တန်းဒေသအား အထူးစိတ်ပါဝင် စားလျက်ရှိကြသည်ဆို၏။ အမ်းတောင်တန်းသည် နှမ်းအမြောက်အမြားစိုက်ပျိုးရာဒေသဖြစ်ပြီး သီဟိုဠ် သရက်ကိုလည်း အများဆုံးစိုက်ပျိုးလျက်ရှိသည်။ တောင်ကုန်းထူထပ်ပြီး အေးမြသောနေရာဖြစ်သော ကြောင့် မကြာခဏမီးယားနှင့်ကော်ဖီပင်များ စမ်းသပ် စိုက်ပျိုးအောင်မြင်နေသောနေရာဒေသဖြစ်သည်။ ကျွဲနွားမွေးမြူရေးနှင့်ပတ်သက်၍လည်း မာန်အောင် ကျွန်း၊ ရမ်းဗြဲကျွန်း၊ တောင်ကုတ်မြို့နယ်များသည် အစဉ်အလာရှိသောဒေသများဖြစ်ရာ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လိုသူများ မျက်စိကျနိုင်သောနေရာများ ဖြစ်ကြသည်။

လက်ကမ်းကြိုဆို

ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်မူ ပြည်နယ်

ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုများကို လက်ကမ်းကြိုဆိုလျက်ရှိနေသည်။ ကုမ္ပဏီများက လည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်သည်။ ပြည်တွင်း ကဖြစ်စေ၊ ပြည်ပကဖြစ်စေ ရခိုင်ပြည်နယ်တွင် လာရောက်၍ ရင်းနှီးမြှုပ်နှံလုပ်ကိုင်လိုသူများရှိပါက မြေနေရာရှာပေးခြင်း၊ ခွင့်ပြုပေးခြင်း၊ စက်မှုဇုန်တွင် လုပ်ကိုင်မည်ဆိုပါကလည်း သတ်မှတ်ချက်နှင့်အညီ ချပေးမည်ဖြစ်ကြောင်း သိရသည်။ သို့ရာတွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်လိုသူများအတွက် မြေနေရာချထားပေးရာတွင် ကန့်သတ်ချက်များ ရှိသည်။ စိုက်ပျိုးရေးအတွက် မြေလွတ်မြေရိုင်း ဧက ၃၀၀ သာခွင့်ပြုပေးနိုင်ပြီး အခြားနည်းအသုံးပြုလိုပါက ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်ရယူရန် လိုအပ်မည် ဖြစ်သည်။ ထို့အတူ လက်ရှိရင်းနှီးမြှုပ်နှံမှုဥပဒေအရ တိုင်းနှင့်ပြည်နယ်များက အမေရိကန်ဒေါ်လာ ၀.၁ သန်းအောက်သာ ခွင့်ပြုပေးနိုင်သဖြင့် ငွေကြေး အမြောက်အများဖြင့် ရင်းနှီးမြှုပ်နှံလုပ်ကိုင်မည့် စီမံကိန်းလုပ်ငန်းများမှာ ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်ရယူရန် လိုအပ်သည်။

ရခိုင်ပြည်နယ်သည် နိုင်ငံတကာမျက်နှာစာတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ် အတည်းများရှိနေသော်လည်း မငြိမ်သက်မှုများဖြစ်နေ ခြင်းမှာ ပြည်နယ်တစ်ခုလုံး လွှမ်းခြွယ်ရောက်ခြင်း မရှိပေ။ ဒေသအချို့တွင် မတည်ငြိမ်မှုများရှိနေသည့် တိုင် သဘာဝသယံဇာတပေါများခြင်းနှင့် ပထဝီ အနေအထားကောင်းခြင်း၊ မြန်မာ-တရုတ် စီးပွားရေး စင်္ကြံ၏ အရေးပါသော ကျောက်ဖြူအထူးစီးပွားရေး ဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းများရှိခြင်း၊ မြန်မာ-

အိန္ဒိယဆက်သွယ်ရေး ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးစီမံကိန်းများရှိခြင်းတို့ကြောင့် စီးပွားရေး ရင်းနှီးမြှုပ်နှံလိုသော ပြည်တွင်း၊ ပြည်ပမှ လုပ်ငန်းရှင် များမှာ အဆိုပါစီမံကိန်းများနှင့် ဆက်စပ်နေသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို စိတ်ဝင်စားမှုရှိလာနေကြ ခြင်းဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီး ဌာန၏ သတင်းထုတ်ပြန်ချက်များအရ ပြည်တွင်းသို့ နိုင်ငံခြားရင်းနှီးမှုများ ဝင်ရောက်ရာတွင် ဖွံ့ဖြိုးတိုးတက် မှု နည်းပါးသည့်ပြည်နယ်များသို့ ဝင်ရောက်မှု အခြေအနေမှာ နည်းပါးနေသေးကြောင်း သိရသည်။

၁၉၈၈ ခုနှစ်မှ ၂၀၁၉ ခုနှစ် ဇူလိုင် ၃၁ ရက်အထိ ပြည်တွင်းသို့ ဝင်ရောက်လာခဲ့သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၈၁ ဘီလီယံကျော်ရှိခဲ့ကြောင်း သိရသည်။ ယင်းတို့အနက် ရန်ကုန်တိုင်းဒေသကြီးသို့ ရာခိုင်နှုန်း ၆၀ ခန့်၊ မန္တလေး တိုင်းဒေသကြီးသို့ ရာခိုင်နှုန်း ၃၀ ခန့် ဝင်ရောက် ခဲ့သည် ဆို၏။ ဤသို့နည်းပါးလှသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအနက် ရခိုင်ပြည်နယ်အတွင်းသို့ ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံရန် တင်ပြလာသော စီမံကိန်းများအား လုပ်ဆောင်ခွင့်ရရှိနိုင်စေရန် သုံးသပ်ပြီး ခွင့်ပြုချက်များ အမြန်ချပေးရန် လိုအပ်မည် ဖြစ်သည်။ ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ အတွက် ခွင့်ပြုချက်များ အလျင်အမြန်ရရှိပြီး လုပ်ဆောင်ခွင့်များရရှိမည်ဆိုလျှင် ပြည်နယ်အတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည် ဖြစ်သည်။ လက်တွေ့အမြန်အကောင်အထည်ဖော် နိုင်ရန် အရေးကြီးပေသည်။

ထိုအခါတွင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများမှ ရခိုင်ပြည်သူများ အကျိုးခံစားခွင့်များ ရှိလာကာ တည်ငြိမ်မှုများလည်း တစ်ပါတည်း ပါဝင် လာမည်ဟု မျှော်လင့်မိပါသည်။

စာ - ၁၃ ရှဉ့်မတက် မှ

၇။ ရှဉ့်မတက်၂ ကြိတ်၍ရသောအရည်တွင် ပျားရည်ရောသောက်သော် မီးယပ်ရောဂါပျောက်၏။

၈။ ရှဉ့်မတက်၂ဥနှုန့်ကို နွားနို့နှင့် ရောသောက် သော် သားသည်မိခင်များ နို့ရည်တိုးပွားစေ၏။

၉။ ရှဉ့်မတက်၂ရည်တွင် နွားနို့ရောသောက် သော် အဆိပ်သင့်ခြင်း အမျိုးမျိုး ပျောက်၏။

၁၀။ ရှဉ့်မတက်၂ကို အခြားသော ဆေးဖက် များနှင့်ရောစပ်၍ သွေးအန်၊ သွေးဝမ်း၊ ခေါင်းကိုက်၊ အသံပျက်၊ အသံဝင်၊ ဝက်ရူး၊ ပန်းနာရောဂါ ပျောက်ဆေးများအဖြစ် သုံးစွဲနိုင်၏။

၁၁။ ရှဉ့်မတက်၂ကို အခြောက် ပြုလုပ်၍ အမှုန့်ကြိတ်ပြီး ပျားရည်၊ ငရုတ်ကောင်း အနည်းငယ်ရော၍ သောက်သုံးပါက ခွန်အား တက်ကြွစေ၏။

ရှဉ့်မတက်ပင်သည် နေရာယူသော အပင်မျိုး မဟုတ်ဘဲ နွယ်တက်သည့်ခုံပင်မျိုးဖြစ်သည့်အတွက် ဥယျာဉ်ခြံထဲတွင်သာမက တိုက်ခန်းနေထိုင်သူများ၊ အဆောင်နေထိုင်သူများပါ ပန်းအိုးနှင့် အလွယ်တကူ စိုက်ပျိုးနိုင်၏။ ခြံစည်းရိုးတွင်လည်း နွယ်ပင် အလှဆင်ပြီးလည်း စိုက်ပျိုးနိုင်သည့်အပြင် အိမ် ဥယျာဉ်ခြံတွင်လည်း တစ်ပိုင်တစ်နိုင် ပရဆေးဥယျာဉ် လေးအဖြစ်လည်း ဖန်တီးစိုက်ပျိုးနိုင်၏။

ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များ အတွက် ရှဉ့်မတက်ပင်ဆေးဖက်ဝင်အသုံးကို လုံလောက်သည့် သုတေသနပြုထားခြင်း မရှိသေးပေ။ သို့ရာတွင် တန်ဆေးလွန်သေး၊ အစာလည်းဆေး၊ ဆေးလည်း အစာဆိုသည့်စကားအရ သင့်တင့် လျောက်ပတ်သည့် ပမာဏအတိုင်း ချင့်ချိန်သုံးစွဲနိုင် သကဲ့သို့ တတ်ကျွမ်းနားလည်သည့် ပညာရှင်များ၏ ညွှန်ကြားချက်အတိုင်း အသုံးပြုသင့်၏။

ကြေးမုံငယ်

စပ်မျိုးစပါး စိုက်ပျိုးနည်းပညာဆိုင်ရာ ဖွံ့ဖြိုးရေးသင်တန်းဆင်းပွဲ ရေဆင်းတွင် ကျင်းပ

ရေဆင်း ဒီဇင်ဘာ ၄

စပ်မျိုး စပါးနည်းပညာဖွံ့ဖြိုးရေးသင်တန်းဆင်းပွဲကို စိုက်ပျိုးရေး သုတေသနဦးစီးဌာန နဝရတ်ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနမှ အမြဲတမ်းအတွင်းဝန် (မွေးရေနှင့် ကျေးလက်ကဏ္ဍ)၊ တရုတ်- မြန်မာသံရုံးမှ စီးပွားရေးကောင်စစ်ဝန်နှင့်တာဝန်ရှိသူများ၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ၊ စီမံကိန်းဦးစီးဌာန (စိုက်ပျိုးရေး)မှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ယွမ်လုံပင်းအဆင့်မြင့် စိုက်ပျိုးရေးနည်းပညာဆိုင်ရာကုမ္ပဏီမှ တာဝန်ရှိသူများ၊ သုတေသန ပညာရှင်များ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် အမြဲတမ်း အတွင်းဝန် (မွေးရေနှင့် ကျေးလက်ကဏ္ဍ) ဒေါက်တာခင်ဇော်နှင့် တရုတ်-မြန်မာ သံရုံးမှ စီးပွားရေးကောင်စစ်ဝန် Mr.Tan Shufu စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်



ဒေါက်တာ နိုင်ကြည်ဝင်းနှင့် ယွမ်လုံပင်း အဆင့်မြင့် စိုက်ပျိုးရေးနည်းပညာဆိုင်ရာ ကုမ္ပဏီမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr.Tian Ye တို့က အမှာစကား အသီးသီး ပြောကြားကြသည်။

ထို့နောက် အမြဲတမ်းအတွင်းဝန်၊ တရုတ်-မြန်မာသံရုံး စီးပွားရေးကောင်စစ်ဝန်၊ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ယွမ်လုံပင်း အဆင့်မြင့် စိုက်ပျိုးရေးနည်းပညာဆိုင်ရာကုမ္ပဏီတာဝန်ရှိသူနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ကြသည်။ စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ပြည်တွင်းသီးနှံဈေးကွက်အခြေအနေ

(လက်ကားဈေးနှုန်းများ) (ကျပ်)

ရန်ကုန်-ပန္နလေးဈေးကွက် (ဘုရင့်နောင်ကုန်စည်ဒိုင်မှ ဈေးနှုန်းများသည် တစ်ပိဿာပေါ်အခြေခံ၍ပြန်လည်တွက်ချက်ထားပါသည်။)						
--	--	--	--	--	--	--

သန့်(အလတ်စ)	ရေတွက်ပုံ	ရန်ကုန်(ဘုရင့်နောင်သန့်ပွဲများ)			ပန္နလေး(ကိုင်းတန်းဈေး)		
		ယခုအပတ် ၂၄-၁၂-၁၉	ယခင်အပတ် ၁၈-၁၂-၁၉	တက်/ကျ	ယခုအပတ် ၂၄-၁၂-၁၉	ယခင်အပတ် ၁၈-၁၂-၁၉	တက်/ကျ
ဆန်(ရွှေဘိုပေါဆန်း) (အလတ်စ)	တစ်တင်းခွဲ	၅၈၀၀၀	၅၇၀၀၀	တက်	၅၆၀၀၀	၅၇၀၀၀	ကျ
ဆန်(ဖျာပုံပေါဆန်း)(အလတ်စ)	တစ်တင်းခွဲ	၃၇၀၀၀	၃၇၀၀၀		၄၈၀၀၀	၄၉၀၀၀	ကျ
ဆန်(မနောသုခ)(အလတ်စ)	တစ်တင်းခွဲ	၂၅၀၀၀	၂၅၀၀၀		၂၅၀၀၀	၂၄၀၀၀	တက်
ဆန်(စီယာ)(အလတ်စ)	တစ်တင်းခွဲ	၁၉၃၀၀	၁၉၃၀၀		၂၃၀၀၀	၂၂၀၀၀	တက်
ဆန်(စည်မထ)(အလတ်စ)	တစ်တင်းခွဲ	၁၉၃၀၀	၁၉၃၀၀				
ဆန်(ငစိန်) (အလတ်စ)	တစ်တင်းခွဲ	၁၇၀၀၀	၁၇၀၀၀		၁၈၅၀၀	၁၉၀၀၀	ကျ
ဂျုံဖုန်း	၂၅ ပိဿာ	၃၂၀၀၀	၃၂၀၀၀				

စားဖိုသောသီးနှံများ		ရန်ကုန်(ဘုရင့်နောင်ကုန်စည်ဒိုင်)			ပန္နလေး(ကိုင်းတန်းဈေး)		
ငရုတ်ခြောက် (ရှည်)	ပိဿာ	၆၄၅၀	၅၅၀၀	တက်	၅၈၃၃	၅၇၅၀	တက်
ငရုတ်ခြောက် (လတ်)	ပိဿာ	၆၈၅၀	၆၃၅၀	တက်	၂၅၅၀	၅၆၀၀	ကျ
ငရုတ်ခြောက် (အပွ)	ပိဿာ	၆၀၀၀	၈၇၀၀	ကျ	၉၅၀၀	၈၀၀၀	တက်
ကြက်သွန်နီ (အထူး ၄၈၈)	ပိဿာ	၂၆၅၀	၃၁၅၀	ကျ	၂၈၀၀	၂၉၀၀	ကျ
ကြက်သွန်နီ (အလတ်၃-၄၈၈)	ပိဿာ	၂၃၀၀	၂၇၅၀	ကျ	၂၆၅၀	၂၆၅၀	ကျ
ကြက်သွန်နီ (အသေး ၂၈၈)	ပိဿာ	၂၁၂၅	၂၂၅၀	ကျ	၂၃၀၀	၂၃၀၀	ကျ
ကြက်သွန်ဖြူ (ရမ်း)	ပိဿာ	၂၈၅၀	၂၈၅၀		၂၂၀၀	၂၅၀၀	ကျ
ကြက်သွန်ဖြူ(ကြာကုတ်)	ပိဿာ	၃၀၀၀	၃၀၀၀		၃၂၀၀	၃၈၆၇	တက်
ကြက်သွန်ဖြူ(မြေပြန့်)	ပိဿာ				၃၀၀၀	၃၀၀၀	ကျ
အာလူး (အိုကော)	ပိဿာ	၆၇၀	၇၃၀	ကျ	၁၀၀၀	၇၅၀	တက်
အာလူး (အေဝမ်း)	ပိဿာ	၆၃၀	၇၃၀	ကျ	၈၇၀	၇၀၀	တက်
ချင်း	ပိဿာ	၂၅၀၀	၂၆၀၀		၁၉၀၀	၁၅၅၀	တက်

ဟင်းသီးဟင်းရွက်များ		ရန်ကုန်(သီရိမင်္ဂလာဈေး)			ပန္နလေး(ကိုင်းတန်းဈေး)		
ခရမ်းချဉ် (ရမ်း)	သေတ္တာ	၁၇၀၀၀	၁၉၀၀၀	ကျ	၂၅၀၀၀	၂၆၅၀၀	ကျ
ခရမ်းချဉ် (မြေပြန့်)	ပိဿာ	၁၇၇၈	၂၁၁၁	ကျ	၁၀၀၀	၁၁၀၀	ကျ
ဂေါ်ဖီထုပ် (ရမ်း)	ထုပ်	၈၀၀	၈၀၀		၆၀၀	၆၀၀	ကျ
ပန်းမုန့်လာ(ရမ်း)	ထုပ်	၇၅၀	၆၀၀	တက်	၆၀၀	၅၅၀	တက်
မုန့်လာဥနီ (ရမ်း)	ပိဿာ	၁၀၀၀	၁၂၀၀	ကျ	၈၀၀	၈၀၀	ကျ
သခွားသီး	၁၀၀ လုံး	၁၀၀၀၀	၅၀၀၀	တက်	၉၀၀၀	၈၅၀၀	တက်
ငရုတ်နီ (မိုးထောင်)	ပိဿာ	၁၀၀၀	၁၀၀၀				
ငရုတ်နီ (ပိနုနီ)	ပိဿာ	၄၀၀၀	၃၈၀၀	တက်			
ငရုတ်နီ (အရည်)					၁၁၀၀	၁၂၀၀	ကျ
ငရုတ်နီ (လတ်)					၁၆၀၀	၁၆၀၀	ကျ
ငရုတ်နီ (လုံး)					၁၅၀၀	၁၅၀၀	ကျ
စားပြောင်း	၁၀၀ဖူး	၁၃၀၀၀	၁၄၀၀၀	ကျ	၁၃၀၀၀	၁၃၀၀၀	ကျ
ရုံးပတ်သီး	၁၀၀ တောင်	၉၀၀	၉၀၀		၁၀၀၀	၁၀၀၀	ကျ
ဘူးသီး	လုံး	၁၀၀၀	၁၃၀၀	ကျ			
ဂေါ်ရခါး	၁၀လုံး	၁၀၀၀	၁၃၀၀	ကျ	၁၀၀၀	၉၀၀	တက်
ဘိုစားပဲ					၁၃၀၀	၁၂၅၀	တက်
မုန့်လာဥဖြူ	၁၀လုံးစည်				၄၀၀	၃၆၇	တက်
မုန့်လာဥဖြူ	ပိဿာ	၁၅၀၀	၁၅၀၀		၁၀၀၀	၅၀၀	တက်
ရွှေဖရုံသီး	လုံး	၁၅၀၀	၁၃၀၀	တက်			

သစ်သီးဝလံများ		ရန်ကုန်(သီရိမင်္ဂလာဈေး)			ပန္နလေး(ကိုင်းတန်းဈေး)		
ငှက်ပျော (သီးမွေး)	စီး	၁၅၀၀	၁၅၀၀		၄၀၀	၄၀၀	ကျ
ငှက်ပျော (စီးကြမ်း)	စီး	၁၅၀၀	၁၅၀၀		၅၀၀	၅၀၀	ကျ
ငှက်ပျော (ရနီင)	စီး	၁၀၀၀	၁၀၀၀		၅၀၀	၅၀၀	ကျ
နာနတ်သီး	တစ်လုံး	၇၀၀	၁၀၀၀	ကျ	၃၀၀	၃၅၀	ကျ
စလွှဲသီး (နီညို)	ပိဿာ	၁၂၅၀	၁၂၅၀		၁၂၀၀	၁၂၀၀	ကျ
လိမ္မော်သီး	ပိဿာ	၁၂၀၀	၁၃၀၀	ကျ	၁၁၀၀	၉၀၀	တက်
သခွားမွေး	၁လုံး				၄၅၀	၃၀၀	တက်
ဖရုံ	၁လုံး				၈၀၀	၁၀၀၀	ကျ
ထောပတ်သီး	၁၀ လုံး	၆၀၀၀	၅၀၀၀	တက်	၂၂၆၇	၂၁၀၀	တက်
ပန်းသီး(တရုတ်)	တစ်သေတ္တာ	၉၀၀၀	၈၅၀၀	တက်			
ပန်းသီး(တရုတ်)	၁၀ လုံး				၁၀၀၀	၉၀၀	တက်

စားသုံးဆီ	ရန်ကုန်(ညောင်ပင်လေးဈေး)		ပန္နလေး(ကုန်းစည်ဒိုင်)			
စားအုန်းဆီ (ကုမ္ပဏီ)	ပိဿာ	၁၉၅၀	တက်	၁၃၅၀၀	၁၃၅၀၀	ကျ
စားအုန်းဆီ (လက်ကား)	ပိဿာ	၂၀၀၀၀	တက်	၃၂၀၀	၃၂၀၀	ကျ
မြေပဲဆီ (ရန်ကုန်-ရယ်)	ပိဿာ	၆၆၀၀	ကျ	၁၅၀၀	၁၅၀၀	ကျ
မြေပဲဆီ (နယ်မှလာသောဆီ)	ပိဿာ	၆၄၀၀	ကျ	၁၀၀၀	၁၀၀၀	ကျ
မြေပဲဆီ (ရိုးရိုး)	ပိဿာ	၃၈၀၀	ကျ	၇၀၀၀	၇၀၀၀	ကျ
နမ်း (အကြော်ခံ)	ပိဿာ	၆၇၀၀	-	၁၀၀၀	၁၀၀၀	ကျ
နမ်း (ရိုးရိုး)	ပိဿာ	၆၀၀၀	-	၁၀၀၀	၁၀၀၀	ကျ

ပုသိမ်ဈေးကွက်						
အမျိုးအမည်		ရေတွက်ပုံ	၂၄-၁၂-၁၉	တက်/ကျ	ရေတွက်ပုံ	၂၄-၁၂-၁၉ တက်/ကျ
ပေါး (ပထမတန်းစား)					ဆန် (ထိပ်စ)	
စရာဝတ်ပေါဆန်း	၁၀၀ တင်း	၈၇၆၁၉၀			တစ်တင်းခွဲ	၃၅၀၀၀
ပေါဆန်းရင်	၁၀၀ တင်း	၇၄၄၇၆၁			တစ်တင်းခွဲ	၃၃၀၀၀
ကောက်ညှင်းဖြူ (အသစ်)	၁၀၀ တင်း	၁၀၈၅၆၀၀	ကျ		တစ်တင်းခွဲ	၅၅၀၀၀
ဖျာပုံပေါဆန်း	၁၀၀ တင်း	၇၅၁၉၂၃			တစ်တင်းခွဲ	၃၄၀၀၀
ပေါး (ဒုတိယတန်းစား)					ဆန် (အလတ်စ)	
ရွှေသွယ်လေး	၁၀၀ တင်း				တစ်တင်းခွဲ	၃၅၀၀၀
စရာမင်း (အသစ်)	၁၀၀ တင်း	၅၇၀၄၀၀	တက်		တစ်တင်းခွဲ	၂၅၀၀၀
မနောသုခ	၁၀၀ တင်း	၅၇၀၄၀၀			တစ်တင်းခွဲ	၂၂၀၀၀
စီးကောက်	၁၀၀ တင်း	၅၈၈၈၀၀			တစ်တင်းခွဲ	၂၀၀၀၀
သီးထပ်ရင်	၁၀၀ တင်း	၄၆၀၀၀၀			တစ်တင်းခွဲ	၂၀၅၀၀

မန္တလေးဈေးကွက် ရောင်းဝယ်ဖောက်ကားမှု အခြေအနေ

ဆန်ဈေးနှုန်းအနေဖြင့် ရွှေဘိုပေါဆန်းမှာ အသစ်ပေါချိန်နီးသဖြင့် လှောင်လက်ထုတ်ရောင်းမှုရှိသဖြင့် ဈေးအနည်းငယ် နိမ့်နေပါသည်။ ရန်ကုန်ပေါဆန်းမှာ အသစ်များဝင်ရောက်မှုရှိသဖြင့် တစ်တင်းခွဲတစ်အိတ်လျှင် အသစ် ၃၂၀၀၀ ကျပ်၊ အဟောင်း ၄၈၀၀၀ ကျပ်ဖြင့် ရောင်းဝယ်နေပါသည်။ ရွှေဘိုမနောသုခ အရောင်းအဝယ်ဖြစ်မှုနည်း၊ အဝင်နည်းပစ္စည်းရှားသဖြင့် ဈေးတည်ငြိမ်နေပြီး၊ မနောသုခမှာ အသစ် ဝင်ရောက်မှုနည်းသွားပြီး တရုတ်ဝယ်လက်ရှိခြင်း၊ လူလတ်တန်းစားသုံးဆန်ဖြစ်ခြင်း အဟောင်း ၂၅၀၀၀ ကျပ်၊ အသစ် ၂၀၀၀၀ ကျပ်ဖြင့် ရောင်းဝယ်နေပါသည်။ စီယာဆန်မှာ အသစ်ဝင်ရောက်မှုရှိခြင်းကြောင့် အသစ်တစ်အိတ်လျှင် ၂၀၀၀၀ ကျပ်၊ အဟောင်း တစ်အိတ် ၂၃၀၀၀ ကျပ်ဖြင့် အဟောင်းဈေးမြင့်သွားပါသည်။ မြို့တွင်းသုံးနှင့် မိုးမိတ်၊ ရွှေကုသို တင်ပို့မှုရှိပါသည်။ ဆီထွက်သီးနှံများ ရောင်းဝယ်ဖောက်ကားမှုအနေဖြင့် မြေပဲဆန်မှာ တရုတ်သို့ တင်ပို့ရမှုနည်းခြင်းကြောင့် လက်ကျန် များခြင်း၊ ဆောင်းမြေပဲပေါချိန်နီး၍ လှောင်လက်ရောင်းလိုအားများခြင်း၊ စိုက်ပျိုးရာဒေသအချို့တွင် ဆောင်းမြေပဲစတင် ပေါချိန်ဖြစ်ခြင်းတို့ကြောင့် မြေပဲ (လုံးဆန်၊ ဆီဆန်)နှုန်းမျိုးလုံး ဈေးနှိမ့်နေပါသည်။ နမ်းမျိုးစုံ (ဖြူ၊ ညို၊ နက်)ဈေးနှုန်းမှာလည်း နမ်းနက်အား မကွေး၊ ရွှေဘို၊ ဗန်းမော်တို့မှ ဝင်ရောက်မှုရှိခြင်း၊ မူဆယ်ကားဂိတ်မှ တင်ပို့ရမှုနည်းခြင်း၊ တရုတ်ဝယ်လက်ဝယ်ယူမှု ရှိသဖြင့် ဝယ်လက်အခြေအနေပေါ်မူတည်၍ နမ်းအုပ်စုအားလုံး ယခင်အပတ်များထက် ဈေးနှိမ့်နေပါသည်။ ပန်းနမ်းမှာ ပြည်ပဝယ်လက်နည်းခြင်း၊ မြေပဲ၊ နမ်းဈေးနှိမ့်သဖြင့် ဆီစက်သမားအဝယ်နည်းခြင်း၊ အသစ်ဝင်ချိန်နီးသဖြင့် ရောင်းလိုအား များခြင်းတို့ကြောင့် ယခင်အပတ်ထက် ဈေးမသိမသာသနိမ့်နေပါသည်။ နေကြာမှာ အရောင်းအဝယ်အေးသဖြင့် ဈေးတည်ငြိမ်နေ ပါသည်။ ပဲမျိုးစုံရောင်းဝယ်ဖောက်ကားမှုအနေဖြင့် မတ်ပဲမှာ ဝင်ရောက်မှုနည်းခြင်း၊ လက်ကျန်ပဲများဖြင့်သာ အရောင်းအဝယ်ဖြစ်မှု ရှိခြင်း၊ ပြည်ပတင်ပို့ရန် မျှော်လင့်ချက်ဖြင့် ဈေးထိန်းရောင်းချခြင်းတို့ကြောင့် ၆၀ ပိဿာ ၉၄၀၀၀ ကျပ်မှ ၉၈၀၀၀ ကျပ်သို့ ဈေးမြင့်လာပါသည်။ ပဲတီစိမ်းသီးနှံအနေဖြင့် မတ္တရာ၊ စဉ့်ကူး၊ ကျောက်ဆည်၊ မြစ်သားတို့မှ ဝင်ရောက်လျက်ရှိသော်လည်း ရန်ကုန်ဝယ်လက်နှင့် တရုတ်ဝယ်လက်ရှိခြင်း၊ ပြည်ပတင်ပို့ရန် အလားအလာရှိသော သီးနှံဖြစ်ခြင်း၊ ပဲအရည်အသွေးပေါ် မူတည်၍ ဈေးကွာခြားမှုရှိခြင်းတို့ကြောင့် ယခင်အပတ် ပဲတီစိမ်း(ရွှေဝါ) ၅၆ ဒသမ ၂၅ ပိဿာ ၁၁၃၅၀၀ ကျပ်မှ ၁၂၁၀၀၀ ကျပ်သို့ လည်းကောင်း၊ အညာ ၁၁၂၃၀၀ ကျပ်မှ ၁၁၄၅၀၀ ကျပ်သို့လည်းကောင်း ဈေးမြင့်သွားပါသည်။

ပဲ မျိုး စုံ (၃ တင်းအိတ်)		ယခုအပတ် ၂၄-၁၂-၁၉	ယခင်အပတ် ၁၈-၁၂-၁၉	တက်/ကျ
ရန်ကုန်(ဘုရင့်နောင်ကုန်စည်ဒိုင်)				
အစေ့ထုတ်မြောင်း	၅၄ ပိဿာ	၂၄၄၃၅	၂၄၄၃၅	
မတ်ပဲ (သင်္ဘောတင်)	မ တန်	၁၁၄၄၀၀၀	၁၁၀၇၀၀၀	တက်
ပဲတီရွှေဝါ	၆၀ ပိဿာ	၁၁၈၉၅၀	၁၁၈၉၅၀	
ပဲလွမ်းဖြူ	၆၀ ပိဿာ	၈၅၅၀၀	၉၁၅၀၀	ကျ
ကုလားပဲ (လုံး/ဝါ/ကြီး)	ပိဿာ	၁၃၁၀	၁၃၁၀	
ဘိုကိတ်	၆၀ ပိဿာ	၈၈၉၅၀	၈၁၀၀၀	တက်
ပဲပုပ် (မြန်မာ)	၆၀ ပိဿာ	၆၄၅၀၀	၆၃၄၅၀	တက်
ထောပတ်ပဲ	၆၀ ပိဿာ	၈၃၄၀၀	၉၁၃၅၀	ကျ
ပန္နလေး(ကုန်းစည်ဒိုင်)				
အစေ့ထုတ်မြောင်း	၅၄ ပိဿာ	၂၁၇၅၀	၂၁၀၀၀	တက်
ဂျုံ (မုံရွာ)	၆၀ ပိဿာ	၅၂၅၀၀	၅၂၅၀၀	ကျ
ဂျုံ (ရမ်း)	၆၀ ပိဿာ	၄၆၅၀၀	၄၆၅၀၀	ကျ
မတ်ပဲ (ပြည်တွင်း)	၆၀ ပိဿာ	၉၈၀၀၀	၉၄၀၀၀	တက်
ပဲတီစိမ်း (ရွှေဝါ)	၅၆ .၂၅ပိဿာ	၁၂၁၀၀၀	၁၁၃၅၀၀	တက်
ပဲပုပ် (မြန်မာ)	၆၀ ပိဿာ	၅၅၅၀၀	၅၅၅၀၀	ကျ
ပဲပုပ် (ရမ်း)	၆၀ ပိဿာ	၅၅၀၀၀	၅၁၆၆၇	တက်
ပဲလွမ်းဖြူ	၆၀ ပိဿာ	၉၆၀၀၀	၉၆၀၀၀	ကျ
ကုလားပဲ (လုံးဝါကြီး)	၃တင်း (၅၆.၂၅ ပိဿာ)	၈၁၅၀၀	၈၁၅၀၀	တက်
ကုလားပဲ (လုံးဖြူကြီး)	၃တင်း (၅၆.၂၅ ပိဿာ)	၈၂၅၀၀	၈၁၀၀၀	တက်
စားတော်ပဲ (ကျွန်း)	၅၉ .၂၅ ပိဿာ	၈၁၆၆၇	၇၇၅၀၀	တက်
ပဲလွမ်းဖြာ	၃ တင်း (၅၄ ပိဿာ)	၇၇၅၀၀	၇၇၅၀၀	ကျ
ပဲကြီး (လုံးကြီး)	၅၅ .၂၅ ပိဿာ	၁၀၄၀၀၀	၁၀၄၀၀၀	ကျ
ပဲယင်း	၆၀ ပိဿာ	၇၉၀၀၀	၇၉၀၀၀	ကျ
ထောပတ်ပဲ(လုံးကြီး)	၅၆ .၂၅ ပိဿာ	၈၀၅၀၀	၇၈၅၀၀	တက်
မြေပဲဆန် (လုံးဆန်)	၁၀၀ ပိဿာ	၂၉၃၃၃၃	၂၉၅၀၀၀	ကျ
မြေပဲဆန် (ဆီဆန်)	၁၀၀ ပိဿာ	၂၅၀၀၀၀	၂၅၁၆၆၇	ကျ
ပန်းနမ်း	၄၅ ပိဿာ	၆၂၅၀၀	၆၃၀၀၀	ကျ
နေကြာ	၂၇ ပိဿာ	၅၂၅၀၀	၅၂၅၀၀	ကျ
နမ်းနက်	၄၅ ပိဿာ	၁၉၅၀၀၀	၂၀၅၀၀၀	ကျ

ပခုက္ကူဈေးကွက်			
သီးနှံ	ရေတွက်ပုံ	၂၄-၁၂-၁၉	တက်/ကျ
ဆန် (အလတ်စ)			
မနောသုခ	တစ်တင်းခွဲ	၂၃၂၅၀	
စီယာ	တစ်တင်းခွဲ	၂၁၂၅၀	
အစေ့ထုတ်မြောင်း	ပိဿာ	၃၈၉	တက်
ပဲမျိုးစုံ			
ပဲတီစိမ်း (လုံးသေး)	ပိဿာ	၁၉၄၇	ကျ
ပဲစဉ်းငုံ (အနီ)	ပိဿာ	၁၂၂၅	
ကုလားပဲ (လုံးဝါကြီး)	ပိဿာ	၁၄၂၁	ကျ
ကုလားပဲ (လုံးဖြူကြီး)	ပိဿာ	၁၄၀၅	
ဆီထွက်သီးနှံ			
မြေပဲဆန် (လုံးဆန်)	ပိဿာ	၂၉၂၅	ကျ
မြေပဲဆန် (ဆီဆန်)	ပိဿာ	၂၇၅၀	ကျ
စားဖိုဆောင်သီးနှံ			
ကြက်သွန်နီ (ကြီး)	ပိဿာ	၁၇၆၃	ကျ
ကြက်သွန်နီ (လတ်)	ပိဿာ	၁၆၈၈	ကျ
ကြက်သွန်နီ (သေး)	ပိဿာ	၅၀၀	ကျ
စားသုံးဆီ			
မြေပဲဆီ (ရယ်)	ပိဿာ	၅၃၀၀	
နမ်းဆီ (ရယ်)	ပိဿာ	၆၅၀၀	
စားအုန်းဆီ (ရိုးရိုး)	ပိဿာ	၂၀၅၀	တက်

မြင်းခြံဈေးကွက်			
အမျိုးအမည်	ရေတွက်ပုံ	၂၄-၁၂-၂၀၁၉	တက်/ကျ
ဆန်နှင့် အစေ့ထုတ်မြောင်း			
ပေါဆန်း	တစ်တင်းခွဲ	၄၁၅၀၀	
မနောသုခ	တစ်တင်းခွဲ	၂၃၅၀၀	
မြောင်း (စိပီ)	ပိဿာ	၃၆၀	
ပဲမျိုးစုံ			
ပဲတီစိမ်း (လုံးသေး)	ပိဿာ	၁၆၅၀	တက်
ပဲပုပ်	ပိဿာ	၁၀၀၀	
ကုလားပဲလုံးဝါ (ကြီး)	ပိဿာ	၁၄၅၀	တက်
ကုလားပဲလုံးဖြူ (ကြီး)	ပိဿာ	၁၃၉၀	
ထောပတ်ပဲ (သေး)	ပိဿာ	၁၄၅၀	တက်
ဆီထွက်သီးနှံ			

[illegible]

သီးထပ် ဆောင်းနေကြ
သောင်းပွား ပြုတ်တွင် စိုက်ပျိုး



မြတ် ဒီဇင်ဘာ ၁

သိန်း စိုက်ပျိုးရေးအဖွဲ့ (C) မြတ်တက်ရေးနှင့်ဆီဖုလုံရေးအတွက် မိုးစပါးအပြီး သီးထပ်ဆောင်းနေကြရာနှင့် ဆောင်းနှံစိုက်ပျိုးပြသခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး မြတ်မြို့နယ် စန္ဒာဝတ်ကျေးရွာအုပ်စု ရွာကျေးကျေးရွာ တောင်သူပညာပေးစိုက်ခင်းတွင် ဆောင်ရွက်ရာ စိုက်ပျိုးရေး

ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းမြတ်စိုး၊ စိုက်ခင်း တာဝန်ခံ လက်ထောက် ဦးစီးမှူး ဦးအေးလွင်နှင့် ဝန်ထမ်းများ၊ အကျိုးဆောင် တောင်သူများ ပူးပေါင်း ပါဝင်ဆောင်ရွက်ကြသည်။



သောင်းမြေပဲ ပကွေးတွင် ရိတ်သိမ်း

မကွေး ဒီဇင်ဘာ ၄

သိထွက် သီးနှံအထွက်နှုန်းများ ခန့်မှန်းတွက်ချက်နိုင်ရန် ဆောင်းမြေပဲ စံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် သစ်ရာကောက်ကျေးရွာ တောင်သူ ဦးမောင်ဝင်း၏ မြေပဲစိုက်ခင်း တွင် ဆောင်ရွက်ရာ စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများ၊ (MAPCO) မှ နယ်မြေ တာဝန်ခံ ဦးမြင့်မောင်အေးနှင့် အကျိုးဆောင်တောင်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်ကြသည်။

ဆောင်းမြေပဲခြွေလှေ့သန့်စင်ပြီး မျိုး တစ်ဧက ၆၃ ဒသမ ၁၅ တင်းနှုန်း ခြင်တွယ်ရာ စံကွက်အထွက် မကွေး ၁၆ ထွက်ရှိသည်။

ထန်းတပင် ဒီဇင်ဘာ ၃

မျိုးကွဲ အလိုက် စပါးအထွက်နှုန်း များ ခန့်မှန်းတွက်ချက် နိုင်ရန် မိုးစပါးစံကွက်ရိတ်သိမ်းခြင်း ကို ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် ရေပေါ်သောင် ကျေးရွာ တောင်သူ ဦးကျင်သန်း၏ လယ်မြေတွင် ယနေ့နံနက်ပိုင်းက ဆောင်ရွက်ရာ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ၊ လယ်ယာမြေ စီမံခန့်ခွဲ ရေးနှင့်စာရင်းအင်းဦးစီးဌာန ဝန်ထမ်း များ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး နှင့် အကျိုးဆောင်တောင်သူများ ပူးပေါင်းပါဝင်ဆောင်ရွက် ကြရာ တောင်ပျံရင်မိုးစပါးတစ်ဧက ၅၉ ဒသမ ၀၈ တင်းထွက်ရှိသည်။

မိုးစပါးစံကွက် ထန်းတပင်တွင် ရိတ်သိမ်း



အဆိုပါ လုပ်ငန်းခွင်အတွင်း စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောဝင်းကိုက မိုးစပါးထုတ်လုပ်မှုအပေါ် အားသာချက်၊ အားနည်းချက်များကို လည်းကောင်း၊ မြို့နယ်မြေစာရင်းဦးစီးမှူး

ဦးစောတမလာပေါ်က မျိုးကွဲအလိုက် စိုက်ပျိုးထားရှိမှုအခြေအနေနှင့် စံကွက် ရိတ်သိမ်းခြင်းနည်းစနစ်များကို လည်းကောင်း ပညာပေးဆွေးနွေးသည်။

မိုးစပါးစံကွက်ရိတ်သိမ်းပွဲ

ပုလဲ ဒီဇင်ဘာ ၅

ပုလဲမြို့နယ် ကျေးနင်းကြီးကျေးရွာ တောင်သူ ဦးအေးဆောင်၏ လယ်မြေ ရှစ်ဧကတွင် ဒီဇင်ဘာ ၅ ရက် နံနက် ၉ နာရီခွဲက မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ကျင်းပနေစဉ်။



ဟင်္သာတခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာစိန်စိန်ကြီး နှင့် မြန်အောင်မြို့နယ် ဦးစီးမှူး ဒေါက်တာလှိုင်ဆွေတို့က တိရစ္ဆာန်ကျန်းမာရေး လုပ်သား ၃၀ တို့အား ဇီဝလုံခြုံရေး (Biosecurity) သင်တန်း ၁၂ ရက်နှင့် ၁၃ ရက်တွင် ပို့ချပေးစဉ်။ (ပုံ) အင်ပင်သန်းဌေးအောင်

သိန်းပေ စုစည်းတင်ပြသည်။

ငပုတောတွင် ကွန်ပေါင်းဓာတ်မြေဩဇာ ပေးအပ်

ငပုတော ဒီဇင်ဘာ ၈

ဘက်စုံ အဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ မိုးစပါး နွေစပါး ဆောင်းသီးနှံစိုက် တောင်သူလယ်သမားများထံသို့ ကွန်ပေါင်း ဓာတ်မြေဩဇာပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် သက်ကယ်ချောင်း ကျေးရွာတွင်ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစိန်သန်းတို့က အမှာစကားပြောကြားသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးလှဝင်း နှင့် စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်

သမားများ တက်ရောက်ကြသည်။ အခမ်းအနားတွင် တာဝန်ရှိသူ တို့က မိုးစပါး နွေစပါး ဆောင်းသီးနှံ စိုက်ပျိုးထုတ်လုပ်သော တောင်သူများ

ထံသို့ ကွန်ပေါင်းဓာတ်မြေဩဇာ ပံ့ပိုးကူညီ ပေးအပ်ကြသည်။

မိုးစပါးစံကွက် ပုလောတွင် ရိတ်သိမ်း

ပုလော ဒီဇင်ဘာ ၃

မိုးစပါး မျိုးကွဲအလိုက် အထွက် နှုန်းများ ခန့်မှန်းတွက် ချက်နိုင်ရန် မိုးစပါး စံကွက်ရိတ်သိမ်း ခြင်းကို ယနေ့နံနက်ပိုင်းက တနင်္သာရီ တိုင်းဒေသကြီး ပုလောမြို့နယ် ရှပ်ပုံကျေးရွာအုပ်စု ရေချိုကျေးရွာ တောင်သူ ဦးကျော်ရှင်၏လယ်မြေ တွင် ဆောင်ရွက်ရာ စိုက်ပျိုးရေးဦးစီး ဌာနဝန်ထမ်းများ၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ဝန်ထမ်းများ၊ World Vision မှ တာဝန် ရှိသူများ၊ အကျိုးဆောင်တောင်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ကြသည်။



စံကွက်ရိတ်သိမ်းခြွေလှေ့သန့်စင် ခြင်တွယ်ရာ ပေါ်ဆန်းရင်စပါး တစ်ဧက ၇၀ ဒသမ ၃၀ တင်းနှုန်းထွက်ရှိပြီး၊ စိုက်ပျိုးထုတ်လုပ်မှု အားသာချက်၊

အားနည်းချက်များကို မြို့နယ်ဦးစီးမှူး ဦးအေးဝင်းက ရှင်းလင်းဆွေးနွေး ပညာပေးသည်။

သင့်အတွက်ကံကြမ္မာ

ဓါးဝင်းထက်

ဆ/၃၀၊ မယ်စီကုန်းလမ်း၊
၇-ရပ်ကွက်၊ လှိုင်မြို့နယ်။
ဖုန်း-၀၉-၄၄၈၀၃၆၄၉၅

(၁-၁-၂၀၂၀) မှ (၁၄-၁-၂၀၂၀) ထိ

တနင်္ဂနွေ



ငွေကြေးကံကောင်းနေသည်။ ငွေရရန်ကိစ္စများ ဆောင်ရွက်သင့်သည်။ အစ်ကိုကြီး၊ အစ်မကြီးကဲ့သို့သူများ ကူညီမည်။ ထိပေါက်ကိန်းရှိသည်။ အချစ်ရေး၊ အိမ်ထောင်ရေး အဆင်မပြေပါ။ လုပ်ငန်းသစ်များ စတင်ရမည်။ ကျန်းမာရေးသင့်သည်။

ယတြာ။ ။ ကြက်ဥ၊ ဘဲဥပြုတ် လှူပေးပါ။

တနင်္လာ



ရေတစ်ပိုင်း ကုန်းတစ်ပိုင်းမြေများ ဝင်လာမည်။ မြှုပ်နှံထားသော ပစ္စည်းများ၊ ရှေးဟောင်းပစ္စည်းများ ရမည်။ စက်ပစ္စည်း၊ စက်ရုံ၊ ဆန်၊ ဆီ၊ ဆား၊ ဆေးများကြောင့် ငွေများရမည်။ အချစ်ရေး၊ အိမ်ထောင်ရေးသာယာနေမည်။ ရေလမ်းခရီးသွားရမည်။ ကျန်းမာရေးညံ့နေသည်။

ယတြာ။ ။ ရေသန့် လှူပေးပါ။

အင်္ဂါ



အလွန်အလုပ်ရှုပ်နေမည်။ အကြွေးတင်သော် အတော်အသင့် ဆပ်နိုင်မည်။ ယခင်စိတ်တင်းမာမှုလျော့မည်။ မိမိတစ်ကိုယ်တည်း လုပ်ကိုင်လျှင် အဆင်မပြေပါ။ လုပ်ငန်းများ မတိုးချဲ့သင့်သေးပါ။ အချစ်ရေး၊ အိမ်ထောင်ရေးရှုပ်ထွေးမှု ရှိနေမည်။ ကျန်းမာရေး အလွန်ညံ့နေသည်။

ယတြာ။ ။ ဆန်ပြုတ် ဒါနပြုလိုက်ပါ။

ဗုဒ္ဓဟူး



နည်းပညာအတတ်ပညာများ အသုံးချရသည့်လုပ်ငန်းများက အကျိုးရှိမည်။ အိမ်ခြံမြေကိစ္စများ ရှုပ်ထွေးမှုများနေမည်။ စိုက်ပျိုး၊ လယ်ယာမြေကိစ္စလည်း အဆင်မပြေတတ်ပါ။ ငွေရကုန်ဖြစ်နေမည်။ အချစ်ရေး၊ အိမ်ထောင်ရေး သာယာနေသည်။ လည်ချောင်းရောဂါ ဖြစ်တတ်သည်။

ယတြာ။ ။ ကော်ဖီမှုန့် ဒါနပြုလိုက်ပါ။

ကြာသပတေး



အလွန်အလုပ်များနေမည်။ မိတ်ဆွေသစ်၊ မိတ်ဆွေဟောင်းများနှင့် လည်း ရှုပ်ထွေးနေမည်။ ငွေကြေးကိစ္စအခက်အခဲဖြစ်နိုင်ပါသည်။ အချစ်ရေး၊ အိမ်ထောင်ရေးကြောင့် စိတ်သောကဖြစ်ရမည်။ ပညာရေး၊ သားသမီးကိစ္စအဆင်ပြေသည်။ အစာအိမ်ရောဂါဖြစ်တတ်သည်။

ယတြာ။ ။ ပဲပြားကြော် ဒါနပြုလိုက်ပါ။

သောကြာ



ရပိုင်ခွင့်များ၊ အကြွေးဟောင်းများ၊ ပစ္စည်းလက်ဝတ်ရတနာဟောင်းများရမည်။ သီးခြားအိမ်အဆောက်အဦးများလည်း ရမည်။ အချစ်ရေး၊ အိမ်ထောင်ရေး အလွန်သာယာနေသည်။ ငွေဆုံးရှုံး နစ်နာမှုရှိနိုင်သည်။ သစ်သီးဝလံစိုက်ပျိုးမှု ပိုမိုအကျိုးပေးသည်။ ကျန်းမာရေးသင့်သည်။

ယတြာ။ ။ ပန်းသီး ဒါနပြုလိုက်ပါ။

စနေ



အများနှင့်ပတ်သက်သည့်လုပ်ငန်းများ အဆင်ပြေသည်။ ဝန်ထမ်းများ မူလဌာနဟောင်းအိမ်များသို့ ပြန်လည်ပြောင်းရွှေ့ရမည်။ ငွေရရန် ခက်ခဲနေဦးမည်။ ပြဿနာပေါင်းစုံကို ဖြေရှင်းနိုင်မည်။ အချစ်ရေး၊ အိမ်ထောင်ရေး သာယာနေသည်။ ခြေထောက်များကို ထိခိုက်နိုင်သည်။

ယတြာ။ ။ ခွေးများကို အစာကျွေးလိုက်ပါ။

အတွေးနှင့် ရသ

လူနှင့်အချို

မောင်မြင့်အောင်

လူ

ဆိုသည်မှာ အတ္တရှိသည်။ ထို့ကြောင့် မိမိကို ‘တော်သည်’ဟု ပြောလျှင် ကျေနပ်ကြပြီး ‘ညံ့သည်’ဟုဆိုလျှင် အလိုမကျဖြစ်တတ်သည်။ ကျွန်တော်သည်လည်း ပုထုဇဉ်ဖြစ်သဖြင့် တော်သည်၊ ကောင်းသည်ဆိုသော စကားနှင့် ဂုဏ်ပြုခံချင်သူဖြစ်သည်။

ကမ္ဘာကြီးက ပြောင်းလဲလျက်ရှိသည်။ တရားခံဟု ယူဆရသောသူက ရှေ့နေကိုပြန်တရားစွဲသောခေတ်တွင် မထသနေရာသို့ ပိုင်ဘီအက်စ်အစားထိုးဝင်ရောက်လာခြင်းကို ကြိုဆိုသည်။ အဘယ်ကြောင့်ဆိုသော် နှစ်ပေါင်းများစွာအသုံးပြုလာသော ဘတ်စ်ကားအိုကြီးများ၊ အကျင့်ပျက်လုပ်သားများနှင့် ကင်းကင်းနေနိုင်သောကြောင့်ဖြစ်သည်။

ထို့ပြင် ခရီးသည်ကို ရန်သူလိုသဘောထားခြင်း၊ မိုးကာလတွင် ယာဉ်ပေါ်တွင်ထီးဆောင်းရခြင်း၊ ယာဉ်စီးခပိုတောင်းခံရခြင်း၊ ဂိတ်အစအဆုံးမမောင်းခြင်း၊ ကိုယ်ထိလက်ရောက်စော်ကားခြင်းတို့နှင့် ကင်းလွတ်ခွင့်ရသွားသော်လည်း အခက်အခဲတချို့တွေ ရှိနေဆဲပင် ဖြစ်သည်။

ထိုကိစ္စက နှစ်ရာတန်၀၃နာဖြစ်သည်။ ထို့ကြောင့် ပိုင်ဘီအက်စ်ပတ်သက်တော့မည်ဆိုသည်နှင့် အရင်ဆုံး ပစ်မှတ်သည် မြန်မာငွေ ‘၂၀၀’တန်ငွေစက္ကူတစ်ရွက်ဖြစ်၏။ ၂၀၀ တန်မပါလျှင် မည်သူ့အဖေခေါ်ရမှန်းမသိသလို မှုန်ဝါးဝါးနှင့် မျှော်တလင့်လင့် ဖြစ်နေတတ်သည်။

၅၀၀ တန်ကိုင်ထားလျှင် နောက်တစ်ယောက်ဆီက ‘၂၀၀’ယူပြီး ၅၀၀ တန်ထည့်ရသဖြင့် မိမိငွေ ‘၁၀၀’ပိုပါသွားသောကြောင့် ဖြစ်သည်။ ထို့အတူ ‘၁၀၀၀’တန်ဆိုပါက မည်သည့်နေရာကိုမျှ ထိုင်ခွင့်မရှိဘဲ နောက်ထပ်ခရီးသည် လေးယောက်ကိုစောင့်ရင်း နေရာထိုင်ခင်းကို စွန့်လွှတ်ရသည်။ သို့သော် ‘၂၀၀’တန် မည်မျှပင် ရှိစေကာမူ တစ်ခါတစ်လေ ၂၀၀ တန်ဒုက္ခကို ခံရမြဲဖြစ်၏။

တချို့ခရီးစဉ်က အသွားအပြန် ၂၀၀ တန် နှစ်ရွက်လောက်နှင့်အိုကေသော်လည်း တချို့ခရီးလမ်းက နှစ်ဆင့်ပြောင်းစီးရသောကြောင့် ‘၂၀၀’တန် လေးရွက်ကုန်သည်။ တစ်ခါတစ်ရံ ကျွန်တော်

ကိုယ်တိုင်လည်း ၂၀၀ တန်၏သားကောင်ဖြစ်ရသည်။ ထို့ကြောင့် ၂၀၀ တန်လက်ထဲရောက်သည်နှင့် သိမ်းထားဖို့ကြိုးစားခြင်းကလည်း အစဉ်အလာဖြစ်နေခဲ့သည်။

တချို့ရက်များတွင် ၂၀၀ တန်အဆင်သင့်ကို ငိုငိုပြီး တက်သွားသည့်တိုင် သူတောင်းစားတစ်ယောက်လို လက်ဖြန့်တောင်းသောယာဉ်မောင်းကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရသည်။ ထို့ကြောင့် အိမ်ကထွက်သည်နှင့် သား(သို့)အိမ်ရှင်မထံက ၂၀၀ တန် ရှာဖွေရေးလုပ်ရသည်။

သည်လိုနှင့်တစ်ရက်မှာ ၂၀၀ တန်ပြဿနာကို ရင်ဆိုင်လိုက်ရသည်။ ထိုနေ့က ကျွန်တော့်မှာ ‘၅၀၀၀’တန်တစ်ရွက် ‘၁၀၀’တန်တစ်ရွက်နှင့် ‘၅၀’တန်တစ်ရွက်သာရှိသည်။ ဆေးလိပ်သောက်တတ်၊ ကွမ်းစားတတ်သည့်တိုင် ၅၀၀၀ တန်နှင့် ရှင်းဖို့မလွယ်ပေ။ ယာဉ်စီးခက ၂၀၀ ဖြစ်သဖြင့် ဘာလုပ်ရမှန်းမသိ ဖြစ်နေခဲ့သည်။ နောက်ဆုံးတွင် ကော်ဖီမစ် ၁၀၀ တန် ငါးထုပ်နှင့် မုန့်တချို့ ဝယ်ကာ ‘၅၀၀၀’တန်ကို အသွင်ပြောင်းလိုက်ရလေသည်။

× × ×

ယနေ့လက်ဖက်ရည်ဆိုင်မှာ သူငယ်ချင်းတွေဆုံကြသည်။ ယာဉ်စီးခအကြောင်းရောက်သွားသောအခါ မနေ့က ကျွန်တော့်အခက်အခဲကိုပြောပြဖြစ်သည်။

“ဟာ-စာရေးဆရာကလည်း ညံ့လိုက်တာ၊ ရှိတဲ့ ၁၀၀ တန်ကြားထဲကို ၅၀ တန်ခေါက်ထည့်ပြီး မသိချင်ယောင်ဆောင်ပြီး ခပ်တည်တည်နဲ့ထည့်လိုက်ရင်ပြီးရော ၅၀၀၀ တန်လည်း ဖျက်စရာမလိုတော့ဘူး”

ထိုအခါ သူငယ်ချင်းပြောသည့်စကားထဲမှ ‘စာရေးဆရာ ညံ့လိုက်တာဆိုသော ဂုဏ်ပြုစကားကို အကြိမ်ကြိမ် ကြားယောင်ရင်း ကျွန်တော်ပျော်သွားသည်။ ကျေနပ်သွားသည်။ ■

လက်လုပ်လက်စား

နုလုံးသားသန့်သန့်

အိမ်ခေတ်မှူး(ရွှေ)

ကျွန်ုပ်

က လှိုင်သာယာမြို့နယ် စာရေးဆရာအသင်းရုံးတွင် အတွင်းရေးမှူးတာဝန်ဖြင့် အပတ်စဉ်တာဝန်ကျသည့် နေ့တွင် ရုံးတက်ဖြစ်သည်။ အိမ်နှင့်ရုံးသည် YBSကားလမ်းသုံးမှတ်တိုင်သာဝေးသည်။ ပုံမှန်လစာမရှိသူမို့ အိမ်ဦးနတ်ရှာဖွေသည့်ငွေကို ချွေတာသုံးစွဲရသည်။ ထို့ကြောင့် လမ်းစရိတ်သက်သာစေရန် အသွားအပြန်လမ်းလျှောက်ရပြီး ထိုသက်သာသွားသည့်ငွေဖြင့် မိသားစုသရေစာအတွက် စဉ်းစားရသည်။



ရုံးသွားရုံးပြန်တိုင်း လမ်းဘေးတွင် ကော်ပြန့်ရောင်းသည့် မုန့်ဖိုလေးကို တွေ့မြင်ရသည်မှာ ကြာလှပြီ။ ကျွန်မတို့မိသားစုသည် ကျန်းမာရေးအရ ကိုယ်လုပ်တတ်သည့် သရေစာများကို အိမ်တွင်လုပ်စားလေ့ရှိသော်လည်း မိသားစုဝင်အားလုံး ကြိုက်သည့် ကော်ပြန့်ကြော်၊ ကော်ပြန့်စိမ်း၊ ကော်ပြန့်ပေါင်းကို မလုပ်တတ်သဖြင့် ဝယ်စားလေ့ရှိသည်။

အလုပ်သမားတစ်ဦးသည် မီးသွေးမီးဖိုပေါ်တွင် တင်ထားသည့် ဒယ်ပြားပေါ်သို့ အသင့်ပြုလုပ်ထားသည့် ဂျုံလုံး ပျော့ပျော့ကို ကိုင်ကာ ဖျတ်ခနဲဖျတ်ခနဲ ဂျုံပါးပါးလေးထည့်သွားပုံက ပညာသားပါလှသည်။ နောက်တစ်ဦးက ဒယ်ပြားပေါ်က ထိုမုန့်ဖိုပေါ်ပါးပါးလေးကို သံယောက်မလေးဖြင့် တစ်ချပ်ပြီး တစ်ချပ် လျင်မြန်စွာ ကော်ယူသွားသည်ကိုတွေ့သဖြင့် ထိုသူအား မေးလိုက်မိသည်။

အသက် ၃၀ နှစ်ခန့်ရှိ မောင်ဇော်သည် ကော်ပြန့်မုန့်ဖိုတွင် နေ့စားဖြင့်ဝင်လုပ်နေသည်မှာ သုံးနှစ်ခန့်ရှိပြီ။ စရိတ်ငြိမ်းပျမ်းမျှတစ်နေ့ ကျပ် ၈၀၀၀ ခန့်ရသဖြင့် စားဝတ်နေရေးအဆင်ပြေသည်ဆို၏။ နံနက် ၇ နာရီမှ ညနေ ၅ နာရီအထိ အလုပ်ချိန် သတ်မှတ်ထားပြီး နေ့လယ်ဘက်တွင် အနားပေးသည်။ သို့သော် အော်ဒါကျသည့်နေ့များတွင် အချိန်ပိုဆင်းပေးရသည်ဆို၏။

“နှစ်လွှာပေါင်းမှ တစ်ရွက်ဖြစ်သည့် စွယ်တော်ရွက်ကဲ့သို့

အလုပ်သမားနှစ်ဦးရှိမှ ကော်ပြန့်ဖိုပေါ်လုပ်ငန်းတွင်ကျယ်တာဆိုတော့ လုပ်အားခအတူတူပေးလား။ အချိန်ပိုဆင်းရင် အပိုငွေထပ်ပေးလား”ဟု ကျွန်မက မေးလိုက်မိသည်။

“လုပ်အားခက အတူတူပေးတယ်။ မုန့်ထည့်တာ ကော်တာက နှစ်ယောက်စလုံးတစ်လှည့်စီ လုပ်ကြရတာ။ အော်ဒါကျရင် လုပ်ခပိုပေးတယ်။ အလုပ်ရှင်ကိုယ်တိုင်လည်း ဝင်လုပ်တယ်။ မိသားစုစိတ်ဓာတ်ရှိတယ်လို့ ပြောရမှာပဲ။ အရင်က လှိုင်သာယာမှာ ကျွန်တော်တို့လုပ်တဲ့ မုန့်ဖိုတစ်ခုတည်းရှိတော့ လုပ်ငန်းတွင် ကျယ်တယ်။ လုပ်သားလည်းအများကြီးပဲ။ အော်ဒါလည်းများတယ်။ လုပ်ခလည်း သောင်းကျော်ရတယ်။ အခုက မုန့်ဖိုတွေများလာတော့ ပုံမှန်ပဲရောင်းရတော့တယ်။ လုပ်သားလည်း နည်းသွားတယ်အစ်မ။ ဒါပေမယ့် ဖောက်သည် လာယူရောင်းတဲ့သူတွေက ပြောတယ်။ ဆိုင်ချင်းတူပေမယ့် ကော်ပြန့်ဖိုတို့ရဲ့ ဂျုံသားနဲ့ရောင်းတဲ့ဈေးကွာတာတွေ ရှိတယ်တဲ့။ ဒါကြောင့် အလုပ်ရှင်က အဓိကကျတဲ့ ဂျုံကိုမခိုဘဲ လုပ်ရမယ်။ သန့်ရှင်းလတ်ဆတ်မှုကို အလေးထားပြီး ဈေးမှန်ရင် လုပ်ငန်းက ပုံမှန်လည်ပတ်နေမှာပဲလို့ အမြဲပြောတယ်။

“အခြားလုပ်ငန်းမပြောင်းဘဲ ဒီလုပ်ငန်းမှာ အလုပ်သမားဘဝနဲ့ စောက်ချလုပ်မှာလား”

“အလုပ်သမားဘဝနဲ့တစ်သက်လုံး မနေဘူးအစ်မ။ သားသမီး ရလာရင် နောင်ရေးရှိတယ်လေ။ ကိုယ့်မြို့ကိုယ့်ဒေသပြန်ပြီး ဆိုင်ပိုင်ရှင်ဖြစ်အောင် ကြိုးစားမယ်”

“ဆိုင်ရှင်ဖြစ်ရင်လည်း ဒီလုပ်ငန်းပဲဇောက်ချလုပ်မှာ။ ဘာဖြစ်လို့လဲဆိုတော့ ပညာရေးအားနည်းတဲ့ ကျွန်တော့်အတွက် ဘယ်အလုပ်ပဲလုပ်လုပ် ငွေရဖို့ကအဓိကဆိုပေမယ့် ကိုယ်ကျွမ်းကျင်တဲ့အလုပ်ကို စေတနာမေတ္တာထားလုပ်ရင် ပိုအဆင်ပြေမယ်လို့ တွေးထားလို့ပါ”

နုလုံးသားလှသည့် သူ့စကားများက “ဖန်ခွက်နဲ့ပဲသောက်သောက်၊ ဒန်ခွက်နဲ့ပဲသောက်သောက် ခွက်ထဲကရေသန့်ဖို့ပဲ လိုပါတယ်”ဟု ဆိုခဲ့သည့် ဆရာကြီး မြသန်းတင့်၏ ဝါကျတစ်ကြောင်းကို ပြန်လည်သတိရလာစေသည်။ ■



ကျောပိုး - မြစ်မီးရောင် မှ

သုံးသပ်ချက်များ ရှင်းလင်းတင်ပြခြင်းကို လည်းကောင်းဆောင်ရွက်ခဲ့ကြပြီး နေ့လယ်ပိုင်းတွင် အဖွဲ့လိုက်ဆွေးနွေးမှုများ၊ ဆွေးနွေးချက်ရလဒ်များကို ပြန်လည်ဆွေးနွေးခြင်းများကိုလည်းကောင်း ဆောင်ရွက်ခဲ့ကြသည်။

ကျေးရွာများတွင် စဉ်ဆက်မပြတ် ဘဏ္ဍာရေးအရင်းအမြစ်ရရှိစေရန်၊ ကျေးလက်နေပြည်သူများ ဒီမိုကရေစီ နည်းလမ်းကျကျစုပေါင်းညှိနှိုင်းတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးရန် နှင့် မိသားစုဝင်ငွေတိုးပွားစေရန်တို့ကို ရည်မှန်း၍ မြစ်မီးရောင်ကျေးရွာစီမံကိန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ စတင် ဆောင်ရွက်ခဲ့ရာ ယနေ့အထိ မြို့နယ် ၂၈၉ မြို့နယ်ရှိ ကျေးရွာပေါင်း ၁၁၆၅ ရွာ၌ နိုင်ငံတော်ခွင့်ပြုရန်ပုံငွေကျပ် ၂၈၆ ဒသမ ၇၁၀၀၀၀၀၀၀ နှင့် ဆောင်ရွက်ပေးလျက်

ရှိသည့် စီမံကိန်းကြီးတစ်ခုဖြစ်ကြောင်း၊ စီမံကိန်းကာလ ခြောက်နှစ်တာအတွင်း ကျေးလက်အိမ်ထောင်စု (၁ ဒသမ ၁)သန်း၊ ကျေးလက်လူဦးရေ (၇ဒသမ ၄)သန်းကို အကျိုးပြုစေခဲ့ပြီး ငွေကျပ် ၁၃၆ ဒသမ ၉၂ ဘီလီယံတိုးပွားလာခဲ့ကာ တိုးပွားလာသည့်ငွေများအနက်မှ ငွေကျပ် (၆ ဒသမ ၆)ဘီလီယံနှင့် ပြည်သူများ၏ ထပ်မံထည့်ဝင်ငွေ (၃ဒသမ ၆)ဘီလီယံဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းပေါင်း ၁၁၃၉ ခုကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ စီမံကိန်း ငွေကြေးလည်ပတ်မှုနှုန်းအနေဖြင့် (၉၉ ဒသမ ၅)ရာခိုင်နှုန်းရှိပြီး အတိုးအရင်း ပြန်လည်ပေးဆပ်ရန် ပျက်ကွက်မှုနှုန်း ၀ ဒသမ ၅ ရာခိုင်နှုန်းသာရှိသဖြင့် အောင်မြင်သည် စီမံကိန်းတစ်ခု ဖြစ်ကြောင်း သိရသည်။

MOALI ပြန်ကြားရေး



ဓာတ်မြေဩဇာစမ်းသပ်ကွက် တောင်သူကွင်းသရုပ်ပြပွဲ ပုလဲမြို့နယ်တွင် ကျင်းပ



ပုလဲ ဒီဇင်ဘာ ၆

ပုလဲ မြို့နယ် ကုက္ကိုဇုကျေးရွာ တောင်သူ ဦးစိန်လင်း၏ လယ်ယာမြေပေါ်တွင် မြောက်ယမားဆည်ရေသောက် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုစီမံကိန်းအစီအစဉ်ဖြင့် ဆောင်ရွက်ထားသော ဓာတ်မြေဩဇာ စမ်းသပ်ကွက် တောင်သူကွင်းသရုပ်ပြပွဲကို ယမန်နေ့ညနေ ၃ နာရီခန့် ကျင်းပရာ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်ဝင်းစိုးက အပင်အာဟာရဓာတ်များအကြောင်းနှင့် ဓာတ်မြေဩဇာများကို လျှော့ချသုံးစွဲရေး၊ အစားအစာဘေးကင်းလုံခြုံမှုစသည်တို့ကို ရှင်းလင်းပြောကြားသည်။

တောင်သူကွင်းသရုပ်ပြပွဲတွင် ဓာတ်မြေဩဇာ စမ်းသပ်ကွက် ရှစ်ကွက် ကို ဝန်ထမ်းများနှင့် တောင်သူများက လက်တွေ့လေ့လာကြသည်။

မြင့်သိန်းစိုး (ပြန်/ဆက်)

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးနိုင်ငံ သံအမတ်ကြီး H.E Mr.Ronen Gilor နှင့်အဖွဲ့အား တွေ့ဆုံ

နေပြည်တော် ဒီဇင်ဘာ ၁၃

စိုက် ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးနိုင်ငံ သံအမတ်ကြီး H.E Mr.Ronen Gilor နှင့်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီက နေပြည်တော် ရုံးအမှတ် ၁၅ ရှိ ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၌ တွေ့ဆုံ၍ စိုက်ပျိုးမွေးမြူရေး နည်းပညာဆိုင်ရာများအား နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး ဆွေးနွေးကြသည်။



တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး နှင့်အတူ အမြဲတမ်းအတွင်းဝန်များ၊ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အစ္စရေးနိုင်ငံ သံအမတ် ကြီးနှင့်အတူ Netafilm Limited မှ စိုက်ပျိုးရေးပညာရှင် Mr.Danny Stern တို့ ပါဝင်တက်ရောက်ကြသည်။ နှစ်ဖက်ဆွေးနွေးရာတွင် ရေဆင်း

စိုက်ပျိုးရေးတက္ကသိုလ်၌ အစ္စရေးလီနိုင်ငံ ၏ အထောက်အပံ့ဖြင့် ဟင်းသီး ဟင်းရွက်သရုပ်ပြစိုက်ခင်း ဆောင်ရွက် ထားရှိပြီး သင်ကြားရေးအထောက်အကူ ပြုနိုင်မှုအခြေအနေများကိုလည်းကောင်း၊ အသားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုလုပ်ငန်းခွင်သင်တန်း ဆောင်ရွက်နိုင်ရေးနှင့် စံပြနို့စားနွား မွေးမြူရေးခြံနှင့်နို့ပြပြင်ထုတ်လုပ်ရေး

စက်ရုံတည်ထောင်ရေးစီမံကိန်း ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို လည်းကောင်း၊ အစ္စရေးလီနိုင်ငံ စိုက်ပျိုး ရေးကုမ္ပဏီများ၊ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံမှု အလားအလာ များနှင့် နည်းပညာပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးကြသည်။

MOALI ပြန်ကြားရေး

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ဂျပန်နိုင်ငံ

Kamichiku Holding Co.,Ltd မှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံ

နေပြည်တော် ဒီဇင်ဘာ ၁၉

စိုက် ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ အမြဲတမ်းအတွင်းဝန် များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲ ၂ နာရီက ဂျပန်နိုင်ငံ Kamichiku Holding Co.,Ltd မှ တာဝန်ရှိသူများအား ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။



တွေ့ဆုံစဉ် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကိုယ်ပိုင်ထုတ်လုပ် မည့် တန်ဖိုးမြင့်ထုတ်ကုန်များနှင့် စီးပွားဖြစ်တိရစ္ဆာန်မွေးမြူခြင်းလုပ်ငန်း၊ အိမ်မွေးတိရစ္ဆာန်အသုံးအဆောင်ပစ္စည်း များအား ပြည်ပပို့ကုန်အဖြစ် ထုတ်လုပ်

နိုင်မှုအခြေအနေများ၊ ပုဂ္ဂလိကတိရစ္ဆာန် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း၊ နွားနောက်မွေးမြူရေးလုပ်ငန်း၊ ပျားနှင့် ပျားထွက်ပစ္စည်းဆိုင်ရာလုပ်ငန်း၊ တိရစ္ဆာန် အစာဖြည့်စွက်စာထုတ်လုပ်ရောင်းချခြင်း လုပ်ငန်း၊ မွေးမြူရေးတိရစ္ဆာန်အစာ

ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းနှင့် အိမ်မွေးတိရစ္ဆာန်အစာထုတ်လုပ်ရောင်းချ ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်မှု အလား အလာများကို ဆွေးနွေးကြသည်။

MOALI ပြန်ကြားရေး

ကျောပိုး - စိန်တလုံး မှ

ထို့ကြောင့် ဒေါက်တာဝင်းနိုင်နှင့် သုတေသနပညာရှင်အဖွဲ့သည် စိန်တလုံး သရက်ကြီးထွားမှု၊ အထွက်နှုန်းနှင့် အရည်အသွေးကောင်းစေမည့် အောက်ခံပင် ရှာဖွေခြင်းသုတေသနလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ကိုင်းဆက်နည်းဖြင့် အောက်ခံပင် ၄၄ မျိုးကိုအသုံးပြု၍ စမ်းသပ်စိုက်ပျိုးထားသည်။ အဆိုပါ အောက်ခံပင် (Stock) အဖြစ် မြန်မာ့ ဒေသမျိုး ၄၂ မျိုးနှင့် နိုင်ငံခြားမျိုးနှစ်မျိုး ဖြစ်သည့် နန်းတော်မှိုင်းနှင့်ကီ (Keitt)

တို့ကိုအသုံးပြု၍ သုတေသနပြု ဆောင်ရွက်ထားခြင်း ဖြစ်သည်။ ယင်းသုတေသနမှ ကြီးထွားမှု ကောင်းခြင်း၊ အထွက်နှုန်းကောင်းခြင်းနှင့် အရည်အသွေးကောင်းသည့် အောက်ခံပင် (Stock) များကို ရှာဖွေဖော်ထုတ်ရရှိနိုင် မည့်အပြင် တစ်နှစ်ပတ်လုံး သီးပွင့်နိုင်သည့် စိန်တလုံးသရက်အောက်ခံပင်များပါ သုတေသနပြုဖော်ထုတ်နိုင်မည် ဖြစ်သည် ဟုသိရသည်။ ထို့ပြင် အဆိုပါသုတေသန စမ်းသပ်ကွက်မှ စိန်တလုံးသရက်ပင်

ကြီးထွားမှုကို ဟန့်တားနိုင်သည့် အောက်ခံပင်များကိုလည်း သုတေသနပြု ရှာဖွေဖော်ထုတ်နိုင်မည်ဖြစ်၍ မြေတစ်ဧက တွင် စိန်တလုံးသရက်ပင်များ အပင်စိပ်စိပ် စိုက်ပျိုးနိုင်ကာ အပင်ပြုစုထိန်းသိမ်းခြင်း (ဥပမာ-ကိုင်းဖြိုခြင်း၊ ဆေးဖျန်းခြင်း၊ အသီးအိတ်စွပ်ခြင်း)လွယ်ကူ၍ တစ်ဧက အထွက်နှုန်းတိုးတက်ရရှိနိုင်မည့်နည်းလမ်း များအား မကြာမီရှာဖွေ ဖော်ထုတ်နိုင်တော့ မည်ဖြစ်ကြောင်း သိရသည်။

စိုက်ပျိုးရေးသုတေသနဦးစီးဌာန

မြစ်မီးရောင်ကျေးရွာစီမံကိန်း ပြည်ထောင်စုအဆင့်သုံးသပ်ဆွေးနွေးပွဲ ကျင်းပ စံပြကျေးရွာဆုများ ဂုဏ်ပြုချီးမြှင့်



ခွဲမှုများကိုလည်းကောင်း၊ Centre for Good Governance (CGG) အဖွဲ့မှ တာဝန်ရှိသူများက မြစ်မီးရောင်ကျေးရွာ စီမံကိန်းစစ်တမ်းကောက်ယူတွေ့ရှိချက်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက မြစ်မီးရောင်ကျေးရွာ စီမံကိန်းစံပြကျေးရွာဆုရရှိသည့် ကျေးရွာများအား ဂုဏ်ပြုဆုချီးမြှင့်ရာ ဆုရကျေးရွာ ၁၇ ရွာမှ ကိုယ်စားလှယ်များက ဂုဏ်ပြုဆုများ လက်ခံရယူကြသည်။

မြစ်မီးရောင်ကျေးရွာစီမံကိန်း ပြည်ထောင်စုအဆင့်သုံးသပ်ဆွေးနွေးပွဲ အခမ်းအနား ဒုတိယပိုင်းတွင် စီမံလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်း (Eco.Dev) က မြစ်မီးရောင်ကျေးရွာ စီမံကိန်း ကျား/မရေးရာဆိုင်ရာ လေ့လာဆန်းစစ်ခြင်း စစ်တမ်းကောက်ယူ တွေ့ရှိ

နေပြည်တော် ဒီဇင်ဘာ ၂၀

မြစ်မီးရောင်ကျေးရွာစီမံကိန်း ပြည်ထောင်စုအဆင့်သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက နေပြည်တော် ရုံးအမှတ် ၃၆ ၌ ကျင်းပရာ အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များမှ စိုက်ပျိုးရေး၊ မွေးမြူရေးဝန်ကြီးများ၊ လွှတ်တော်ရေးရာကော်မတီများမှဥက္ကဋ္ဌနှင့်အတွင်းရေးမှူးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ စီမံကိန်းကျေးရွာများမှာ ကျေးရွာကော်မတီဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ ၂၀၁၇ ခုနှစ် မြန်မာနေ့ထိုင်မှုအခြေအနေစစ်တမ်းအရ နိုင်ငံလူဦးရေ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသများတွင် နေထိုင်ကြပြီး ကျေးလက်လူဦးရေ၏ ၃၀ ရာခိုင်နှုန်းခန့်မှာ ဆင်းရဲနွမ်းပါးသူများ ဖြစ်ကြောင်း သိရှိရမှုအပေါ် နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ လူမှုစီးပွားဘဝစဉ်ဆက်မပြတ်ဖွံ့ဖြိုးစေရန် လူမှုရေး၊ စီးပွားရေးနှင့်ပတ်ဝန်းကျင်ဆိုင်ရာ ဘက်စုံပြုပြင်ပြောင်းလဲမှုမူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိသကဲ့သို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့်လည်း ရေရှည်တည်တံ့ခိုင်မြဲပြီး

ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုစီမံချက်၊ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးမဟာဗျူဟာမူဘောင်ပါ လုပ်ငန်းစဉ်များနှင့်အညီ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊

တောင်သူအများစုမှာ လုပ်ကွက်ငယ်တောင်သူများဖြစ်၍ သွင်းအားစုနှင့်နည်းပညာရင်းနှီးမြှုပ်နှံနိုင်ရန် ငွေကြေးလိုအပ်နေခြင်းက ကြီးမားသည့်အခက်အခဲတစ်ခုဖြစ်စေလျက်ရှိနေသည်ကို တွေ့ရမှာဖြစ်ကြောင်း၊ ယင်းလိုအပ်ချက် ငွေကြေး



ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က မြစ်မီးရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ AERDTC မှ တာဝန်ရှိသူက ကျေးရွာခေါင်းဆောင်မှုသင်တန်းအကဲဖြတ်

စာ - ၁၉ သို့



စိန်တလုံးသရက် တစ်နှစ်ပတ်လုံး အသီးသီးနိုင်သည့် သုတေသနလုပ်ငန်း ဆောင်ရွက်လျက်ရှိ

မြန်မာ စိန်တလုံးသရက်သည် ပြည်တွင်းပြည်ပဈေးကွက်ရှိနေ၍ အရည်အသွေးပြည့်မီကာ စားသုံးမှုဘေးကင်းလုံခြုံရေးအတွက် စိုက်ပျိုးထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက် သုတေသနပြုကာ တစ်နှစ်ပတ်လုံးအသီးသီးနိုင်သည့် နည်းလမ်းကောင်းများကို ရှာဖွေဖော်ထုတ်ရေးသည် အရေးပါသည့်လုပ်ငန်း ဖြစ်သည်။

စာ - ၁၉ သို့

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်အဖွဲ့ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး တွေ့ဆုံမိနည်း



စစ် ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်အဖွဲ့သည် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ဒီဇင်ဘာ ၁၄ ရက်မှ ၁၈ ရက်အထိ ကွင်းဆင်း ဆောင်ရွက်သည်။

ဒီဇင်ဘာ ၁၄ ရက်တွင် မင်းကင်းမြို့နယ်သို့လည်းကောင်း၊ ဒီဇင်ဘာ ၁၅ ရက်တွင် ကောလင်းနှင့်ဝန်းသိုမြို့နယ်များသို့

လည်းကောင်း၊ ဒီဇင်ဘာ ၁၆ ရက်တွင် ဗန်းမောက်နှင့်အင်းတော်မြို့နယ်များသို့လည်းကောင်း၊ ဒီဇင်ဘာ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ကသာမြို့နယ်သို့လည်းကောင်း ကွင်းဆင်းကာ ဒေသခံတောင်သူများ၊ မြို့မမြို့ဖများနှင့်တွေ့ဆုံ၍ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးမိနည်းသည်။

ခရီးစဉ်အတွင်း၌ သက်ဆိုင်ရာဝန်ကြီးများကလည်း မိမိတို့၏ ဌာနအလိုက် ဆောင်ရွက်နေမှုများကို ဆွေးနွေးပြောကြားကြပြီး ဒေသခံတောင်သူလယ်သမားများက လယ်ယာကဏ္ဍဆိုင်ရာများအတွက် ဖြည့်ဆည်းပေးရန်လိုအပ်ချက်များကို တင်ပြ ဆွေးနွေးကြသည်။

ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မျိုးကောင်းမျိုးသန့် ဖြန့်ဖြူးရေးအစီအစဉ်များ၊ စိုက်ပျိုးရေးရရှိရေးနှင့် စိုက်ပျိုးနည်းစနစ်ပြောင်းလဲရန်အစီအစဉ်များကို သက်ဆိုင်ရာဌာနအသီးသီးနှင့်ချိတ်ဆက်ဆောင်ရွက်ပေးပြီး ဝက်လက်၊ ရွှေဘို၊ ကောလင်း၊ ဝန်းသိုနှင့်ဗန်းမောက်မြို့နယ်တို့ရှိ ဆောင်းသီးနှံစိုက်ပျိုးမှုများကို ကြည့်ရှုအားပေးကြောင်း သတင်းရရှိသည်။ **ယဉ်မာမြင့် (မုံရွာ)**